

အသိပေးအကြောင်းကြားခြင်း- ဤနည်းဥပဒေများ (မူကြမ်း) အား အများပြည်သူသိရှိအကြံပြုနိုင်စေရန် ထုတ်ပြန်ခြင်းဖြစ်သည်။ နည်းဥပဒေများ မူကြမ်းအား အကြံပြုချက်နှင့် သုံးသပ်ချက်များအရ ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်နိုင်သောကြောင့် မူကြမ်းအား အတည်မှတ်ယူခြင်း မပြုရ။ မူကြမ်းနှင့် စပ်လျဉ်း၍ အကြံပြုလိုပါက [policylegal.dica@gmail.com](mailto:policylegal.dica@gmail.com) ၊ ဖုန်းနံပါတ် ၀၁-၆၅၈၁၃၁ နှင့် ဖက်စ် နံပါတ် ၀၁-၆၅၈၁၃၉ တို့သို့ ပေးပို့အကြံပြု သွားပါရန် ဖိတ်ခေါ်အပ်ပါသည်။ သဘောထားမှတ်ချက် များနှင့် အကြံပြုချက်များအား ထည့်သွင်းစဉ်းစား၍ အပြီးသတ်ရေးဆွဲမည့် မူကြမ်းအားလည်း မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ (မူကြမ်း)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  
 စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  
 အမိန့်ကြော်ငြာစာအမှတ် -----  
 ၁၃၇၈ ခုနှစ်၊           လ   ရက်  
 (၂၀၁၇ ခုနှစ်၊           လ   ရက်)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၁၀၀(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည် -

**အခန်း (၁)**

**အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်**

- ၁။ ဤနည်းဥပဒေများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများဟု ခေါ်တွင်စေရမည်။
- ၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
  - (က) လျှောက်ထားလွှာ ဆိုသည်မှာ အဆိုပြုချက်၊ အတည်ပြုလျှောက်ထားလွှာ၊ အခွန် ကင်းလွတ်ခွင့်နှင့်သက်သာခွင့်လျှောက်ထားလွှာ၊ မြေအသုံးပြုခွင့်လျှောက်ထားလွှာ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာကို ဆိုသည်။

- (ခ) ခွင့်ပြုချက် ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်၊ အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်နှင့် မြေအသုံးပြုခွင့်ကို ဆိုသည်။
- (ဂ) တွဲဖက်လုပ်ကိုင်သူ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
- (ဃ) အခွင့်အာဏာရှိသည့်အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံတော်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ သို့မဟုတ် အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး သို့မဟုတ် အစိုးရဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ကော်မရှင်၊ ကော်မတီ၊ ကိုယ်စားလှယ်လုပ်ငန်း သို့မဟုတ် နိုင်ငံပိုင်လုပ်ငန်းကိုဆိုသည်။
- (င) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းပြုလုပ်ရန် လိုအပ်သည့် စီမံကိန်းအမျိုးအစား ဆိုသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သို့မဟုတ် ယင်းကိုပြင်ဆင်အစားထိုး သည့်ဥပဒေ သို့မဟုတ် ယင်းကိုဆက်ခံသည့်ဥပဒေအရ ထုတ်ပြန်သည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအမိန့်ကြော်ငြာစာအမှတ်(၆၁၆/၂၀၁၅) တွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
- (စ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ဆိုသည်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။) သို့မဟုတ် ယင်းဥပဒေကို ဆက်ခံသော အလားတူဥပဒေကိုဆိုသည်။
- (ဆ) နိုင်ငံခြားကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
- (ဇ) HS Code ဆိုသည်မှာ ကမ္ဘာ့အကောက်အခွန်အဖွဲ့အစည်းက သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စည်းဝါးညီစနစ် သို့မဟုတ် ကုန်ပစ္စည်းအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စည်းဝါးညီအကောက်ခွန် ဇယားကို ဆိုသည်။
- (ဈ) အစုများပိုင်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
- (ည) ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန ဆိုသည်မှာ နည်းဥပဒေ ၈၄ အရ ကော်မရှင်ရုံး အတွင်း ဖွဲ့စည်းပြီး ဤနည်းဥပဒေအရ သတ်မှတ်ထားသည့် အဓိကတာဝန်ရှိသော ဌာနကိုဆိုသည်။

- ( င ) ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာ ဆိုသည်မှာ နည်းဥပဒေ ၃၈ အရ ပြုလုပ်သည့် လျှောက်လွှာကိုဆိုသည်။
- ( ငှ ) ရင်းနှီးမြှုပ်နှံမှု လေ့လာစောင့်ကြည့်ရေးဌာန ဆိုသည်မှာ နည်းဥပဒေ ၁၇၈ အရ ဖွဲ့စည်းထားသောဌာနကို ဆိုသည်။
- ( ခ ) မြေငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့် ဆိုသည်မှာ ဥပဒေပုဒ်မ ၅၀ အရ မြေ သို့မဟုတ် အဆောက်အအုံအား နှစ်ရှည် ငှားရမ်းခွင့်ပြုခြင်းကိုဆိုသည်။
- ( ဗ ) ဥပဒေဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၄၀) ကို ဆိုသည်။
- ( ဏ ) မြန်မာကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီ မဟုတ်သော ကုမ္ပဏီကို ဆိုသည်။
- ( တ ) တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန ဆိုသည်မှာ နည်းဥပဒေ ၁၆၇ အရ ဖွဲ့စည်းထားသောဌာနကို ဆိုသည်။  
တားမြစ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုသည်မှာ ဥပဒေပုဒ်မ ၄၁ အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုဆိုသည်။
- ( ထ ) ရင်းနှီးမြှုပ်နှံမှုမြှင့်တင်အားပေးလိုသည့်ကဏ္ဍများ ဆိုသည်မှာ ဥပဒေ ပုဒ်မ ၄၃ နှင့်အညီ ကော်မရှင်မှအခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်မည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်အားပေးလိုသည့် စီးပွားရေးလုပ်ငန်းများစာရင်းပါဝင်သည့် ကဏ္ဍများကို ဆိုသည်။
- ( ဒ ) အဆိုပြုချက်စိစစ်ရေးအဖွဲ့ ဆိုသည်မှာ နည်းဥပဒေ ၆၇ အရ ဖွဲ့စည်းထားသော အဆိုပြုချက်စိစစ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ကိုဆိုသည်။
- ( ဓ ) ဆက်စပ်အဖွဲ့အစည်းဆိုသည်မှာ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ပါရှိ သည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။
- ( န ) ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆိုသည်မှာ ဥပဒေ ပုဒ်မ ၄၁ နှင့်အညီ ကော်မရှင်မှ အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ဆိုသည်။
- ( ပ ) အသေးစားကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

- ( ဖ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ လျှောက်ထားလွှာများအား လက်ခံစဉ်းစားရန်နှင့် ခွင့်ပြုချက်ပေးရန်အတွက် ကော်မရှင် ၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ဆိုသည်။
- ( ဗ ) တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး နှင့်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက် များကို ဆောင်ရွက်ရန်တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများကို ဆိုသည်။
- ( ဘ ) တင်ပြလျှောက်ထားခြင်း ဆိုသည်မှာ ဤဥပဒေအရ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်း၏အခွင့်ရကိုယ်စားလှယ်က ကော်မရှင် သို့မဟုတ် အခြားအခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံသို့ လျှောက်ထားလွှာ၊ အကြောင်းကြားစာ၊ စာရွက်စာတမ်း သို့မဟုတ် အခြားအချက်အလက်များတင်ပြလျှောက်ထားခြင်းကိုဆိုသည်။
- ( မ ) လက်အောက်ခံကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ပါရှိသည့် အတိုင်းအမီပွယ်သက်ရောက်စေရမည်။
- ( ယ ) အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ အရ ရရှိသော အခွန်ဆိုင်ရာ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို ဆိုသည်။
- ( ရ ) အကူးအပြောင်းကာလ ဆိုသည်မှာ ဤနည်းဥပဒေများ အကျိုးသက်ရောက်မှု စတင်သည့်နေ့မှ နောင် ၂၄ လ ကြာမြင့်သည့်ကာလကို ဆိုသည်။
- ( လ ) အလုပ်လုပ်ရက် ဆိုသည်မှာ စနေ၊ တနင်္ဂနွေ သို့မဟုတ် အများပြည်သူရုံးပိတ်ရက် များမှတစ်ပါး ကော်မရှင်ရုံးဖွင့်သည့် မည်သည့်နေ့ရက်ကိုမဆို ဆိုသည်။

၃။ ဤနည်းဥပဒေများတွင် ဥပဒေပုဒ်မ တစ်ခုကို ရည်ညွှန်းရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ အဆိုပါ ပုဒ်မကို ရည်ညွှန်းခြင်းဖြစ်ပြီး နည်းဥပဒေတစ်ခုကို ရည်ညွှန်းရာတွင် ဤ နည်းဥပဒေများ၏ အဆိုပါနည်းဥပဒေကို ရည်ညွှန်းခြင်းဖြစ်သည်။

၄။ ဥပဒေ သို့မဟုတ် နည်းဥပဒေများတွင် မြေ ဟု ရည်ညွှန်းရာတွင် နိုင်ငံတော်ပိုင် နယ်နိမိတ် အတွင်း တည်ရှိသည့် ရေထု သို့မဟုတ် လေထု လည်းပါဝင်သည်။

၅။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ ဟု ဆိုရာ၌ နိုင်ငံခြားကုမ္ပဏီများလည်း ပါဝင်သည်။

၆။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူ ဟု ဆိုရာ၌ မြန်မာကုမ္ပဏီများလည်း ပါဝင်သည်။

၇။ ဥပဒေ သို့မဟုတ် ဤနည်းဥပဒေများတွင် အမေရိကန်ဒေါ်လာဖြင့်ဖော်ပြထားသော ငွေပမာဏသည် အဆိုပါအချိန်တွင်ဖြစ်ပေါ်နေသည့် တရားဝင်ငွေလဲလှယ်နှုန်းအရ တူညီသည့် မြန်မာကျပ်ငွေ ဖြစ်သည်။

၈။ ဥပဒေပုဒ်မ ၁၀၀ ပါ လုပ်ပိုင်ခွင့်အားကျင့်သုံး၍ ကော်မရှင်သည် ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော ငွေပမာဏ သို့မဟုတ် အခြားငွေကြေးဖြင့်တိုင်းတာချက်များကို အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်။

**အခန်း(၂)**

**ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ**

**ခွင့်ပြုမိန့် ရယူရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ**

၉။ ရင်းနှီးမြှုပ်နှံလိုသူသည် ကော်မရှင်သို့ အဆိုပြုချက်တင်ပြရမည်ဖြစ်ပြီး ယင်းအဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အောက်တွင်ဖော်ပြထားသော ရှင်းလင်းချက်များအပါအဝင် ဥပဒေပုဒ်မ ၃၆ ပါ အချက်များနှင့် ကိုက်ညီလျှင် ခွင့်ပြုမိန့်ရရှိပြီးမှသာ ရင်းနှီးမြှုပ်နှံရမည်။

၁၀။ ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်သည့်အခါ ခွင့်ပြုမိန့်နှင့် အခြား သက်ဆိုင်သည့် ဥပဒေများတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များအားလုံးကို လိုက်နာရမည်။

၁၁။ ဥပဒေ ပုဒ်မ ၃၆ (က) ပါရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အောက်ပါ စံသတ်မှတ်ချက်များနှင့် လျော်ညီမှုရှိလျှင် နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအဖြစ် မှတ်ယူရမည်-

- (က) ဆက်သွယ်ရေး၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ သဘာဝအရင်း အမြစ်များ တူးဖော်ထုတ်လုပ်ခြင်း ၊ စိုက်ပျိုးရေး၊ မြို့ပြမြေနှင့် မီဒီယာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်း(နှင့် ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်း (၂၀) ထက်ကျော်လွန်ခြင်း)၊
- (ခ) အခွင့်အာဏာရှိသည့်အဖွဲ့အစည်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း၊ သဘောတူညီချက် သို့မဟုတ် အလားတူ အခွင့်အာဏာပေးအပ်၍ ရင်းနှီးမြှုပ်နှံခြင်း (နှင့် ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်း (၂၀) ထက် ကျော်လွန်ခြင်း)၊

- (ဂ) နယ်စပ်များ သို့မဟုတ် ပဋိပက္ခဖြစ်ပွားစေသော ဧရိယာအတွင်းတွင် ရင်းနှီးမြှုပ်နှံခြင်း (နှင့်ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ငွေကြေးပမာဏ အမေရိကန် ဒေါ်လာ သန်း (၁၀) ထက်ကျော်လွန်ခြင်း)၊
- (ဃ) နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံခြင်း (နှင့်ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်း (၂၀) ထက်ကျော်လွန်ခြင်း)၊
- (င) မြေဧက(၁၀၀၀)ထက်ပိုသော မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရင်းနှီးမြှုပ်နှံခြင်း ။
- (စ) မြေဧက (၁၀၀)ထက်ပိုသော မြေပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်ရန် ရည်ရွယ်ချက်မှတစ်ပါး အခြားလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရင်းနှီးမြှုပ်နှံခြင်း ။

၁၂။ ဥပဒေ ပုဒ်မ ၃၆ (ခ) ပါရည်ရွယ်ချက် အလို့ငှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက်ရှိ သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ အဖြစ် မှတ်ယူရမည်။

၁၃။ ဥပဒေ ပုဒ်မ ၃၆ (ဂ) ပါ ရည်ရွယ်ချက် အလို့ငှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အောက်ပါ စံသတ်မှတ်ချက်များနှင့် လျော်ညီမှုရှိလျှင် သဘာဝပတ်ဝန်းကျင်နှင့်ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအဖြစ် မှတ်ယူရမည်-

- (က) ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ပြုလုပ်ရန် လိုအပ်သည့် စီမံကိန်းများဖြစ်ခြင်း သို့မဟုတ် ဖြစ်တန်ရာခြေရှိခြင်း။
- (ခ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ကာကွယ်တောဧရိယာ သို့မဟုတ် မျိုးစိတ် မျိုးကွဲများ တည်ရှိသည့်ဧရိယာ တွင်တည်ရှိသည့် စီမံကိန်းများ။
- (ဂ) အသုံးပြုမည့်မြေ သို့မဟုတ် ငှားရမ်းမည့် မြေသည်-
  - (၁) နိုင်ငံတော်၏ဥပဒေများနှင့်အညီ လျော်ကြေးပေး၍သိမ်းယူခြင်း သို့မဟုတ် နိုင်ငံတော်အတွင်းရှိ မြေသိမ်းယူခြင်းလုပ်ထုံးလုပ်နည်းများဖြင့် ရယူခြင်း သို့မဟုတ် လျော်ကြေးပေး၍သိမ်းယူခြင်း သို့မဟုတ် နိုင်ငံတော်အတွင်းရှိ မြေသိမ်းယူခြင်းလုပ်ထုံးလုပ်နည်းများဖြင့်ရယူရန် ကြိုတင်သဘောတူညီချက် ဖြင့်ပြုလုပ်ခြင်း နှင့် ထိုကဲ့သို့ သိမ်းယူခြင်းကြောင့် ယင်းမြေ၌အမြဲတမ်း နေထိုင်သူ ဦးရေအနည်းဆုံး ၁၀၀ ယောက် အား ပြန်လည်နေရာချ ထားပေးရန် လိုအပ်ခြင်း သို့မဟုတ် ၁၀၀ ဧက အထက် အကျိုးသက်ရောက်မှုရှိခြင်း။

- (၂) မြေတွင်နေထိုင်ခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အား ဧက ၁၀၀ ထက်ပို၍ ရယူရာတွင် မြေတွင်နေထိုင်ခွင့် သို့မဟုတ် မြေအသုံးပြုခွင့် ရှိသူတို့မှ အတင်းအကြပ်ပိတ်ပင်ခြင်းဖြင့် ဥပဒေအရ အသုံးပြုခွင့်ရှိသော ပုဂ္ဂိုလ်အား ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ခြင်း၊
- (၃) မြေတွင်နေထိုင်ခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အား ဧက ၁၀၀ ထက်ပို၍ ရယူရာတွင် ပုဂ္ဂိုလ်တစ်ဦးက ရိုးဖြောင့်သောသဘောဖြင့် တရားစွဲဆိုတောင်းဆိုခြင်း သို့မဟုတ် မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေခြင်းတို့ကြောင့် အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ပဋိပက္ခဖြစ်စေနိုင်ခြင်း သို့မဟုတ်
- (၄) မြေတွင်နေထိုင်ခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အား မြေတွင် နေထိုင်သူဦးရေ အနည်းဆုံး ၁၀၀ယောက်အား ယင်းမြေတွင် ဆက်လက်နေထိုင်ခြင်းဖြင့် အခြားသောဆိုးကျိုးသက်ရောက်စေနိုင်ခြင်း။

၁၄။ နည်းဥပဒေ ၁၄ အား သတ်မှတ်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၃၆ (ခ) အလို့ငှာ အခွင့်အာဏာရှိသော အဖွဲ့အစည်း၌ မြေ သို့မဟုတ် အဆောက်အဦရှိခြင်း သို့မဟုတ် သက်ဆိုင်ရာ မြေပိုင်ဆိုင်ခွင့် နှင့် ယင်းမြေ သို့မဟုတ် အဆောက်အဦ သို့မဟုတ် ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်သူ၏ လုပ်ပိုင်ခွင့်အား လွှဲပြောင်းနိုင်ခွင့် ရှိခဲ့သည့် မြေတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ပါက နိုင်ငံတော်ပိုင် မြေနှင့် အဆောက်အဦများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်သည်။ ယင်းသို့ ဆိုရာ၌ အခွင့်အာဏာရှိသည့်အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်အတွင်းမှ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် လုပ်ထုံးလုပ်နည်းများအရ ခွင့်ပြုခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အခြားစီမံခန့်ခွဲခြင်းဖြင့် ပေါ်ပေါက်လာသော မြေအသုံးပြုခွင့်များမပါဝင်ပါ။

၁၅။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ (ဃ)အရ အောက်ပါအခြေအနေများတွင် ခွင့်ပြုမိန့်လျှောက်ထားရယူရန် မလိုအပ်ပါ-

- (က) မြေအသုံးပြုခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်းအတွက် ရင်းနှီးမြှုပ်နှံသူမှ ပေးချေရသည့် အဖိုးစားနား သို့မဟုတ် ပေးချေမှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သန်းအောက် လျော့နည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူသည် (မြေအသုံးပြုခွင့်အား သက်တမ်းတိုးမြှင့်နိုင်သည့် အခွင့်အရေးအပါအဝင်) မြေ သို့မဟုတ် အဆောက်အအုံ အား သက်တမ်း ၅နှစ် သို့မဟုတ် ၅ နှစ်အောက် လျော့နည်း၍ ငှားယူနိုင်ခြင်း သို့မဟုတ် လိုင်စင်ရယူနိုင်ခြင်း၊

(ခ) ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံများအား အောက် ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ တစ်ဆင့်ငှားယူခြင်း သို့မဟုတ် လိုင်စင်ရယူခြင်း၊

(၁) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအပါအဝင်) နိုင်ငံတော်၏ ဥပဒေနှင့်အညီ အာဏာပိုင်အဖွဲ့အစည်းထံမှ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်အား ယခင်ကပင် ရရှိထားသော ပုဂ္ဂိုလ် နှင့်

(၂) အာဏာပိုင်အဖွဲ့အစည်း၏ ခွင့်ပြုချက်နှင့်အညီ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံအား တစ်ဆင့်ငှားယူရန် သို့မဟုတ် တစ်ဆင့်လိုင်စင်ရယူရန် အခွင့်ရှိသည့် ပုဂ္ဂိုလ်။

ရင်းနှီးမြှုပ်နှံသူသည် မြေ သို့မဟုတ် အဆောက်အအုံများအား အသုံးပြုရာတွင် အထက် ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးအား အာဏာပိုင်အဖွဲ့အစည်းမှ မြေအသုံးပြုခွင့် ပေးအပ်ရာတွင် ချုပ်ဆိုသည့် ငှားရမ်းခြင်း ကတိစာချုပ်၊ သဘောတူစာချုပ် သို့မဟုတ် အခြားစာချုပ် အရ ခွင့်ပြုထားသည့် နည်းလမ်းဖြင့် အသုံးပြုရမည်။

၁၆။ ဥပဒေပုဒ်မ ၃၆ အရ ခွင့်ပြုမိန့်ရယူရမည့် တာဝန်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။) သို့မဟုတ် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုဥပဒေ(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) အရ ခွင့်ပြုမိန့်အပါအဝင် ဤနည်းဥပဒေများ အကျိုးမသက်ရောက်မီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရန် သို့မဟုတ် တည်ဆောက်ရေး စတင်ရန် ပြည်ထောင်စု၏ ဥပဒေများအရ လိုအပ်ချက်များအားလုံးကို လိုက်နာ ဆောင်ရွက်ပြီးဖြစ်သည်။ လိုအပ်သည့် ခွင့်ပြုမိန့်၊ လိုင်စင်များအားလုံး ရယူပြီးဖြစ်သည့် ရင်းနှီး မြှုပ်နှံသူနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၇။ နည်းဥပဒေ ၁၆ အရ မည်သို့ပင်ဆိုစေကာမူ ဤနည်းဥပဒေများ အကျိုးမသက်ရောက်မီ တည်ဆောက်ရေးလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား စတင်ဆောင်ရွက်ပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ပြောင်းလဲမှုများပြုလုပ်ပြီး အဆိုပါပြောင်းလဲမှုများ သည် မူလရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် သီးခြားဖြစ်သည်ဟု ယူဆလျှင် အဆိုပြုချက်တင်ပြရန် လိုအပ်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံသူသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ အဆိုပါပြောင်းလဲမှု များ မပြုလုပ်မီ ခွင့်ပြုမိန့်ရယူရန် အဆိုပြုချက်တင်ပြရမည်။

၁၈။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား စတင်ဆောင်ရွက်ချိန်တွင် ခွင့်ပြုမိန့် ရယူရန် မလိုအပ်သော်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပုံစံကို ပြောင်းလဲလိုက်သောကြောင့် ဥပဒေ



ပုဒ်မ ၃၆ပါ စံသတ်သတ်မှတ်ချက်နှင့် အကျုံးဝင်သွားပါက ယင်းပြောင်းလဲမှုမဆောင်ရွက်မီ ခွင့်ပြုမိန့်ရယူရန် အဆိုပြုချက်တင်ပြရမည်။

၁၉။ နည်းဥပဒေ ၁၁၊ ၁၂၊ ၁၃ နှင့် ၁၅ တို့တွင် ရည်ညွှန်းထားသည့် ငွေကြေးပမာဏများ ၊ မြေဧရိယာ များ သို့မဟုတ် အကျိုးစီးပွားထိခိုက်ခံရသူ တစ်ဦးချင်းစီအား ရည်ညွှန်းရာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ၎င်း၏ တွဲဖက်လုပ်ကိုင်သူများ အားလုံး၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံသူ၏ သက်ဆိုင်သည့် စီးပွားရေးနှင့် စုစုပေါင်း ပမာဏကို ဆိုလိုသည်ဟု မှတ်ယူရမည်။

၂၀။ ဤနည်းဥပဒေတွင် ပါရှိသော ပြဋ္ဌာန်းချက်များသည် ကော်မရှင်မှ နည်းဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ (င) အရ ရင်းနှီးမြှုပ်နှံမှုမှ အဆိုပြုချက်တင်ပြရန်၊ ခွင့်ပြုမိန့်ရယူရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု အခြားပုံစံများအား ဆုံးဖြတ်ရာတွင်လည်းကောင်း၊ ပုဒ်မ ၄၆ အရ ခွင့်ပြုချက် ရယူရန် ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုချက်တင်ပြရမည့် အခြေအနေများအတွက် ဆုံးဖြတ်ရာတွင် လည်းကောင်း ကန့်သတ်ခြင်းမရှိစေရ။

**တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ**

၂၁။ ကော်မရှင်သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဥပဒေပုဒ်မ ၄၁ အရ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အမိန့်ကြော်ငြာစာထုတ်၍ အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၂၂။ အခြားမည်သည့်ဥပဒေတွင် ကန့်သတ်ထားစေကာမူ နည်းဥပဒေ ၂၁ တွင် ရည်ညွှန်းထားသည့် အမိန့်ကြော်ငြာစာတွင် မပါရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဥပဒေအရ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် မသတ်မှတ်ရ။

၂၃။ မည်သည့်ပုဂ္ဂိုလ်မဆို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဆောင်ရွက်ခြင်းမပြုရ။

၂၄။ ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းဆိုသည်မှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၈။)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။) သို့မဟုတ် စက်မှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သို့မဟုတ် အခြားအာဏာပိုင်အဖွဲ့အစည်းတို့က နိုင်ငံတော်အတွင်း တင်သွင်းရန်၊ တင်ပို့ရန်၊ သိုလှောင်ရန်၊ ကုန်သွယ်ရန်၊ ထုတ်လုပ်ရန် သို့မဟုတ် အခြားနည်းဖြင့်ထုတ်လုပ်ရန် တားမြစ်ထားသည့် ပစ္စည်းများ အားလုံးကိုဆိုသည်။ အခွင့်အာဏာပိုင်အဖွဲ့အစည်းများမှ ဥပဒေဖြင့် အတိအလင်း ခြွင်းချက်ပြုခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်း သို့မဟုတ် ခွင့်ပြုခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှင့်စပ်လျဉ်း၍ အဆိုပါ ပစ္စည်းများအား ထုတ်လုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းအား တားမြစ်သည်။

၂၅။ ဥပဒေ ပုဒ်မ ၄၁ (ခ)၊ (ဂ)၊ (ဃ)၊ (င) နှင့် (စ) တို့၏ ရည်ရွယ်ချက်သည် ရင်းနှီးမြှုပ်နှံမှု များအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ပြည်သူ့ကျန်းမာရေးဥပဒေနှင့် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေ အပါအဝင် နိုင်ငံတော်၏ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင် စေရန်ဖြစ်သည်။ ဤပုဒ်မများသည် နိုင်ငံတော်၏ ဥပဒေများနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို တားမြစ်ခြင်း မရှိစေရ။

၂၆။ အခြားလုပ်ပိုင်ခွင့်များအား ကန့်သတ်ခြင်းမရှိစေဘဲ ကော်မရှင်သည်-

- (က) တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ယင်းနှင့် ဆက်နွှယ်သည့် လုပ်ငန်း အမျိုးအစားတွင် ပါဝင်ဆောင်ရွက်နေသည်ဟု ယုံကြည်ရန်အကြောင်း ရှိလျှင် ၎င်းရင်းနှီးမြှုပ်နှံမှုထံမှ သတင်းအချက်အလက်များ တောင်းခံနိုင်သည်။ နှင့်
- (ခ) တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ကြောင်း ယုံကြည်ရန် အကြောင်း ရှိလျှင် မည်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုမဆို ခေတ္တဆိုင်းငံ့ရန် သို့မဟုတ် ရပ်နားရန် အမိန့်ချမှတ်နိုင်သည်။

**ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ**

၂၇။ ကော်မရှင်သည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဥပဒေပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအား အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်နိုင်ပြီး ဥပဒေ ပုဒ်မ ၄၄ အရ ယင်းတို့အား ပြင်ဆင်နိုင်သည်။

၂၈။ နည်းဥပဒေ ၂၇ တွင် ရည်ညွှန်းထားသည့် အမိန့်ကြော်ငြာစာအား ပြင်ဆင်ရန် ထည့်သွင်း စဉ်းစားရာတွင် ကော်မရှင်မှ ဆွေးနွေးနိုင်ခွင့်၊ အကြံဉာဏ်တောင်းခံနိုင်ခွင့်အား ဥပဒေပုဒ်မ ၄၅ အရ ကန့်သတ်ခြင်းမရှိစေရ။

၂၉။ အခြားမည်သည့် ဥပဒေတွင် ကန့်သတ်ထားစေကာမူ နည်းဥပဒေ ၂၇ တွင် ရည်ညွှန်းထား သည့် အမိန့်ကြော်ငြာစာတွင် မပါရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဥပဒေအရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် မသတ်မှတ်ရ။

၃၀။ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဆောင်ရွက်သည့် ပုဂ္ဂိုလ်သည် နည်းဥပဒေ ၃၁၊ ၃၂၊ ၃၃ နှင့် ၃၄ တို့တွင် ဖော်ပြထားသည့် ရှင်းလင်းချက်များအပါအဝင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် အခြား သက်ဆိုင်သည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

၃၁။ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (က) ပါ ရည်ရွယ်ချက်အတွက်နှင့် အခြားသက်ဆိုင်ရာဥပဒေများအရ အစိုးရသည် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စာချုပ်ချုပ်

ဆိုနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူမှ ပါဝင်ဆောင်ရွက်ခြင်းအား စာချုပ်ပါ အတိုင်းအတာအရ ခွင့်ပြုနိုင်သည်။

၃၂။ ဤပုဒ်မ၏ အကျိုးသက်ရောက်မှုအား ကန့်သတ်ခြင်းမရှိစေရဘဲ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (ခ) အရ သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မြန်မာကုမ္ပဏီများမှ ဆောင်ရွက်နိုင်သည်။

၃၃။ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (ဂ) ပါ ရည်ရွယ်ချက်အလိုငှာ သက်ဆိုင်သည့် အမိန့်ကြော်ငြာစာတွင် အတိအလင်း ဖော်ပြ၍ ခြွင်းချက်ပြုထားသည့်အချက်များမှတစ်ပါး ဖက်စပ်လုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတစ်ဦး (သို့မဟုတ် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများအဖွဲ့) ၏ အနည်းဆုံး တိုက်ရိုက် အစုရှယ်ယာထည့်ဝင်မှု သို့မဟုတ် အကျိုးစီးပွားထည့်ဝင်မှု အချိုးသည် ၂၀ % ဖြစ်သည်။

၃၄။ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ (ဂ) သို့မဟုတ် ဥပဒေပုဒ်မ ၃၀ ၏ အကျိုးသက်ရောက်မှုအား ကန့်သတ်ခြင်း မရှိစေရဘဲ ဖက်စပ်လုပ်ငန်းတွင် ပါ ဝင်သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၏ အနည်းဆုံး တိုက်ရိုက်အကျိုးစီးပွား သို့မဟုတ် အစုရှယ်ယာထည့်ဝင်မှုအချိုးကို မြန်မာကုမ္ပဏီမှ ထည့်ဝင်နိုင်သည်။

**အခန်း(၃)**  
**ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍများ**

၃၅။ ကော်မရှင်သည် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် အမိန့် ကြော်ငြာစာများအား အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။

(က) ဥပဒေပုဒ်မ ၄၃ အရ သတ်မှတ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍများနှင့် အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိနိုင်သည့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နှင့်

(ခ) ဥပဒေပုဒ်မ ၇၅ အရ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အလိုက် နိုင်ငံတော်အတွင်း ဇုန်(၁)၊ ဇုန်(၂) သို့မဟုတ် ဇုန်(၃) အဖြစ် သတ်မှတ်ရမည့် နေရာများ။

၃၆။ အခြားလုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဥပဒေများ၏ အကျိုးသက်ရောက်မှုအား ကန့်သတ် ခြင်းမရှိဘဲ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် မရရှိမီ အကျိုးဝင်နိုင်စေရန် ကိုက်ညီမှုရှိရမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အနည်းဆုံး သတ်မှတ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍအတွက် အချိန်မရွေး ခွင့်ပြုနိုင်သည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အများဆုံးပမာဏအား ထုတ်ပြန်နိုင်သည်။

အခန်း(၄)

ရင်းနှီးမြှုပ်နှံမှုအတွက်လျှောက်ထားတင်ပြမှုများ

ပုံမှန်တင်ပြလျှောက်ထားမှု

၃၇။ ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ဤနည်းဥပဒေများနှင့်အညီ ကော်မရှင်ထံသို့ လျှောက်ထား တင်ပြမှုအားလုံးကို ဆောင်ရွက်ရမည်။

၃၈။ တင်ပြလျှောက်ထားမှုတိုင်းသည်-

- (က) စာဖြင့်ရေးသားရမည်၊
- (ခ) မြန်မာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်၊
- (ဂ) အဆိုပြုချက်ဖြစ်ပါက အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအကျဉ်းချုပ်အား အင်္ဂလိပ်နှင့် မြန်မာဘာသာဖြင့် ရေးသားရမည်၊
- (ဃ) ရင်းနှီးမြှုပ်နှံသူ၏ အခွင့်ရကိုယ်စားလှယ်နှင့် သက်ဆိုင်ရာလျှောက်ထားသူ တစ်ဦး ချင်းမှ လက်မှတ်ရေးထိုးရမည်၊
- (င) သတ်မှတ်ထားသည့် ပုံစံဖြင့် ဖြည့်စွက်ရမည်၊
- (စ) ကော်မရှင်မှ သတ်မှတ်ထားသည့် အချက်အလက်များ ပါဝင်ရမည်၊
- (ဆ) ယင်းအချက်အလက်များသည် ပြည့်စုံမှန်ကန်ရမည် ဖြစ်ပြီး လိမ်လည်ဖော်ပြခြင်း မရှိရ၊
- (ဇ) ကော်မရှင်ရုံး သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မတီရုံး ထံ လျှောက်ထားတင်ပြရမည်၊
- (ဈ) သက်ဆိုင်ရာ တင်ပြလျှောက်ထားမှု လျှောက်လွှာကြေး ပေးသွင်းရမည်။

၃၉။ နည်းဥပဒေ ၃၈ ပုဒ်မခွဲ (ဂ) နှင့်အညီ ပြင်ဆင်ထားသော အဆိုပြုထားသည့် ရင်းနှီးမြှုပ်နှံမှု အကျဉ်းချုပ်တွင် အောက်ဖော်ပြပါ သတင်းအချက်အလက်များ ပါဝင်ရမည်-

- (က) ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးစီးပွား သိသာထင်ရှားစွာ ပါဝင်သော အခြားပုဂ္ဂိုလ်များ။
- (ခ) ရင်းနှီးမြှုပ်နှံမှု၏ အဓိက တည်နေရာ သို့မဟုတ် တည်နေရာများ။
- (ဂ) အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုပမာဏ။
- (ဃ) (ခန့်မှန်း အချိန်ဇယား အပါအဝင်) ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်မည့် အစီအစဉ်ဖော်ပြချက်။
- (င) ကော်မရှင်မှ အခါအားလျော်စွာ သတ်မှတ်မည့် အခြားသတင်းအချက်အလက်များ။

၄၀။ ရင်းနှီးမြှုပ်နှံသူအဖြစ် ဥပဒေအရ မဖွဲ့စည်းရသေးလျှင် ရင်းနှီးမြှုပ်နှံသူအဖြစ် ဖွဲ့စည်းရန် တာဝန်ရှိသည့် အဖွဲ့အစည်းသည် ရင်းနှီးမြှုပ်နှံသူကိုယ်စား အဆိုပြုချက် တင်ပြနိုင်သည်။ ရင်းနှီးမြှုပ်နှံသူအဖြစ် ဥပဒေအရ ဖွဲ့စည်းခြင်းသည် ခွင့်ပြုချက်ထုတ်ပေးရန်အတွက် စည်းကမ်းချက်ဖြစ်ပြီး ဥပဒေအရ သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ တာဝန်ဝတ္တရားများအား ပြောင်းလဲခြင်း မရှိစေရ။

၄၁။ ကော်မရှင်သည် ၎င်း၏ အခြားလုပ်ပိုင်ခွင့်များအား ကန့်သတ်ခြင်းမပြုဘဲ တင်ပြလျှောက်ထားမှုအား ထည့်သွင်းစဉ်းစားရာတွင် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး အဆိုပြုချက်နှင့်စပ်လျဉ်း၍ အကျိုးစီးပွားတွင် ပါဝင်သူများ၊ ဆုံးဖြတ်ချက်ကြောင့် အကျိုးသက်ရောက်မှုရှိမည့် ပုဂ္ဂိုလ်များနှင့် ဆွေးနွေး၍ ဆုံးဖြတ်ချက်အတွက် သင့်လျော်မည့် သတင်းအချက်အလက်များ ရယူနိုင်သည်။

၄၂။ ရင်းနှီးမြှုပ်နှံသူသည် အောက်ဖော်ပြပါ အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားပေါ်တွင် စည်းနှောင်မှု မရှိသည့် လမ်းညွှန်ချက်ရယူရန်အတွက် ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာကို ကော်မရှင်ထံ တင်ပြနိုင်သည် -

- (က) ဥပဒေပုဒ်မ ၃၆ အရ ကော်မရှင်ထံ အဆိုပြုချက်တင်ပြရန် လိုအပ်ခြင်း။
  - (ခ) ခွင့်ပြုမိန့်မထုတ်ပေးမီ ဥပဒေပုဒ်မ ၄၆ အရ ခွင့်ပြုချက်အတွက် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြရန် ဖြစ်တန်ရာခြေရှိခြင်း။
  - (ဂ) ဥပဒေပုဒ်မ ၄၁ နှင့် ယင်းနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာအရ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ခြင်း။
  - (ဃ) ဥပဒေပုဒ်မ ၄၂ နှင့် ယင်းနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာအရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ခြင်း။
  - (င) ဥပဒေပုဒ်မ ၄၃ နှင့် ယင်းနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာအရ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍဖြစ်ခြင်း။
- ရင်းနှီးမြှုပ်နှံမှုစိစစ်ရေး လမ်းညွှန်ချက်တွင် ခွင့်ပြုချက် ရရှိနိုင်မည့် အလားအလာများအား ဖော်ပြပါရှိမည် မဟုတ်ပါ။

အခန်း(၅)

ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလုပ်ငန်းစဉ်

၄၃။ ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာ တင်ပြပြီး သတ်မှတ်ထားသည့် လျှောက်လွှာကြေး အား ပေးသွင်းပြီးပါက ရင်းနှီးမြှုပ်နှံမှုစိစစ်ရေး လျှောက်ထားလွှာအား စိစစ်ရမည်။ စိစစ်ပြီးလျှင် ကော်မရှင် သည် လမ်းညွှန်ချက် ထုတ်ပြန်ရမည်။ ယင်းလမ်းညွှန်ချက်သည် စည်းနှောင်မှုမရှိသည့် စည်းကမ်း သတ်မှတ်ချက်များ ပါဝင်ရမည်။

၄၄။ လမ်းညွှန်ချက်အား ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ (ခ) အရ ပါ က ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှု စိစစ်ရေးလျှောက်ထားလွှာအား စိစစ်ရန် အချိန်ကာလသည် အများဆုံး အလုပ်ဖွင့် ရက် (၁၀) ရက် သို့မဟုတ် (၂၀) ရက်ထက် မကျော်လွန်စေရ။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံ သူထံမှ အချက်အလက်များ ထပ်မံလိုအပ်ပါက စိစစ်ရေးအချိန်ကာလအား ထပ်မံတိုးမြှင့်နိုင်သည်။

၄၅။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှ တောင်းခံသည့် အချက်အလက်အား တောင်းခံသည့်နေ့မှစ၍ အလုပ်ဖွင့်ရက် (၁၀) ရက်အတွင်း သို့မဟုတ် ကော်မရှင်မှ ထပ်မံတိုးမြှင့်သည့် အချိန်ကာလအတွင်း ပေးအပ်ခြင်းမရှိပါက လျှောက်ထားလွှာအား ပယ်ဖျက်နိုင်သည်။

လမ်းညွှန်ချက်အားပြင်ဆင်ခြင်း

၄၆။ ကော်မရှင်သည် နည်းဥပဒေ ၄၁ အရ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အား ပြင်ဆင် သင့်ကြောင်း မည်သည့်အချိန်တွင်မဆို ဆုံးဖြတ်လျှင် ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားရမည်။ ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအား အမြဲလေးစားလိုက်နာရမည်ဖြစ်ပြီး ပြင်ဆင်သည့် လမ်းညွှန်ချက်နှင့်အညီ လိုအပ်သလို ဆောင်ရွက်ရမည်။

၄၇။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူသည် -

- (က) ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသဘာဝအား ပြည့်စုံစွာ ဖော်ပြရမည်။
  - (ခ) ရင်းနှီးမြှုပ်နှံမှုစိစစ်ရေးလျှောက်ထားလွှာအား ကော်မရှင်မှစိစစ်ရာတွင် သင့်လျော်သည့် ပုဂ္ဂိုလ် တစ်ဦးက စဉ်းစားဆောင်ရွက်ရမည့် အချက်အလက်များအားလုံးကို ဖော်ပြရမည်။
  - (ဂ) သဘောရိုးဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ကော်မရှင်သို့ အချက်အလက်များ မှန်ကန်စွာ မဖော်ပြခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် တမင် မမှန်မကန် ဖုံးကွယ်ခြင်းမပြုရ။
- နည်းဥပဒေ ၄၂ အရ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့် နည်းဥပဒေ ၄၅ အရ နောက်ဆက်တွဲ ပြင်ဆင်ထားသည့် လမ်းညွှန်ချက်အရ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း

အတွက် ပြစ်ဒဏ်ချမှတ်ခြင်း မရှိစေရ။ ပြင်ဆင်သည့် လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူအား ဆောင်ရွက်ရန်အချိန် ခြောက်လ သို့မဟုတ် (ကော်မရှင်မှ ခွင့်ပြု သည့် ထပ်တိုးမြှင့်သည့် အချိန်ကာလ) ပေးရမည်။

**ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အကြောင်းကြားခြင်း**

၄၈။ ဥပဒေပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံလို သူက အဆိုပြုလာသည့်အခါ အဆိုပြုသည့်ရင်းနှီးမြှုပ်နှံမှုကို သတ်မှတ်သည့် ပုံစံဖြင့် ကော်မရှင်ထံ အကြောင်းကြားရမည်။

၄၉။ နည်းဥပဒေ ၄၇ အရ ပေးပို့ရမည့် အကြောင်းကြားစာအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်အကောင်အထည်ဖော်သည့်နေ့မှစ၍ ၃ လအတွင်း ပေးပို့ရမည်။

၅၀။ အကြောင်းကြားစာအား ကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်မှ သတ်မှတ်ထားသည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ကော်မရှင်ရုံးသို့ ပေးပို့ရမည်။

၅၁။ နည်းဥပဒေ ၄၈ တွင် ရည်ညွှန်းထားသည့် အချိန်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အတွက် အဆိုပြုချက် သို့မဟုတ် အတည်ပြုလျှောက်ထားလွှာ တင်ပြသည့် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အသေးစားကုမ္ပဏီသည် နည်းဥပဒေ ၄၇ နှင့် သက်ဆိုင်ခြင်းမရှိစေရ။

၅၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အခြားသက်ဆိုင်သည့် ဥပဒေများအားလုံးအရ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအတွက် ခွင့်ပြုမိန့်ရယူရန်မလိုအပ်ခဲ့လျှင် နည်းဥပဒေပုဒ်မ ၄၇ အရ အကြောင်း ကြားရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ကော်မရှင်ထံမှ ဆုံးဖြတ်ချက် သို့မဟုတ် ခွင့်ပြုချက် မလိုအပ် ပါ ။

**အခန်း (၆)**

**အဆိုပြုချက်များ**

၅၃။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေ ပုဒ်မ ၃၆ အရ ခွင့်ပြုမိန့်ရယူရန်လိုအပ်ပါက အဆိုပြုချက် အား ကော်မရှင်သို့ တင်ပြရမည်။

၅၄။ အဆိုပြုချက်အား အောက်ဖော်ပြပါ ပုဂ္ဂိုလ်များက လျှောက်ထားရမည်-

(က) ရင်းနှီးမြှုပ်နှံသူများ၊

(ခ) မြေအသုံးပြုခွင့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ လျှောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် လက်အောက်ခံ ကုမ္ပဏီများ။

၅၅။ အခွင့်အာဏာ လွှဲအပ်ခြင်းခံရသည့် အခွင့်အာဏာရှိသည့်အဖွဲ့အစည်းသည် အဆိုပြုချက် တင်ပြရမည်-

- (က) ရင်းနှီးမြှုပ်နှံမှုတွင် သိသာထင်ရှားသည့် ပိုင်ဆိုင်မှုအကျိုးစီးပွားရှိခြင်း၊
- (ခ) ရင်းနှီးမြှုပ်နှံမှု၏ အခြေခံများအဖြစ် လုပ်ငန်းပိုင်ဆိုင်ခွင့်အား ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုခဲ့ပြီးဖြစ်ခြင်း သို့မဟုတ် ခွင့်ပြုရန် ရည်ရွယ်ခြင်း၊
- (ဂ) ရင်းနှီးမြှုပ်နှံမှု၏ အခြေခံအဖြစ်ပါဝင်ရန် ရင်းနှီးမြှုပ်နှံသူနှင့် ပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်း သို့မဟုတ်
- (ဃ) ဥပဒေအရ ယင်းသို့ဆောင်ရွက်ရန် လိုအပ်ခြင်း သို့မဟုတ် အခွင့်အာဏာပေးအပ်ခြင်း။

၅၆။ ကော်မရှင်သည် ၎င်း၏ အခြားလုပ်ပိုင်ခွင့်များအရ အဆိုပြုချက်၏ အကျဉ်းချုပ်အား ထုတ်ပြန်နိုင်သည်။

၅၇။ မြေအသုံးပြုခွင့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် လျှောက်ထားလွှာများအား အဆိုပြုချက်နှင့် တစ်ပြိုင်နက် အတူအကွ တင်ပြနိုင်သည်။

**အခန်း (၇)**  
**အဆိုပြုချက်စိစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း**

၅၈။ အဆိုပြုချက်ကိုတင်ပြ၍ သတ်မှတ်ထားသည့် လျှောက်လွှာကြေးများကို ပေးသွင်းပြီးနောက် အရည်အချင်းပြည့်မီခြင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ ကော်မရှင်ရုံးတွင် ( သို့မဟုတ် ကော်မရှင်မှ သတ်မှတ်ထားသည့် အခြားနေရာတွင်) စိစစ်ရမည်။ အဆိုပြုချက်သည် အရည်အချင်းပြည့်မီ၍ ပြည့်စုံသည်ဟု ဆုံးဖြတ် သတ်မှတ်ပါက အဆိုပြုချက်အားလက်ခံ၍ အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ စစ်ဆေးခြင်း ခံပြီးသည့်အခါ ကော်မရှင်အစည်းအဝေးတွင် အဖွဲ့ဝင်များ ( သို့မဟုတ် နည်းဥပဒေ ၆၇ အရ လုပ်ပိုင်ခွင့် လွှဲအပ်ထားသည့် အခွင့်အာဏာရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့) မှ သုံးသပ်နိုင်ရန်နှင့် အတည်ပြုဆုံးဖြတ်နိုင်ရန် ဆက်လက်တင်ပြရမည်။ စိစစ်ခြင်း၊ သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း တို့သည် နည်းဥပဒေ ၆၉ နှင့် အောက်ဖော်ပြပါ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အဆိုပြုချက် စိစစ်ရေး သတ်မှတ်ချက်များနှင့် ဆောင်ရွက်ရမည်။

၅၉။ ကော်မရှင်သည် အဆိုပြုချက် သို့မဟုတ် သက်ဆိုင်သည့်အခြေအနေ အပေါ်တွင် မပြည့်စုံဟု သော်လည်းကောင်း၊ အရည်အချင်းမပြည့်မီဟုသော်လည်းကောင်း ယူဆပါက အဆိုပြုချက်အား လက်ခံပြီး အလုပ်ဖွင့်ရက် (၁၅) ရက်အတွင်း ငြင်းပယ်နိုင်သည်။ ကော်မရှင်သည် အဆိုပြုချက် တစ်ခုကို ငြင်းပယ်ပါက ရင်းနှီးမြှုပ်နှံသူထံသို့ ငြင်းပယ်ကြောင်းနှင့် ငြင်းပယ်ရခြင်း အကြောင်း



အရင်းကို ရှင်းလင်းဖော်ပြပြီး အလုပ်ဖွင့်ရက် (၁၀) ရက် အတွင်း အကြောင်းကြားရမည်။ အကယ်၍ အဆိုပြုချက်အား ငြင်းပယ်ခြင်း မပြုပါက လက်ခံသည်ဟု မှတ်ယူရမည်။

၆၀။ နည်းဥပဒေ ၆၀ နှင့် ၆၁ ပါ ပြဋ္ဌာန်းချက်ထက် မကျော်လွန်ဘဲ အဆိုပြုချက်အား လက်ခံလျှင် သို့မဟုတ် လက်ခံသည်ဟုမှတ်ယူရလျှင် ကော်မရှင်သည် အဆိုပြုချက်အား နောက်ထပ် အလုပ်ဖွင့်ရက် (၆၀) ရက်အတွင်း စိစစ်ခြင်းအား ဆောင်ရွက်ပြီး အတည်ပြုဆုံးဖြတ်ရမည်။

၆၁။ နည်းဥပဒေ ၅၉ အရ သတ်မှတ်ထားသည့် အဆိုပြုချက် စိစစ်ခြင်း အချိန်ကာလအား အောက် ဖော်ပြပါ အခြေအနေ တစ်ခုခုတွင် ဆိုင်းငံ့ထားနိုင်သည်-

- (က) ကော်မရှင်သည် အဆိုပြုချက်အား စိစစ်ရန်နှင့် ခွင့်ပြုမိန့်နှင့် အခြားဆက်စပ်သည့် လျှောက်ထားလွှာများအား ဆုံးဖြတ်ချက်ချရန် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အခြား အဖွဲ့အစည်းထံမှ အချက်အလက်များ ထပ်မံ၍ လိုအပ်လာလျှင် သို့မဟုတ်
- (ခ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၆ အရ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရန် လိုအပ်လျှင်။

အချိန်သတ်မှတ်မှုသည် ဤနည်းဥပဒေအရ တစ်ကြိမ်ထက်ပို၍ ဆိုင်းငံ့နိုင်ပြီး ဆိုင်းငံ့ထားကြောင်းကို ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားရမည်။ နည်းဥပဒေ ၆၄ အရ နောက်ထပ် အချက်အလက်များ ရရှိသည်နှင့် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်မှ အကြောင်းပြန်ကြားပြီးသည်နှင့် တစ်ပြိုင်နက် အချိန်သတ်မှတ်ချက်အား ပြန်လည်စတင်ရမည်။

၆၂။ ကော်မရှင်အတွင်းရေးမှူးသည် အဆိုပြုချက် သို့မဟုတ် အဆိုပြုချက်နှင့်သက်ဆိုင်သည့် အခြားအခြေအနေများသည် ရှုပ်ထွေးသောကြောင့် သို့မဟုတ် အသစ်အဆန်းဖြစ်သောကြောင့် အချိန် သတ်မှတ်ချက် တိုးမြှင့်ခြင်းဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားအား အကျိုးသက်ရောက်မှုရှိစေသည်ဟု ယူဆပါက နည်းဥပဒေ ၅၉ အရ အဆိုပြုချက် စိစစ်သည့်အချိန်ကာလအား ထပ်မံတိုးမြှင့်နိုင်သည်။ အချိန်သတ်မှတ်ချက်အား ဤနည်းဥပဒေအရ တစ်ကြိမ်ထက်ပို၍ သက်တမ်းတိုးမြှင့်နိုင်ပြီး သက်တမ်း တိုးမြှင့်ကြောင်းကို ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားရမည်။

၆၃။ ကော်မရှင်သည် အဆိုပြုချက်အား စဉ်းစားဆွေးနွေးသည့် အဆိုပြုချက်စိစစ်ရေးအဖွဲ့ သို့မဟုတ် ကော်မရှင်အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံသူ၏ အခွင့်ရကိုယ်စားလှယ်အား တက် ရောက်စေရမည်။

၆၄။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူထံမှ အဆိုပြုချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များအား အဆိုပြုချက်အား လက်ခံခြင်းမပြုမီ နှင့် ကော်မရှင်အဖွဲ့ဝင်များမှ အစည်းအဝေးတွင် သုံးသပ်ရန် အတွက် ကော်မရှင်သို့ မတင်ပြမီ လုပ်ငန်းစဉ်၏ မည်သည့်အဆင့်တွင်မဆို ထပ်မံတောင်းခံနိုင်သည်။

၆၅။ ကော်မရှင်က တောင်းဆိုသည့်အချက်အလက်အား ရင်းနှီးမြှုပ်နှံသူသည် တောင်းဆိုခံရသည့် နေ့မှ အလုပ်ဖွင့်ရက် (၂၀) ရက်အတွင်း သို့မဟုတ် ကော်မရှင်၏ခွင့်ပြုချက်ဖြင့် ထပ်မံတိုးမြှင့်ထား သည့် အချိန်ကာလအတွင်း မပေးနိုင်ပါက လျှောက်လွှာကို ပယ်ချနိုင်သည်။ လျှောက်ထားလွှာ ပျက်ပြယ်လျှင် ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံအား ဆက်လက်ဆောင်ရွက်လိုပါက အဆိုပြုချက်ကို ထပ်မံတင်ပြရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် လျှောက်လွှာကြေးများအား ပေးဆောင်ရမည်။

၆၆။ ကော်မရှင်သည် အဆိုပြုချက်အား စိစစ်ရာတွင် လိုအပ်ပါက သို့မဟုတ် ဆန္ဒရှိပါက အခြားအာဏာရှိသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး အခွင့်အာဏာရှိသည့် အဖွဲ့အစည်း များအားလုံးသည် အဆိုပြုချက်စိစစ်ရန် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်စေရန် သက်ဆိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အခြားအရင်းအမြစ်များအား ထောက်ပံ့ပေးရမည်။

၆၇။ ကော်မရှင်သည် အဆိုပြုချက်အား ဥပဒေနှင့်မကိုက်ညီကြောင်း သို့မဟုတ် ခွင့်ပြုမိန့်ပေးရန် အတွက် အရည်အချင်းမပြည့်မီကြောင်း ယူဆလျှင် အဆိုပြုချက်အား အချိန်မရွေး ငြင်းပယ်နိုင်သည်။

၆၈။ ကော်မရှင်သည် အဆိုပြုချက်အား ပဏာမအနေဖြင့် သုံးသပ်ရန်အခြားအခွင့်အာဏာရှိသည့် အဖွဲ့အစည်းမှ အရာရှိများ ပါဝင်သည့် အဆိုပြုချက် စိစစ်ရေးအဖွဲ့အား ဖွဲ့စည်းရမည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅ သန်းအောက် ဖြစ်ပါက အဆိုပြုချက်များအား စိစစ်ရန်အတွက် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းအားလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီအားလည်းကောင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးနိုင်သည်။

၆၉။ ကော်မရှင်သည် ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် လမ်းညွှန်ချက်များအား ထပ်မံထုတ်ပြန်နိုင်သည်။

**အခန်း(၈)**

**အဆိုပြုချက်စိစစ်ရေးအတွက် သတ်မှတ်ချက်များ**

၇၀။ ကော်မရှင်သည် အဆိုပြုချက်အားလုံးအား ဥပဒေ ပုဒ်မ ၂၅ (ဂ) နှင့် အညီ စိစစ်၍ နိုင်ငံ အကျိုးစီးပွားအတွက် အထောက်အကူ ပြု၊ မပြု ဆုံးဖြတ်ရမည်။ ထိုသို့ စိစစ်ရာတွင် ကော်မရှင်သည် ဥပဒေ ပုဒ်မ ၃၊ ၄၇ နှင့် ၆၅ အပါအဝင် ဥပဒေ၏ ရည်ရွယ်ချက်များ၊ အခြေခံသဘောတရားများ၊ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ထည့်သွင်းစဉ်းစားရမည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အဆိုပြုချက်အား အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ကိုလည်း ထည့်သွင်းစဉ်းစားရမည်-

- (က) ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်၏ ဥပဒေများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း။
- (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ခွင့်ပြုမိန့် လိုအပ်သည့် လုပ်ငန်းတစ်ခုဖြစ်ခြင်း။
- (ဂ) အဆိုပြုချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ညီညွတ်မှုရှိခြင်း။
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိစေမည့် အလားအလာများအား ကန့်သတ်လျက် တာဝန်ယူမှုရှိသော၊ ရေရှည်ခိုင်မာသော အပြုအမူဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ဆောင်ရွက်ရန် ကတိကဝတ်ပြု ဖော်ပြခြင်း။
- (င) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အစုများပိုင်ဆိုင်သည့်ကုမ္ပဏီ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူသည် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် စီးပွားရေးဆိုင်ရာအတွေ့အကြုံများနှင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိခြင်း။
- (စ) ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်ကြောင်း ကတိကဝတ်ပြုခြင်း။
- (ဆ) ရင်းနှီးမြှုပ်နှံသူသည် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့် စီးပွားရေးလောကတွင် ဂုဏ်သတင်းကောင်းမွန်ခြင်း။
- (ဇ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြောင့် အကျိုးသက်ရောက်မည့် ပြည်ထောင်စုအစိုးရ သို့မဟုတ် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများမှ ထုတ်ပြန်ထားသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု မူဝါဒ ရည်မှန်းချက်များအား ထည့်သွင်းစဉ်းစားလျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်ခြင်း။

၇၁။ ကော်မရှင်သည် နည်းဥပဒေ ၆၉ နှင့်အညီ အဆိုပြုချက် စိစစ်ရာတွင် -

- (က) သတ်မှတ်ချက်အားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး (နည်းဥပဒေ ၆၉ (က) မှ
- (ဂ) အထိ ပြဋ္ဌာန်းထားသော သတ်မှတ်ချက်များနှင့် မဖြစ်မနေ ကိုက်ညီရမည့်အပြင်)
- နည်းဥပဒေ ၆၉ (ဃ) မှ (ဇ) အထိ သတ်မှတ်ချက်များမှ ရင်းနှီးမြှုပ်နှံမှုနှင့် အဆိုပြုချက်အတွက် သက်ဆိုင်မှုအရှိဆုံး သတ်မှတ်ချက်အား စဉ်းစားဆုံးဖြတ်ရမည်။

(ခ) မဖြစ်မနေရှိရမည့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိမရှိနှင့် မဖြစ်မနေမဟုတ်သော သက်ဆိုင်မှုရှိသည့် သတ်မှတ်ချက်များနှင့် ပြည့်စုံမှုရှိမရှိ ဆုံးဖြတ်ရမည်။

၇၂။ နည်းဥပဒေ ၆၉ (ဆ) ပါ ပြဋ္ဌာန်းချက်အလိုမှာ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား ကိုယ်ကျင့်တရားကောင်းမွန်ခြင်းနှင့် စီးပွားရေးလောကတွင် ဂုဏ်သတင်းကောင်းမွန်ခြင်း ရှိမရှိ စိစစ်ရာတွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတွင်ပါဝင်ဆောင်ရွက်သည့် သို့မဟုတ် အကျိုး စီးပွားပါဝင်သည့် တွဲဖက်လုပ်ကိုင်သူသည် နိုင်ငံတော်၏ဥပဒေများအရ သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်၊ အလုပ်သမား၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာ တရားစီရင်ရေးနယ်ပယ်တွင် ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ဥပဒေဖောက်ဖျက်ခြင်း ရှိ မရှိအား (ကန့်သတ်ချက် မရှိဘဲ) ထည့်သွင်းစဉ်းစားနိုင်သည်။

**အခန်း(၉)  
အတည်ပြုလျှောက်ထားလွှာ**

၇၃။ ဥပဒေ ပုဒ်မ ၃၆ အရ အဆိုပြုချက်တင်သွင်းရန် မလိုအပ်သော ရင်းနှီးမြှုပ်နှံသူများသည် မြေအသုံးပြုခွင့် သို့မဟုတ်/ နှင့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ရရှိခံစားလိုပါက အတည်ပြုမိန့် လျှောက်ထားနိုင်သည်။

၇၄။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် အတည်ပြုလျှောက်ထားလွှာလျှောက်ထားရမည်-

(က) ရင်းနှီးမြှုပ်နှံသူများ

(ခ) မြေအသုံးပြုခွင့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ လျှောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် လက်အောက်ခံကုမ္ပဏီများ။

၇၅။ သက်ဆိုင်ရာ မြေအသုံးပြုခွင့်လျှောက်ထားလွှာ သို့မဟုတ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် လျှောက်ထားလွှာအား အတည်ပြုလျှောက်ထားလွှာ နှင့်အတူတကွ တင်ပြလျှောက်ထားရမည်။

၇၆။ ဥပဒေပုဒ်မ ၃၈ အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ကနဦး အကောင် အထည်ဖော်ရာတွင် လိုအပ်သည့် ထောက်ခံချက်များ၊ ခွင့်ပြုချက်များ၊ လိုင်စင်များ၊ ပါမစ်များ၊ အလားတူစာရွက်စာတမ်း များအား အတည်ပြုလျှောက်ထားလွှာနှင့်အတူ တင်ပြရမည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ပြီးမှလိုအပ်သည့် သို့မဟုတ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းလည်ပတ်မှုကိစ္စရပ်များ သာ သက်ဆိုင်သည့် ထောက်ခံချက် သို့မဟုတ် အတည်ပြုချက်များအား အတည်ပြုလျှောက်ထားလွှာ တင်ပြပြီးနောက် ရယူနိုင်သည်။

၇၇။ အတည်ပြုလျှောက်ထားလွှာ တင်ပြပြီး သတ်မှတ်ထားသည့် လျှောက်လွှာကြေးများ ပေးသွင်းပြီးပါက ၎င်းအတည်ပြုလျှောက်ထားလွှာအား လက်ခံနိုင်ခြင်းနှင့် ပြည့်စုံမှု ရှိမရှိ ကော်မရှင်ရုံးတွင် (သို့မဟုတ် ကော်မရှင်မှ သတ်မှတ်ထားသည့် အခြားနေရာတွင်) စိစစ်ရမည်။ အတည်ပြုလျှောက်ထားလွှာသည် သတ်မှတ်ချက်များနှင့် ပြည့်စုံသည်ဟု ဆုံးဖြတ်ပါက ကော်မရှင် အစည်းအဝေးသို့တင်ပြ၍ ( သို့မဟုတ် နည်းဥပဒေ ၈၉ အရ လုပ်ပိုင်ခွင့် လွှဲအပ်ထားသည့် အခွင့်အာဏာရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့) သုံးသပ်နိုင်ရန်နှင့် အတည်ပြုဆုံးဖြတ်နိုင်ရန် ဆက်လက် တင်ပြရမည်။ စိစစ်ခြင်း၊ သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့သည် နည်းဥပဒေ ၈၉ နှင့်အောက်ဖော်ပြပါ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အတည်ပြုလွှာစိစစ်ရေး သတ်မှတ်ချက် များနှင့် ဆောင်ရွက်ရမည်။

**အတည်ပြုလျှောက်ထားလွှာစိစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း**

၇၈။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအား မပြည့်စုံဟုသော်လည်းကောင်း၊ သတ်မှတ် ချက်များနှင့် မပြည့်မီဟုသော်လည်းကောင်း၊ အခြားအခြေနေများအရ အတည်ပြုရန်မသင့်ဟုသော် လည်းကောင်း ယူဆပါက အတည်ပြုချက်အား လက်ခံပြီး အလုပ်ဖွင့်ရက် (၁၅) ရက်အတွင်း ငြင်းပယ်နိုင်သည်။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာတစ်ခုကို ငြင်းပယ်ပါက ရင်းနှီးမြှုပ်နှံ သူထံသို့ ငြင်းပယ်ကြောင်းနှင့် ငြင်းပယ်ရခြင်း အကြောင်းအရင်းကို ရှင်းလင်းဖော်ပြပြီး အလုပ်ဖွင့် ရက် (၁၀) ရက်အတွင်း အကြောင်းကြားရမည်။ အကယ်၍ အတည်ပြုလျှောက်ထား လွှာအား ငြင်းပယ်ခြင်း မပြုပါက လက်ခံသည်ဟု မှတ်ယူရမည်။

၇၉။ နည်းဥပဒေ ၈၀ နှင့် ၈၁ အရ အတည်ပြုချက်အား လက်ခံလျှင် သို့မဟုတ် လက်ခံသည်ဟု မှတ်ယူရလျှင် ကော်မရှင်သည် အတည်ပြုချက်အား နောက်ထပ် အလုပ်ဖွင့်ရက် (၆၀) ရက်အတွင်း စိစစ်ခြင်းအား ဆောင်ရွက်ပြီး အတည်ပြုဆုံးဖြတ်ရမည်။

၈၀။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာ စိစစ်ရန်၊ ဆုံးဖြတ်ချက်ချရန် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အခြားအဖွဲ့အစည်းထံမှ အချက်အလက်များ ထပ်မံလိုအပ်လျှင် နည်းဥပဒေ ၇၉ အရ သတ်မှတ်ထားသည့် အတည်ပြုလျှောက်ထားလွှာ စိစစ်ရေးအချိန်ကာလအား ထပ်မံတိုးမြှင့်နိုင်သည်။ အချိန်သတ်မှတ်မှုသည် ဤနည်းဥပဒေအရ တစ်ကြိမ်ထက်ပို၍ ဆိုင်းငံ့နိုင်ပြီး ဆိုင်းငံ့ထားကြောင်းကို ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားရမည်။ နည်းဥပဒေပုဒ်မ ၈၄ အရ နောက်ထပ် အချက်အလက်များ ရရှိသည်နှင့် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်မှ အကြောင်းပြန်ကြားပြီးသည်နှင့် တစ်ပြိုင်နက် အချိန်သတ်မှတ်ချက်အား ပြန်လည်စတင်ရမည်။

၈၁။ ကော်မရှင်အတွင်းရေးမှူး (သို့မဟုတ် ကိုယ်စားလှဲအပ်ခြင်းခံရသူ) သည် အတည်ပြုလျှောက်ထားလွှာ သို့မဟုတ် အတည်ပြုလျှောက်ထားလွှာ နှင့်သက်ဆိုင်သည့် အခြားအခြေအနေများသည် ရှုပ်ထွေးသောကြောင့် သို့မဟုတ် အသစ်အဆန်းဖြစ်သောကြောင့် အချိန် သတ်မှတ်ချက် တိုးမြှင့်ခြင်းဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားအား အကျိုးသက်ရောက်မှုရှိစေသည်ဟု ယူဆပါက နည်းဥပဒေ ၇၉ အရ အတည်ပြုလျှောက်ထားလွှာ စိစစ်သည့်အချိန်ကာလအား ထပ်မံတိုးမြှင့်နိုင်သည်။ အချိန်သတ်မှတ်ချက်အား ဤနည်းဥပဒေအရ တစ်ကြိမ်ထက်ပို၍ သက်တမ်းတိုးမြှင့်နိုင်ပြီး သက်တမ်းတိုးမြှင့်ကြောင်းကို ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားရမည်။

၈၂။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအား စဉ်းစားဆွေးနွေးသည့် ကော်မရှင်အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံသူ၏ အခွင့်ရကိုယ်စားလှယ်အား တက်ရောက်စေနိုင်သည်။

၈၃။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူထံမှ အဆိုပြုချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များအား စိစစ်မှုလုပ်ငန်းစဉ်၏ မည်သည့်အဆင့်တွင်မဆို ထပ်မံတောင်းခံနိုင်သည်။

၈၄။ ကော်မရှင်က တောင်းဆိုသည့်အချက်အလက်အား ရင်းနှီးမြှုပ်နှံသူသည် တောင်းဆိုခံရသည့် နေ့မှ အလုပ်ဖွင့်ရက် ရက်ပေါင်း(၂၀) အတွင်း သို့မဟုတ် ကော်မရှင်၏ခွင့်ပြုချက်ဖြင့် ထပ်မံတိုးမြှင့်ထားသည့် အချိန်ကာလအတွင်း မပေးနိုင်ပါက လျှောက်လွှာကို ပယ်ချနိုင်သည်။ လျှောက်ထားလွှာ ပျက်ပြယ်လျှင် ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှုအား ဆက်လက်ဆောင်ရွက်လိုပါက အတည်ပြုလျှောက်ထားလွှာကို ထပ်မံတင်ပြရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လျှောက်လွှာကြေးများအား ပေးဆောင် ရမည်။

၈၅။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအား စိစစ်ရာတွင် လိုအပ်ပါက သို့မဟုတ် ဆန္ဒရှိပါက အခြားအာဏာရှိသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်ပြီး အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများအားလုံးသည် အတည်ပြုလျှောက်ထားလွှာစိစစ်ရန် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်စေရန် သက်ဆိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အခြားပစ္စည်း အရင်းအမြစ်များအား ထောက်ပံ့ပေးရမည်။

၈၆။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအား ဥပဒေနှင့်မကိုက်ညီကြောင်း သို့မဟုတ် ခွင့်ပြုမိန့်ပေးရန်အတွက် အရည်အချင်းမပြည့်မီကြောင်း ယူဆလျှင် အတည်ပြုလျှောက်ထားလွှာအား အချိန်မရွေး ငြင်းပယ်နိုင်သည်။

၈၇။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅ သန်းအောက် ဖြစ်ပါက အဆိုပြုချက်များအား စိစစ်ရန်အတွက် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းအားလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီအားလည်းကောင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးနိုင်သည်။

၈၈။ ကော်မရှင်သည် ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပေါ် လမ်းညွှန်ချက်များအား ထပ်မံထုတ်ပြန်နိုင်သည်။

**အတည်ပြုလျှောက်ထားလွှာစိစစ်ရေးအတွက် စံထားသတ်မှတ်ချက်များ**

၈၉။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအားလုံးအား ဥပဒေ ပုဒ်မ ၂၅(ဃ) နှင့်အညီ ဥပဒေပုဒ်မ ၃၊ ၄၇ နှင့် ၆၅ ပါ ရည်ရွယ်ချက်များ၊ အခြေခံသဘောတရားများ၊ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများနှင့် ဆက်နွယ်၍ အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ စိစစ်၍ အတည်ပြုချက်အား ထုတ်ပေးရန် ဆုံးဖြတ်ရမည်-

- (က) ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်းရှိ ဥပဒေများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း။
- (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အတည်ပြုမိန့် လိုအပ်သည့် လုပ်ငန်းဖြစ်ခြင်း။
- (ဂ) အဆိုပြုချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ညီညွတ်မှုရှိခြင်း။
- (ဃ) လျှောက်ထားလွှာသည် ဥပဒေအရသတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်ခြင်း။
- (င) ရင်းနှီးမြှုပ်နှံသူသည် အတည်ပြုမိန့်ဖြင့် မြေအသုံးပြုခွင့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ခံစားရန် အရည်အချင်းပြည့်မီသူဖြစ်ခြင်း။

၉၀။ ကော်မရှင်သည် အတည်ပြုလျှောက်ထားလွှာအား နည်းဥပဒေ ၈၉ နှင့်အညီ စိစစ်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိ ဆုံးဖြတ်ရမည်။

၉၀။ နည်းဥပဒေ ၈၈ နှင့်အညီ အတည်ပြုလျှောက်ထားလွှာအား စိစစ်ရာတွင် ကော်မရှင်သည် သတ်မှတ်ချက်များ ကိုက်ညီခြင်း ရှိ/မရှိ ဆုံးဖြတ်ရမည်။

**အခန်း(၁၀)**

**အခွန်ကင်းလွတ်ခွင့်သက်သာခွင့် လျှောက်ထားလွှာ**

၉၁။ မည်သည့်ရင်းနှီးမြှုပ်နှံသူမဆို-

- (က) ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍ သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အတွက် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလျှင်နှင့်၊

(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသူ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်အား လျှောက်ထားဆဲဖြစ်သူသည် အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား လျှောက်ထားနိုင်သည်။

၉၂။ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်လျှောက်ထားလွှာအား အဆိုပြုချက် သို့မဟုတ် အတည်ပြု လျှောက်ထားလွှာနှင့်အတူ တင်ပြလျှောက်ထားနိုင်သည်။ ဥပဒေပုဒ်မ ၇၇ (ဂ) သို့မဟုတ် ပုဒ်မ ၇၈ ပုဒ်မခွဲ (က)အရ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား နောက်ဆက်တွဲ အနေဖြင့်လည်း လျှောက်ထားတင်ပြနိုင်သည်။ ရှင်းလင်းတိကျသော အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား လျှောက်လွှာတွင် သတ်မှတ်ဖော်ပြရမည်။

၉၃။ ဥပဒေပုဒ်မ ၇၅ အရ ပြုလုပ်သော ဝင်ငွေခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာတွင် ရင်းနှီးမြှုပ်နှံမှုမှ နည်းဥပဒေ ၁၀၄ နှင့် အညီ တွက်ချက်ထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတန်ဖိုး ၆၅ % အထက်အား ရင်းနှီးမြှုပ်နှံထားသည့် သို့မဟုတ် လုပ်ငန်း ဆောင်ရွက်နေသည့် ဇုန်အကြောင်း ဖော်ပြပါရှိရမည်ဖြစ်ပြီး အခြား အချက်အလက်များကိုလည်း လိုအပ်ပါက ပေးအပ်ရမည်။

၉၄။ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဃ) အရ အကောက်ခွန်ဖြစ်စေ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေတို့နှင့် သက်ဆိုင် သောအခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလျှင် အခြားအချက်အလက် များတောင်းခံခြင်းကို ကန့်သတ်ခြင်းမပြုဘဲ အောက်ဖော်ပြပါ အချက်အလက်များအား ပေးအပ်ရမည်-

(က) ရင်းနှီးမြှုပ်နှံမှု တည်ဆောက်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်ရေး အတွက် တင်သွင်းမည့် စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက် ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်း မရှိသော တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများစာရင်း၊ (ကုန်ပစ္စည်း စာရင်း၏ အသေးစိတ်အား HS Code အခန်းတွင် ပါရှိသည့် ဂဏန်းလေးလုံးဖြင့် ဖော်ပြသည့် HS Code အရ ပေးအပ်ရမည်။)

(ခ) အကောက်ခွန်ဖြစ်စေ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေ ပါဝင်သည့် အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တင်သွင်းမည့် ကုန်ပစ္စည်းများအားလုံး၏ စုစုပေါင်းတန်ဖိုး တွက်ချက်မှု။



(ရင်းနှီးမြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိပြီးလျှင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ အထက်ဖော်ပြပါ အချက်အလက်အသေးစိတ်အား ပြင်ဆင်နိုင်သည်။)

**အခန်း(၁၁)**

**အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာအား စိစစ်သည့် လုပ်ထုံးလုပ်နည်းများ**

၉၅။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် စိစစ်ရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် အထက်ဖော်ပြပါ နည်းဥပဒေများအား လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်၍ စိစစ်မှု၊ သုံးသပ်မှုနှင့် ဆုံးဖြတ်မှုတို့အား နည်းဥပဒေ ၉၈ အရ ပြဋ္ဌာန်းထားသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် စိစစ်ရန် သတ်မှတ်ချက်များနှင့်အညီ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာများ စိစစ် ရာတွင် အသုံးပြုနိုင်သည်။

၉၆။ ကော်မရှင်သည် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းအောက် လျော့နည်းသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် စိစစ်ရန် ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာကော်မတီ သို့မဟုတ် ကော်မရှင်အတွင်းရေးမှူး သို့မဟုတ် အဆိုပါ ရည်ရွယ်ချက်အတွက် ကော်မရှင်အရာရှိများဖြင့် ဖွဲ့စည်းသည့် ကော်မတီထံ လုပ်ပိုင်ခွင့် လွှဲအပ်နိုင်သည်။

၉၇။ ကော်မရှင်သည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားခြင်းနှင့် စိစစ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်အတွက် လမ်းညွှန်ချက်များအား ထပ်မံချမှတ်နိုင်သည်။

**အခန်း(၁၂)**

**အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် အား စိစစ်ရန် သတ်မှတ်ချက်များ**

၉၈။ ကော်မရှင်သည် ဥပဒေပုဒ်မ ၇၄ နှင့်အညီ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာများအား စိစစ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၃၊ ၄၇ နှင့် ၆၅ အပါအဝင် ဥပဒေ၏ ရည်ရွယ်ချက်များ၊ အခြေခံသဘောတရား၊ အခွင့်အရေးများနှင့် တာဝန်များအား ထည့်သွင်းစဉ်းစားပြီးနောက် လျှောက်ထားသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အတွက် ရင်းနှီးမြှုပ်နှံသူသည် အကျုံးဝင်ခြင်း ရှိမရှိ ဆုံးဖြတ်ရမည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမှ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ထည့်သွင်း စဉ်းစားရမည်-

- (က) ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်းရှိ ဥပဒေများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း။
- (ခ) အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ညီညွတ်မှုရှိခြင်း။
- (ဂ) ရင်းနှီးမြှုပ်နှံမှုသည် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍ သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ခံစားနိုင်ကြောင်း ထုတ်ပြန်ထားသည့် အခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပါရှိခြင်း။
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြု မိန့်ရရှိထားခြင်း။
- (င) ရင်းနှီးမြှုပ်နှံမှုအား ကော်မရှင်မှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော ဇုန် (၁)၊ ဇုန် (၂) သို့မဟုတ် ဇုန် (၃) (သို့မဟုတ် တစ်ခုထက်ပိုသော ဇုန်)၌ ပြုလုပ်ခြင်း။
- (စ) နည်းဥပဒေ ၁၀၁ မှ ၁၁၁ တွင် ပါဝင်သည့် လိုအပ်ချက်များ သို့မဟုတ် သတ်မှတ်ချက် များ။
- (ဆ) ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်အတွင်း အလုပ်အကိုင်၊ အခွင့်အလမ်းအသစ်များ ဖန်တီးရာတွင် အထောက်အကူပြု၍ ကျွမ်းကျင်လုပ်သား အင်အား တိုးတက်စေခြင်း။
- (ဇ) ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်အတွင်း နည်းပညာနှင့် စီးပွားရေးကျွမ်းကျင်မှု အသစ်များ ယူဆောင်လာခြင်း သို့မဟုတ် တွန်းအားပေးခြင်း။
- (ဈ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြောင့် နိုင်ငံတော်အတွင်း၌ ယှဉ်ပြိုင်မှု၊ စွမ်းဆောင်ရည် မြင့်မားမှု သို့မဟုတ် ကုန်ထုတ်လုပ်မှု ဖြစ်ပေါ်စေခြင်း သို့မဟုတ် ဝန်ဆောင်မှု သို့မဟုတ် အခြေခံအဆောက်အအုံ တွန်းအားပေးခြင်း။
- (ည) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေအား တိုးတက်စေခြင်း။

၉၉။ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာအား နည်းဥပဒေ ၉၈ အရ စိစစ်ရာတွင် ကော်မရှင်သည်-

- (က) သတ်မှတ်ချက်အားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး (နည်းဥပဒေ ၉၈ (က) မှ (စ) အထိ ပြဋ္ဌာန်းထားသော သတ်မှတ်ချက်များနှင့် မဖြစ်မနေ ကိုက်ညီရမည့်အပြင်) နည်းဥပဒေ ၆၉ (ဆ) မှ (ည) အထိ သတ်မှတ်ချက်များမှ ရင်းနှီးမြှုပ်နှံသူနှင့် အဆိုပြုချက်အတွက် သက်ဆိုင်မှုအရှိဆုံး သတ်မှတ်ချက်အား စဉ်းစားဆုံးဖြတ်ရမည်။

(ခ) မဖြစ်မနေရှိရမည့် သတ်မှတ်ချက်များ ကိုက်ညီမှုရှိမရှိနှင့် မဖြစ်မနေမဟုတ်သော သက်ဆိုင်မှုရှိသည့် သတ်မှတ်ချက်များနှင့် ပြည့်စုံမှုရှိမရှိ ဆုံးဖြတ်ရမည်။

၁၀၀။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူမှ လျှောက်ထားသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များအနက်မှ အားလုံး သို့မဟုတ် အချို့အား ခွင့်ပြုနိုင် သို့မဟုတ် ငြင်းပယ်နိုင်ပြီး စည်းမျဉ်းစည်းကမ်းများသတ်မှတ်၍ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် အားလုံး သို့မဟုတ် အချို့အား ခွင့်ပြုနိုင်သည်။

၁၀၁။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူ တစ်ဦးဦးသည် မည်သည့် ဥပဒေအရ မဆို အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိခံစားပြီးဖြစ်သည့် ကနဦး ရင်းနှီးမြှုပ်နှံမှုအား လွန်ခဲ့သော ၃ နှစ်အတွင်း ရပ်နားခြင်း သို့မဟုတ် သိသာထင်ရှားစွာ လျော့ချခြင်း ပြုလုပ်ခဲ့ပါက ကော်မရှင်သည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပေးရန် ငြင်းပယ်နိုင်သည်။

၁၀၂။ ခွင့်ပြုသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် ကဏ္ဍ သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ခံစားနိုင်သည့် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်သာ သက်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် လက်အောက်ခံ ကုမ္ပဏီတစ်ခုခုမှ ဆောင်ရွက်သည့် အခြားလုပ်ငန်းများ သို့မဟုတ် ဝင်ငွေများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၀၃။ ရင်းနှီးမြှုပ်နှံသူသည် တစ်ခုထက်ပိုသော ဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက် ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတန်ဖိုး၏ ၆၅% အထက်အား -

- (က) ဇုန်(၁)တွင် ရင်းနှီးမြှုပ်နှံပါက ဇုန်(၁)တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ရှိသည်ဟု မှတ်ယူရမည်။
- (ခ) ဇုန်(၁)နှင့် ဇုန်(၂) တွင် ရင်းနှီးမြှုပ်နှံပါက ဇုန်(၂)တွင် ရင်းနှီးမြှုပ်နှံသည်ဟု မှတ်ယူ ရမည်။
- (ဂ) ဇုန်(၁)၊ ဇုန်(၂) နှင့် ဇုန် (၃) တွင် ရင်းနှီးမြှုပ်နှံပါက ဇုန်(၃)တွင် ရင်းနှီးမြှုပ်နှံသည်ဟု မှတ်ယူရမည်။

၁၀၄။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု တည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်း မရှိသော တည်ဆောက်ရေး

ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန် ကင်းလွတ်ခွင့်ကိုသာ ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က) နှင့် (ဃ)အရ ခွင့်ပြုပေးနိုင်သည်။

၁၀၅။ ကော်မရှင်သည် ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က) နှင့် (ဃ) အရ အကောက်ခွန်ကင်းလွတ်ခွင့် ခွင့်ပြုရာတွင် ရင်းနှီးမြှုပ်နှံမှု တည်ဆောက်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အကောင်အထည် ဖော်ရေးအတွက် တင်းသွင်းသည့် ကုန်ပစ္စည်းစာရင်းသည် မှန်ကန်မှုရှိကြောင်း ရင်းနှီးမြှုပ်နှံသူ ခန့်အပ်ထားသည့် ကန်ထရိုက်တာက အတည်ပြုရမည်ဟု စည်းကမ်းချက်သတ်မှတ်နိုင်သည်။

၁၀၆။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိမည့် မျှော်မှန်းဝင်ငွေ၏ ၈၀% သည် ပို့ကုန်များမှရရှိသော နိုင်ငံခြားငွေဖြစ်မှသာ ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (ခ) အရ အကောက်ခွန်ကင်းလွတ်ခွင့် ပြုရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ပို့ကုန်များအတွက် နိုင်ငံခြားငွေဖြင့်ရရှိမည့် ယင်း မျှော်မှန်းငွေ ပမာဏ ထက်ပိုသည့် ဝင်ငွေရာခိုင်နှုန်းအပေါ်တွင် အချိုးကျစနစ်ဖြစ် ခွင့်ပြုနိုင်သည်။

၁၀၇။ ကော်မရှင်သည် ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (ဂ) အရ ပေးဆောင်ခဲ့သည့် အကောက်ခွန်များအား ပြန်လည်ထုတ်ပေးခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ပို့ကုန်များအတွက် နိုင်ငံခြား ငွေဖြင့်ရရှိသည့် ဝင်ငွေအချိုးအစားအပေါ်တွင်မူတည်၍ ရင်းနှီးမြှုပ်နှံသူကပေးဆောင်ခဲ့သည့် အကောက်ခွန်ပမာဏ တစ်ရပ်လုံးအပေါ်တွင် အခြေခံလျက် အချိုးကျစနစ်ဖြင့် တွက်ချက်ရမည်။ စည်းကြပ်နှစ်အတွင်း ပေးဆောင်ခဲ့သည့် အကောက်ခွန်များအား စည်းကြပ်နှစ် အကုန်တွင် ပြန်လည်ထုတ်ပေးရန် လျှောက် ထားနိုင်သည်။ ပြန်လည်ထုတ်ပေးရာတွင် ရင်းနှီး မြှုပ်နှံသူမှ အနာဂတ်တွင် ပေးဆောင်ရနိုင်သည့် အကောက်ခွန်များနှင့် ခုနှိမ်မည့် အခွန် လျော့ချမှု ပုံစံဖြင့် ပြန်လည်ထုတ်ပေးနိုင်သည်။

၁၀၈။ ကော်မရှင်သည် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (က) အရ ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား ခွင့်ပြုနိုင်သည်-

- (က) ပြန်လည်ရင်းနှီးမြှုပ်နှံသည့် အမြတ်ငွေသည် ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (ခ) ဝင်ငွေခွန် ကင်းလွတ်ခွင့်လျှောက်ထားတောင်းခံခဲ့သည့် စည်းကြပ်နှစ်တွင် ရင်းနှီးမြှုပ်နှံသူမှ ရရှိ သည့် ဝင်ငွေများဖြစ်ခြင်း၊
- (ခ) ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (ခ) အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားတောင်းခံခဲ့သည့် စည်းကြပ်နှစ်ပြီးနောက် ကပ်လျက် စည်းကြပ်နှစ်တွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း၊
- (ဂ) မတည်ပစ္စည်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် အလားတူသက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ဝင်ငွေများ သို့မဟုတ် ကုန်ထုတ်စွမ်းအားတိုးမြှင့်စေရန် ရည်ရွယ်ချက်အတွက် အခြားကုန်ကျစရိတ်အဖြစ် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း၊ ဤကိစ္စ

ရပ်တွင် လုပ်ငန်းလည်ပတ်မှုအတွက် ကုန်ကျစရိတ်များပေးချေမှုအား ဤနည်းဥပဒေ ပုဒ်မခွဲအရ အမြတ်ငွေများ ပြန်လည်ရင်းနှီးမြှုပ်နှံမှုဟု မှတ်ယူခြင်းမပြုရ။

(ဃ) ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (ခ) အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထား တောင်းခံ ခဲ့သည့် စည်းကြပ်နှစ်အတွင်း ပေးဆောင်ရမည့် ဝင်ငွေခွန်များနှင့် အခြား အခွန်အခ များအား နည်းလမ်းတကျ ပေးဆောင်ခြင်း။

၁၀၉။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား နိုင်ငံတော်၏ သက်ဆိုင်ရာ ဥပဒေများအရ ခွင့်ပြုထား သည့်နှုန်းထား သို့မဟုတ် အခါ အားလျော်စွာ သတ်မှတ်မည့် နှုန်းထားတစ်ရပ်၏ ၁.၅ ဆနှင့် တူညီသည့် ပစ္စည်းတန်ဖိုး လျှော့တွက်နှုန်းထားဖြင့် ရင်းနှီးမြှုပ်နှံသူမှ ပိုင်ဆိုင်သည့် မတည်ပစ္စည်း များအား တွက်ချက်ခံစားခွင့် ပြုနိုင်သည်။

၁၁၀။ ကော်မရှင်သည် အောက်ဖော်ပြပါ အခြေအနေများတွင် ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (ဂ) အရ ရင်းနှီးမြှုပ်နှံသူအား သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ် ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်ပြုနိုင်သည်။

- (က) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အတွင်း၌ ဆောင်ရွက်ခြင်း၊
- (ခ) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်သာ သက်ဆိုင် ခြင်း၊
- (ဂ) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်ခြင်း၊
- (ဃ) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်၏ သက်ဆိုင်ရာ စာရင်းအင်း စံနှုန်းများနှင့် အညီ အသိအမှတ်ပြုထားခြင်း။

၁၁၁။ ကော်မရှင်သည် ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ (ဂ) အရ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်အပါအဝင် အခွန်ကင်းလွတ် ခွင့် သို့မဟုတ် သက်သာခွင့်အား အသုံးပြုရန် သို့မဟုတ် စီမံခန့်ခွဲရန် လုပ်ငန်းစဉ် သို့မဟုတ် ပမာဏနှင့်သက်ဆိုင်သော ကန့်သတ်ချက်များ သို့မဟုတ် သတ်မှတ်ချက်များ ထပ်မံချမှတ် နိုင်သည်။

အခန်း(၁၃)

အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်လျှောက်ထားလွှာများနှင့် ခွင့်ပြုချက်များနှင့် သက်ဆိုင် ကိစ္စရပ်များ

၁၁၂။ ဥပဒေပုဒ်မ ၇၅ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့်သည် ရင်းနှီးမြှုပ်နှံသူမှ စီးပွားဖြစ်စတင်သောနှစ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အခွန်စည်းကြပ်နိုင်သည့် ဝင်ငွေရရှိသောနှစ်၊ ယင်းတို့ အနက် စောသည့်နှစ်မှ စတင်နိုင်သည်။

၁၁၃။ ဥပဒေပုဒ်မ ၇၅ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတန်ဖိုး၏ ၆၅% အထက် ရင်းနှီးမြှုပ်နှံထားသည့် ဇန်(များ) တွင် သုံးနှစ်မှ ငါးနှစ်အထိ လုပ်ငန်း ဆောင်ရွက် ပြီးနောက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုခြင်းအား ပြန်လည် စိစစ်ရန် နှင့် ဇန်(များ) တွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုစဉ် အချိန်တွင် စိစစ်သည့် တန်ဖိုးနှင့်ကွဲလွဲလျှင် ကော်မရှင်သည် အမှန် တကယ်ရင်းနှီးမြှုပ်နှံသည့် ဇန်အပေါ်မူတည်၍ နည်းဥပဒေပုဒ်မ ၁၀၃ တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းနှင့်အညီ အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား ပြင်ဆင်နိုင်သည်။ ပြန်လည်စိစစ်မှုမှန်သမျှသည် နောက်ကြောင်းပြန်၍ အကျိုးသက်ရောက်စေနိုင်ပြီး ပြန်လည် စိစစ်မှုအရ ရင်းနှီးမြှုပ်နှံသူသည် ခံစား ခွင့်ရှိသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပမာဏ ထက်ပို၍ ခံစားရရှိထား ကြောင်းတွေ့ရှိလျှင် အဆိုပါပမာဏအတွက် အခွန်ပေးဆောင်ရန် တာဝန်ရှိသည်ဟု သတ်မှတ်ရမည် ဖြစ်ပြီး ကပ်လျက်စည်းကြပ်နှစ်တွင် ပေးဆောင်ရမည်။ ပြန်လည်စိစစ်မှုအရ ရင်းနှီးမြှုပ်နှံသူသည် ခံစားခွင့်ရှိသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပမာဏအောက်လျော့နည်းစွာ ခံစားရရှိ ထားကြောင်း တွေ့ရှိလျှင် ညှိနှိုင်းမှုတစ်စုံတစ်ရာ ပြုလုပ်ပေးမည်မဟုတ်ပါ။

၁၁၄။ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြင်ဆင် ရေးအတွက် ကုန်ပစ္စည်းများတင်သွင်းရန် လိုအပ်လျှင် ကန်ထရိုက်တာသည် ကုန်ပစ္စည်းများ တင်သွင်းပြီးနောက် ကုန်ပစ္စည်းများပိုင်ဆိုင်ခွင့်အား ရင်းနှီးမြှုပ်နှံသူထံ လွှဲအပ်ရမည်ဖြစ်ပြီး ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူ၏ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်စာရင်းတွင် ကန်ထရိုက်တာအားထည့်သွင်း၍ ရင်းနှီးမြှုပ်နှံမှုအတွက် ကုန်ပစ္စည်းများတင်သွင်းရာတွင် ဥပဒေ ပုဒ်မ ၇၇ ပုဒ်မခွဲ(က)နှင့်(ဃ)အရ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိခံစားစေနိုင်သည်။

၁၁၅။ ကော်မရှင်မှကြိုတင်ခွင့်ပြုထားခြင်းမရှိဘဲ ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က)နှင့်(ဃ)အရ အကောက်ခွန် ကင်းလွတ်ခွင့်အပါအဝင် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိထားသည့် စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်း

များ၊ တည်ဆောက်ရေးပစ္စည်းများအား ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် မဟုတ်ဘဲ အခြားရည်ရွယ်ချက်တစ်ခုခုအတွက် အသုံးပြု လျှင်ရင်းနှီးမြှုပ်နှံသူသည်ကျသင့်သည့် အခွန်အခများအားလုံးကို ပေးဆောင်ရမည်။ ကန်ထရိုက်တာ သည်သက်ဆိုင်ရာ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်စာရင်းတွင် ပါဝင်လျှင် ဤနည်းဥပဒေ အရ ပေးဆောင်ရမည့် အကောက်ခွန်များကို ရင်းနှီးမြှုပ်နှံသူနှင့်အတူ ပူးတွဲပေးဆောင်ရမည်။

၁၁၆။ ကော်မရှင်သည် ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (က)နှင့် (ဃ)အရ အကောက်ခွန်ကင်းလွတ်ခွင့်မပြုမီ တင်သွင်းမည့် ကုန်ပစ္စည်းများသည် ရင်းနှီးမြှုပ်နှံမှုတည်ဆောက်ရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် အမှန်တကယ်လိုအပ်ခြင်း ရှိမရှိ စိစစ်ရမည်။

၁၁၇။ ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ (ခ) အရ အကောက်ခွန်ကင်းလွတ်ခွင့်ပြုပြီး စည်းကြပ်နှစ်အတွင်း ပို့ကုန်များမှ အမှန်တကယ်ရရှိသည့် နိုင်ငံခြားငွေကြေးသည် ဝင်ငွေ၏ ၈၀% အောက်ဖြစ်လျှင် ရင်းနှီး မြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အရ အကောက်ခွန် ကင်းလွတ်ခွင့် ရရှိပြီးဖြစ်ပါက ပေးဆောင်ရမည့် အကောက်ခွန်များအားလုံးကို ပြန်လည်ပေးဆောင်ရမည်။

၁၁၈။ ဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ(ခ)အရ သတ်မှတ်အချိန်ကာလထက်လျော့နည်းသော ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းထားဖြင့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိလျှင် ရင်းနှီးမြှုပ်နှံသူသည် စီးပွားဖြစ် စတင်သောနှစ် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အခွန်စည်းကြပ်နိုင်သည့် ဝင်ငွေရရှိ သောနှစ်၊ ယင်းတို့အနက်စောသည့်နှစ်မှစ၍ အဆိုပါပစ္စည်းတန်ဖိုးလျော့တွက်နှုန်းထားအား အသုံး ပြုရမည်။

**အခန်း(၁၄)  
မြေအသုံးပြုခွင့် လျှောက်ထားလွှာ**

၁၁၉။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုချက် ရရှိပြီးသော ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုချက် လျှောက်ထားဆဲဖြစ်သော ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုပြုရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် မြေအသုံးပြုခွင့်ဆိုင်ရာ အခွင့်အရေးများကို လျှောက်ထားနိုင်သည်။

၁၂၀။ မြေအသုံးပြုခွင့် လျှောက်ထားလွှာတွင် အောက်ဖော်ပြပါ အချက်အလက်များအပြင် အခြား လိုအပ်သော အချက်အလက်များကိုလည်း တောင်းခံနိုင်သည်-

- (က) မြေ သို့မဟုတ် အဆောက်အအုံများ၏ ဧရိယာ၊ အမျိုးအစားနှင့် တည်နေရာ၊
- (ခ) မြေ သို့မဟုတ် အဆောက်အအုံများ၏ ပိုင်ရှင် (များ) နှင့်စပ်လျဉ်းသည့် အချက်အလက် များ၊

- (ဂ) ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် မြေအသုံးချမှု ပြောင်းလဲခြင်းအတွက် အဆိုပြုချက်အား အတည်ပြုပေးမည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် အခြား အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံမှ ရယူသည့် ထောက်ခံစာ သို့မဟုတ် အလားတူ စာရွက်စာတမ်း သို့မဟုတ် ခွင့်ပြုချက်၊
- (ဃ) ရင်းနှီးမြှုပ်နှံသူများမှ အဆိုပြုထားသည့် မြေအသုံးပြုခွင့်သည် ဥပဒေပုဒ်မ ၆၅ ပုဒ်မခွဲ (စ) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း မြေ၏ သဘာဝ မြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲရန် လိုအပ်ခြင်းရှိ/မရှိ၊
- (င) လျှောက်ထားသည့် မြေအသုံးပြုခွင့်ကာလ (ဥပဒေပုဒ်မ ၅၀ ပုဒ်မခွဲ (စ) အရ မြေငှားရမ်းခွင့် ကာလသည် ကနဦး နှစ် ၅၀ ထက် မကျော်လွန်ရ၊ တစ်ကြိမ်လျှင် ၁၀ နှစ်ဖြင့် တစ်ဆက်တည်း နှစ်ကြိမ်ထက် မကျော်လွန်ဘဲ သက်တမ်း တိုးမြှင့်နိုင်သည်။)

**အခန်း(၁၅)**

**မြေအသုံးပြုခွင့်လျှောက်ထားလွှာ စိစစ်ရေးလုပ်ထုံးလုပ်နည်းများ**

၁၂၁။ အထက်တွင် ဖော်ပြထားသည့် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် စိစစ်ရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့် နည်းဥပဒေများအား လိုအပ်သလို ပြောင်းလဲပြင်ဆင်၍ မြေအသုံးပြုခွင့် လျှောက်ထားလွှာများ စိစစ်ရာတွင် အလားတူ စိစစ်ရေးလုပ်ငန်းစဉ်ကို အသုံးပြုရမည်။ နည်းဥပဒေ ၁၂၆ တွင် ဖော်ပြထားသည့် မြေအသုံးပြုခွင့် စိစစ်ရန် စံသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ထားသည့် စိစစ်ချက်၊ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တို့ကို သိမ်းဆည်းထားရမည်။

၁၂၂။ ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီ သို့မဟုတ် ကော်မရှင်ရုံးမှ အနိမ့်ဆုံးညွှန်ကြားရေးမှူးရုံးထူးအဆင့်ရှိသူ အရာရှိတစ်ဦးဦး သို့မဟုတ် အဆိုပါ ရည်ရွယ်ချက်အတွက် ဖွဲ့စည်းသည့် ကော်မတီ သို့မဟုတ် ကော်မရှင် အရာရှိများထံ မြေအသုံးပြုခွင့် လျှောက်ထားလွှာစိစစ်ခြင်းအခွင့်အာဏာကို လုပ်ပိုင်ခွင့် ခွဲဝေလွှဲအပ်နိုင်သည်။

၁၂၃။ ကော်မရှင်သည် မြေအသုံးပြုခွင့် လျှောက်ထားခြင်းနှင့် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် နောက်ထပ် လမ်းညွှန်ချက်များ ထုတ်ပြန်နိုင်သည်။



အခန်း(၁၆)

မြေအသုံးပြုခွင့် စိစစ်ရန်စံသတ်မှတ်ချက်များ

၁၂၄။ ကော်မရှင်သည် ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ဃ) နှင့်အညီ မြေအသုံးပြုခွင့်အတွက် တင်ပြသည့် လျှောက်ထားလွှာတိုင်းအား စိစစ်ရမည်ဖြစ်ပြီး ဥပဒေ ပုဒ်မ ၃၊ ၄၇ နှင့် ၆၅ အပါအဝင် ဥပဒေ၏ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ အခွင့်အရေးများနှင့် တာဝန်ရှိမှုများအား ထည့်သွင်း စဉ်းစားပြီး နောက် မြေအသုံးပြုခွင့်ကို ထုတ်ပေးရန် သင့်၊မသင့် ဆုံးဖြတ်ရမည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်း၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အောက်ဖော်ပြပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ထည့်သွင်းစဉ်းစားရမည်-

- (က) နိုင်ငံတော်၏ ဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံသူမှ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊
- (ခ) ဤဥပဒေနှင့်အညီ မြေအသုံးပြုခွင့်ဆိုင်ရာ လျှောက်ထားလွှာကို တင်ပြလျှောက်ထားခြင်း၊
- (ဂ) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူမှ ရရှိထားခြင်း သို့မဟုတ် ခွင့်ပြုပြီးဖြစ်ခြင်း၊
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် အသုံးပြုခွင့် လျှောက်ထားသည့် မြေအပေါ်တွင် လက်ရှိ အချိန်တွင်ဖြစ်စေ၊ အသုံးချမှု ပြောင်းလဲပြီးနောက် သို့မဟုတ် တူညီသည့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်အား ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ခြင်း၊
- (င) ရင်းနှီးမြှုပ်နှံသူမှ အသုံးပြုရန် အဆိုပြုထားသည့် မြေ၏ သဘာဝ မြေမျက်နှာ သွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲရန် လိုအပ်ခြင်း သို့မဟုတ် ပြောင်းလဲရန် ဖြစ်တန်ရာခြေရှိခြင်း၊ ယင်းသို့ ပြောင်းလဲခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်တွင် ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှု ဖြစ်ပေါ်စေ နိုင်ပြီး ဆိုးကျိုးများအား ကျိုးကြောင်း သင့်လျော်စွာ လျော့ချရ၍ မရခြင်းဖြစ်စေ။

၁၂၅။ နည်းဥပဒေ ၁၂၆ နှင့်အညီ မြေအသုံးပြုခွင့် လျှောက်ထားလွှာအား စိစစ်ရာတွင် ကော်မရှင် သည် သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဆုံးဖြတ်ရမည်။

၁၂၆။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားသည့် မြေအသုံးပြုခွင့် အားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်စက်ကိုဖြစ်စေ ခွင့်ပြုနိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်။ လျှောက်ထားသည့်အချိန် တွင် အပြည့်အဝ သိရှိခြင်းမရှိသော်လည်း တဖြည်းဖြည်းသိရှိလာမည့် နည်းဥပဒေ ၁၂၂ တွင်

ဖော်ပြထားသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်ထံသို့ အကြောင်းကြားရမည့် စည်းကမ်းချက်များအပါအဝင် စည်းကမ်းချက်များကို လိုက်နာ၍ မြေအသုံးပြုခွင့်အားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကိုဖြစ်စေ ခွင့်ပြုနိုင်သည်။

**အခန်း(၁၇)**

**မြေအသုံးပြုခွင့်လျှောက်ထားခြင်းနှင့် ခွင့်ပြုချက်ထုတ်ပေးခြင်းတို့နှင့်သက်ဆိုင်သည့် အခြားကိစ္စရပ်များ**

၁၂၇။ ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာဥပဒေများနှင့် ကော်မရှင်မှ သတ်မှတ်သည့် အခြေအနေများအား အရ မြေအသုံးပြုခွင့် ရရှိပြီးသည့်အခါ မြေအသုံးပြုခွင့်တွင် ဖော်ပြပါ ရှိသည့် အခွင့်အရေးများအား စတင်ခံစားနိုင်သည်။ သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ဤနည်းဥပဒေအား အကျိုးသက်ရောက်စေရန် ဆောင်ရွက်ပေးရမည်။

၁၂၈။ သက်ဆိုင်ရာဥပဒေများနှင့်ကော်မရှင်မှ ချမှတ်သည့် စည်းကမ်းများကို လိုက်နာရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ဖော်ပြသည့်အတိုင်း မြေအသုံးပြုခွင့်ပေးနိုင်ရန် မြေအသုံးချမှု ပြောင်းလဲ ရန် လိုအပ်လျှင် သို့မဟုတ် အလားတူ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်အား ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုအပ်လျှင်ဖြစ်စေ အသုံးချမှု ပြောင်းလဲခြင်းအတွက် အဆိုပြုချက်အား အတည်ပြုပေးမည့် တိုင်းဒေသကြီး အစိုးရ သို့မဟုတ် ပြည်နယ် သို့မဟုတ် အခြားအခွင့် အာဏာရှိသည့် အဖွဲ့အစည်းထံမှ ထောက်ခံစာ သို့မဟုတ် အလားတူ စာရွက်စာတမ်း သို့မဟုတ် အခြားအခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံမှ ထောက်ခံစာ သို့မဟုတ် အလားတူ စာရွက် စာတမ်း သို့မဟုတ် ခွင့်ပြုချက်ရယူရန် လိုအပ်လျှင်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေနှင့်အညီ မြေအသုံးချမှု ပြောင်းလဲခြင်း လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ဤနည်းဥပဒေအား အကျိုးသက်ရောက် စေရန် ဆောင်ရွက်ပေးရမည်။

၁၂၉။ အခြားလျှောက်ထားလွှာများအား စိစစ်ခြင်းစပ်လျဉ်း၍ ကော်မရှင်၏ လုပ်ပိုင်ခွင့် သို့မဟုတ် ဆုံးဖြတ်နိုင်ခွင့်အား ကန့်သတ်ခြင်းမပြုဘဲ ရင်းနှီးမြှုပ်နှံသူမှ မြေအသုံးပြုခွင့်အတွက် လျှောက်ထားသည့်မြေသည် သတ်မှတ်ထားသော စက်မှုဇုန်အတွင်း တည်ရှိနေပါက ကော်မရှင်သည် သဘောထားမှတ်ချက်ရယူရန် မလိုအပ်စေရ။

အခန်း(၁၈)

လျှောက်ထားလွှာများအား ခွင့်ပြုချက်ပေးခြင်း

၁၃၀။ ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ အခွင့်အာဏာလွှဲအပ်ခံထားရသည့် အခွင့်အာဏာပိုင် အဖွဲ့အစည်းမှ လျှောက်ထားလွှာအား အတည်ပြုပြီးသည့်အခါ ဥပဒေနှင့် ဤနည်းဥပဒေများအရ ခွင့်ပြုချက်ကို ထုတ်ပေးရမည်။ ခွင့်ပြုချက်ကို လျှောက်ထားလွှာအား အတည်ပြုသည့်နေ့မှစ၍ အလုပ်ဖွင့်ရက် (၁၀) ရက်အတွင်း ထုတ်ပေးရမည်။

၁၃၁။ ခွင့်ပြုချက်ကို ရင်းနှီးမြှုပ်နှံသူ နှင့် လျှောက်ထားလွှာတွင် ပါဝင်သည့်လက်အောက်ခံကုမ္ပဏီ သို့မဟုတ် သက်ဆိုင်သည့် လျှောက်ထားသူအား ခွင့်ပြုပေးနိုင်သည်။

၁၃၂။ အခြားနည်းဥပဒေများအား ကန့်သတ်ခြင်းမရှိဘဲ ခွင့်ပြုချက်သည်-

(က) ကော်မရှင် သို့မဟုတ် အာဏာခွဲဝေထားသော သက်ဆိုင်ရာအဖွဲ့အစည်းမှ သင့်လျော် သည်ဟု သတ်မှတ်သောစည်းကမ်းချက်အရ သို့မဟုတ် စည်းကမ်းချက်မသတ်မှတ်ဘဲ သော်လည်းကောင်း၊

(ခ) နောက်ကြောင်းပြန်အာဏာသက်ရောက်၍ သော်လည်းကောင်း ပေးအပ်နိုင်သည်။

၁၃၃။ အခြားနည်းဥပဒေများအား ကန့်သတ်ခြင်းမရှိဘဲ ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ခွင့်ပြုချက်ကို -

(က) အဆိုပြုထားသော သို့မဟုတ် သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှင့်စပ်လျဉ်း ၍ ခွင့်ပြုနိုင်သည်။

(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများနှင့်ပတ်သက်၍ ခွင့်ပြုနိုင်သည်။

(ဂ) ခံဝန်ကတိဖြင့် ပေးချေမှုပြုလုပ်ခြင်းနှင့်အညီ ခွင့်ပြုနိုင်သည်။

(ဃ) သတ်မှတ်ထားသည့် အချိန်ကာလအတွက် ခွင့်ပြုနိုင်သည်။ သို့မဟုတ်

(င) အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ခွင့်ပြုနိုင်သည်။

၁၃၄။ ဥပဒေနှင့်အညီ ကော်မရှင်မှ ထုတ်ပေးသည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်သည် သတ်မှတ်ထားသည့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်မှ အကျိုးခံစားခွင့်ရရှိရန် ရင်းနှီး မြှုပ်နှံသူကို ခွင့်ပြုခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေပုဒ်မ ၇၅ နှင့် ၇၈ အရ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် အကျိုးကျေးဇူးကို မခံစားမီ သက်ဆိုင်သည့် အခွန်စည်းကြပ်နှစ်အတွက် အခွန်စည်းကြပ်မှု ခံယူရန် ပြည်တွင်းအခွန်များဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနသည် လျှောက်လွှာအား လက်ခံရ မည်။

၁၃၅။ ဥပဒေပုဒ်မ ၇၅ နှင့် ၇၈ အရ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် အကျိုးကျေးဇူး ခံစားနေသည့် ရင်းနှီးမြှုပ်နှံသူအပေါ် အခွန်စည်းကြပ်ရန် အကဲဖြတ်သုံးသပ်ရာ၌ ပြည်တွင်း အခွန်များဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်နှင့် သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက်များနှင့် ရင်းနှီးမြှုပ်နှံသူကို ခွင့်ပြုပေးထားသည့် အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာခြင်းရှိ/မရှိ ပြန်လှန်ဆန်းစစ် သုံးသပ်ရမည်။

၁၃၆။ ရင်းနှီးမြှုပ်နှံသူသည် လိမ်လည်၍သော် လည်းကောင်း၊ တမင်မမှန်မကန်ဖော်ပြ၍သော် လည်းကောင်း ခွင့်ပြုချက်ကို ရယူခဲ့ကြောင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား လျှောက် ထားလွှာနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟု ထင်မြင်ယူဆပါက ကော်မရှင်သည် ခွင့်ပြုချက်ကို ရုတ်သိမ်းနိုင်သည်။

၁၃၇။ အခြားနည်းဥပဒေများအပေါ် အား ကန့်သတ်ခြင်းမရှိစေဘဲ ကော်မရှင်သည်-

- (က) ရင်းနှီးမြှုပ်နှံသူ၏ သဘောတူညီမှုဖြင့် ဥပဒေအရ ပေးအပ်ထားသည့် ခွင့်ပြုချက်ကို ပြောင်းလဲနိုင်သည်၊
- (ခ) ရင်းနှီးမြှုပ်နှံသူ၏ သဘောတူညီမှုဖြင့် ခွင့်ပြုချက်ပါ စည်းကမ်းချက်တစ်စုံတစ်ရာကို ပြောင်းလဲနိုင်သည် သို့မဟုတ် ထပ်မံထည့်သွင်းနိုင်သည်၊
- (ဂ) ခွင့်ပြုချက်ပါ စည်းကမ်းချက် တစ်စုံတစ်ရာကို ရုတ်သိမ်းနိုင်သည်။

ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုချက် ပြောင်းလဲရန် သို့မဟုတ် ခွင့်ပြုချက်၏ အခြေအနေ တစ်ရပ်ရပ်အား ပြောင်းလဲရန်အတွက် လျှောက်ထားလွှာအား လျှောက်လွှာကြေးပေးသွင်းကာ စာဖြင့် ရေးသား၍ ကော်မရှင်ထံ အကြောင်းကြား တင်ပြနိုင်သည်။

၁၃၈။ ခွင့်ပြုချက်တွင် ဖော်ပြထားသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ အောက်ဖော်ပြပါ အချက်များသည် ခွင့်ပြုချက်တိုင်း၏ စည်းကမ်းချက်ဖြစ်သည်-

- (က) ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်သို့ လျှောက်ထားလွှာတင်ပြစဉ်က ဖော်ပြထားသည့် အချက်အလက်များသည် မှန်ကန်မှုရှိရမည်။
- (ခ) လိုက်နာမှုအား ကျိုးကြောင်းသင့်လျော်စွာ ကင်းလွတ်ခွင့်ပြုထားသည်မှတစ်ပါး ရင်းနှီး မြှုပ်နှံသူနှင့် လျှောက်ထားသူ တစ်ဦးချင်းစီသည် လျှောက်ထားလွှာအား အထောက် အကူပြုစေရန် တင်ပြခဲ့သည့် တင်ပြချက်များနှင့် အစီအစဉ်များကို လိုက်နာရမည်။
- (ဂ) ခွင့်ပြုချက်အား သက်ဆိုင်ရာဥပဒေများအားလုံးကို စဉ်ဆက်မပြတ် လိုက်နာ ဆောင် ရွက်ရမည့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုချက်အား ထုတ်ပေးရမည်။

၁၃၉။ အခြားသက်ဆိုင်ရာဥပဒေများအား လေးစားလိုက်နာလျက် ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်ထံမှ သီးခြားခွင့်ပြုချက် ရယူရန်မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သော စက်ကိရိယာအစိတ်အပိုင်းများ၊ ကုန်ပစ္စည်းများ သို့မဟုတ် အသုံးအဆောင်ပစ္စည်းများ တင်သွင်းနိုင်သည်။ တင်သွင်းရန် သက်ဆိုင်ရာဥပဒေများအရ လိုင်စင် သို့မဟုတ် အခြားခွင့်ပြုချက် လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ဤနည်းဥပဒေအား အကျိုးသက်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေအရ လိုအပ်ချက်များ ပြည့်မီပါက လိုင်စင်ထုတ်ပေးရမည်။

**အခန်း(၁၉)  
ကော်မရှင်**

၁၄၀။ ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ တို့အား ကန့်သတ်ခြင်းမရှိစေဘဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦး (သို့မဟုတ် လျှောက်ထားလွှာ တင်ပြသူနှင့် တွဲဖက်လုပ်ကိုင်သူအဖြစ် ဆောင်ရွက်သည့် ပုဂ္ဂိုလ်) သည် ယင်းဥပဒေ ပုဒ်မများတွင် သတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်တစ်ခုခုတွင် အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိနေပါက ကော်မရှင်သို့ အတိအလင်း ထုတ်ဖော်ပြော ဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေးမှတ်တမ်းတွင် မှတ်တမ်းပြုရမည်ဖြစ်ပြီး အကယ်၍ အဆိုပါကိစ္စရပ်အား အစည်းအဝေးတွင် မဆွေးနွေး ပါ က ကော်မရှင်အဖွဲ့ဝင်သည် ကော်မရှင်ရုံးသို့ ထုတ်ဖော်ပြောဆိုချက် အထောက်အထား တင်ပြရမည်။

၁၄၁။ ကော်မရှင်အဖွဲ့ဝင်မှ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိနေသည့် မည်သည့်ကိစ္စတွင်မဆို ကော်မရှင်အဖွဲ့ဝင်သည်-

- (က) ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ချမှတ်မည့် ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးရန် နည်းလမ်း ရှာဖွေခြင်း သို့မဟုတ် လွှမ်းမိုးခြင်း မပြုရ။
- (ခ) ယင်းကိစ္စရပ်အား ဆွေးနွေးမည့် အစည်းအဝေးတစ်ရပ်ရပ်တွင် ပါဝင်တက်ရောက်ခြင်း မပြုရ။
- (ဂ) ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် မဲဆန္ဒပေးခြင်းမရှိစေရ။
- (ဃ) ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးခြင်း သို့မဟုတ် ကော်မရှင်ရုံးက လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် ကော်မရှင်မှ ကိုယ်စားလှယ် လွှဲအပ်ခြင်းများတွင် တစ်နည်းနည်းဖြင့် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။

၁၄၂။ ကော်မရှင်သည် ဥပဒေပုဒ်မ ၂၄ ပုဒ်မခွဲ (ဆ) နှင့်အညီ ကော်မရှင်က ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှုအခြေအနေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်ပြအစီရင်ခံရမည်။ ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်ပြအစီရင်ခံစာ ပေးပို့ပြီးနောက် အလုပ်ဖွင့်ရက် ၂၀ ရက်အတွင်း မြန်မာနှင့်အင်္ဂလိပ် (၂) ဘာသာဖြင့် ရေးသားထားသော ယင်းနှစ်စဉ်တင်ပြ အစီရင်ခံစာအား အများပြည်သူသိရှိစေရန် ထုတ်ပြန်ရမည်။ ယင်းအစီရင်ခံစာတွင် အောက်ဖော်ပြပါ အချက်အလက်များ ပါဝင်ရမည်-

- (က) ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုအခြေအနေ၊
- (ခ) ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန၊ ရင်းနှီးမြှုပ်နှံသူများအားအကူအညီပေးသည့်ဌာနနှင့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန တို့၏ လုပ်ငန်းဆောင်ရွက်ချက်များအကျဉ်းချုပ် အပါအဝင် ကော်မရှင်၏ အဓိကလုပ်ငန်းဆောင်ရွက်ချက်များ၊
- (ဂ) ရင်းနှီးမြှုပ်နှံသူများ၏ တိုင်ကြားချက်များအတွက် နစ်နာမှုဖြေရှင်းချက်များ အကျဉ်းချုပ်နှင့်
- (ဃ) ရင်းနှီးမြှုပ်နှံသူများအပေါ် ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များစာရင်း။

**အခန်း(၂၀)**  
**လုပ်ပိုင်ခွင့်များလွှဲအပ်ခြင်း**

၁၄၃။ ကော်မရှင်သည် ဥပဒေပုဒ်မ ၂၇ နှင့်အညီ ၎င်း၏ လုပ်ပိုင်ခွင့်များ၊ တာဝန်များ၊ လုပ်ငန်းများအား လွှဲအပ်နိုင်သည်။ ထိုသို့ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များ လွှဲအပ်ရာတွင်-

- (က) စာဖြင့် ရေးသားလွှဲအပ်ရမည်၊
- (ခ) ဥပဒေအရ အတိအလင်းဖော်ပြထားခြင်း မရှိလျှင် ကော်မရှင်၏ ခွင့်ပြုချက်လိုအပ်ပြီး ကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက လက်မှတ်ရေးထိုးရမည်၊
- (ဂ) ယေဘုယျအားဖြင့်ဖြစ်စေ၊ တိကျသည့်ကိစ္စရပ်တစ်ခု သို့မဟုတ် ကိစ္စရပ်အမျိုးအစားတစ်ရပ်အတွက်ဖြစ်စေ လွှဲအပ်နိုင်သည်၊
- (ဃ) လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များအား-
  - (၁) သတ်မှတ်ထားသည့် ပုဂ္ဂိုလ်တစ်ဦး၊
  - (၂) သတ်မှတ်ထားသည့် အဆင့်အတန်းတွင်ရှိသော ပုဂ္ဂိုလ်များ၊

(၃) သတ်မှတ်ထားသည့် ရာထူးနေရာအား လက်ရှိပိုင်ဆိုင်သူ သို့မဟုတ် ယင်း ရာထူး၊ နေရာအတွက် ခန့်အပ်ထားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ်

(၄) သတ်မှတ်ထားသည့် အဆင့်အတန်းတွင်ရှိသော ရာထူး၊ နေရာ ပိုင်ဆိုင်သူများ သို့မဟုတ် ယင်းရာထူး၊ နေရာအတွက် ခန့်အပ်ထားသော ပုဂ္ဂိုလ်များထံ လွှဲအပ် နိုင်သည်။

(င) လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များ လွှဲအပ်ရာတွင် စည်းကမ်းချက်များ ချမှတ်ခြင်း၊ ကန့်သတ်ခြင်းပြုနိုင်သည်။

(စ) ဥပဒေ၊ ဤနည်းဥပဒေများ သို့မဟုတ် အခြားသက်ဆိုင်သည့် ဥပဒေများအရ အတိ အလင်း ကန့်သတ်ထားသည့် ကန့်သတ်ချက်များအား လေးစားလိုက်နာလျက် လုပ်ငန်း တာဝန်များ၊ လုပ်ပိုင်ခွင့်များ လွှဲအပ်နိုင်သည်။

(ဆ) လွှဲအပ်ထားသော လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များအား အချိန်မရွေးပြန်လည် ရုပ်သိမ်းနိုင်သည်။

၁၄၄။ ကော်မရှင်မှ စည်းကမ်းချက်များ၊ ကန့်သတ်ချက်များ ချမှတ်ထားသည်မှတစ်ပါး လုပ်ငန်း တာဝန်၊ လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ် ပုဂ္ဂိုလ်များ) သည် လုပ်ငန်းတာဝန် သို့မဟုတ် လုပ်ပိုင်ခွင့်အား ကျင့်သုံးဆောင်ရွက်ရာတွင် ကော်မရှင်မှ တိုက်ရိုက်ကျင့်သုံး ဆောင်ရွက် သကဲ့သို့ တူညီသောနည်းလမ်း၊ တူညီသော အကျိုးသက်ရောက်မှုဖြင့် ဥပဒေ သို့မဟုတ် ဤနည်းဥပဒေ များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင် သည်။

၁၄၅။ လုပ်ပိုင်ခွင့်လွှဲပြောင်းပေးအပ်ခြင်းခံရသူသည် လုပ်ပိုင်ခွင့်အား ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေ ၉၆၊ ၉၇ နှင့် နည်းဥပဒေ ၁၄၁ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်မှ လုပ်ငန်း တာဝန်များ ကျင့်သုံးဆောင်ရွက်သကဲ့သို့ တူညီသည့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်။ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်းခံရသူသည် ဥပဒေပုဒ်မ ၉၅ နှင့်အညီ ကော်မရှင် အဖွဲ့ဝင်များ နည်းတူ ကာကွယ်မှုရရှိမည်။

၁၄၆။ ဆန့်ကျင်မှုမရှိကြောင်း သက်သေပြနိုင်ခဲ့လျှင် လုပ်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းတာဝန် လွှဲပြောင်းပေးအပ်ခြင်းခံရသူသည် လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ လုပ်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ရမည်။

၁၄၇။ လွှဲအပ်ဆောင်ရွက်စေခြင်းကြောင့် ကော်မရှင် သို့မဟုတ် နည်းလမ်းတကျ ဖွဲ့စည်းထားသော အခြားအခွင့်အာဏာရှိသည့် အဖွဲ့များမှ လွှဲအပ်ထားသော လုပ်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်း အား ဆောင်ရွက်ခြင်းအပေါ် တားမြစ်ခြင်းမရှိစေရ။

၁၄၈။ လုပ်ငန်းတာဝန် သို့မဟုတ် လုပ်ပိုင်ခွင့်များ လွှဲအပ်ရာတွင် ချမှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များ သို့မဟုတ် ဥပဒေ သို့မဟုတ် ဤနည်းဥပဒေများအရ ချမှတ် ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့်အညီ လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်သည် အတွင်းရေးမှူးဖြစ်လျှင် ၎င်းသည် လွှဲအပ်ခြင်းခံရသည့် တာဝန် သို့မဟုတ် လုပ်ပိုင်ခွင့်အား ထပ်ဆင့်လွှဲအပ်နိုင်သည်။

**အခန်း(၂၁)**

**အဆိုပြုချက်စိစစ်ရေးအဖွဲ့**

၁၄၉။ ကော်မရှင်သည် နည်းဥပဒေ ၆၇ ၌ ပါရှိသည့် ပြဋ္ဌာန်းချက်နှင့်အညီ အဆိုပြုချက်များအား လေ့လာသုံးသပ်ရာတွင် ကော်မရှင်အား ကူညီရန် အဆိုပြုချက်စိစစ်ရေးအဖွဲ့အား အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကော်မရှင်ရုံးအတွင်း ဖွဲ့စည်းရမည်။ အဆိုပြုချက်စိစစ်ရေးအဖွဲ့တွင် ကော်မရှင်မှ ဆုံးဖြတ်ရွေးချယ်သော ကော်မရှင်ရုံး၊ ဝန်ကြီးဌာန သို့မဟုတ် အခြား အခွင့်အာဏာရှိသည့် အဖွဲ့အစည်းမှ အရာရှိများပါဝင်နိုင်သည်။ အဆိုပြုချက်စိစစ်ရေးအဖွဲ့သည် လွှဲအပ်ထားသော တာဝန်များအား ဆောင်ရွက်ရာတွင် လိုအပ်ပါက အခြားအရာရှိ များ၏ အကူအညီအား ရယူနိုင်သည်။

၁၅၀။ အဆိုပြုချက်စိစစ်ရေးအဖွဲ့၏ အခန်းကဏ္ဍသည် ကော်မရှင်ထံသို့ တင်ပြသည့် အဆိုပြုချက်များအားလုံးကို လေ့လာသုံးသပ်ရန်၊ နည်းဥပဒေ ၆၉တွင် ပြဋ္ဌာန်းထားသည့် အဆိုပြုချက်စိစစ်ရေးအတွက် သတ်မှတ်ချက်များအား ထည့်သွင်းစဉ်းစားလျက် ကော်မရှင်သို့ အကြံပြုထောက်ခံရန်နှင့် အဆိုပြုချက်သည် နည်းဥပဒေ ၇၀ အရ လိုအပ်သည့် သတ်မှတ်ချက်အား ပြည့်မီခြင်းရှိ၊ မရှိ စိစစ်အကဲဖြတ်ရန် ဖြစ်သည်။

၁၅၁။ အဆိုပြုချက်စိစစ်ရေးအဖွဲ့သည် အဆိုပြုချက်တင်ပြသော ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် သက်ဆိုင်သော မေးခွန်းများအား ဖြေကြားရန် အဆိုပြုချက် စိစစ်ရေး အဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။

၁၅၂။ အဆိုပြုချက် စိစစ်ရေးအဖွဲ့သည် အဆိုပြုချက်အား သတ်မှတ်ချက်များအား ပြည့်မီခြင်း ရှိ၊ မရှိ စိစစ်ရန် ရင်းနှီးမြှုပ်နှံသူထံမှအချက်အလက်များ ထပ်မံတောင်းခံနိုင်သည်။

၁၅၃။ အဆိုပြုချက် စိစစ်ရေးအဖွဲ့သည် ၎င်း၏ တာဝန်များဆောင်ရွက်ရာတွင် အခွင့်အာဏာရှိ သည့် အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။



၁၅၄။ အတွင်းရေးမှူးသည် အဆိုပြုချက်စိစစ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အမိန့်များ၊ လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်နိုင်သည်။

**အခန်း(၂၂)**

**တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ**

၁၅၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအား ကော်မရှင်နှင့် ကော်မရှင်ရုံး၏ အကူအညီဖြင့် အကူးအပြောင်းကာလ အတွင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဥပဒေ၊ ဤနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းတာဝန်များ သို့မဟုတ် ကော်မရှင်မှ လွှဲပြောင်းပေးအပ်မည့် လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းတာဝန်များ ရရှိရမည်။

၁၅၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီရင်းနှီးမြှုပ်နှံမှု အတွင်းရေးမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီ၏ စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ပြီး ကိစ္စရပ် များအား စီမံခန့်ခွဲရမည်။

၁၅၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကော်မရှင်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌသည် လိုအပ်သည်ဟု ထင်မြင်သည့်အခါတိုင်း ကော်မရှင်ရုံးထံမှ အကူအညီ သို့မဟုတ် လမ်းညွှန်မှု တောင်းခံနိုင်သည်။

၁၅၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူးတို့၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် လိုအပ်သည့် အမိန့်များ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သည်။

၁၅၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် အောက်ဖော်ပြပါ အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်သည်-

- (က) ဥက္ကဋ္ဌအဖြစ် ခန့်အပ်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးအဖြစ် ခန့်အပ်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီရုံး အကြီးအကဲ၊

(ဂ) ကော်မရှင်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌမှ နောက်ထပ်ငါးဦးအထိ ခန့်အပ်မည့် အဖွဲ့ဝင်များအဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနများ သို့မဟုတ် အခြားအခွင့်အာဏာရှိသည့် အဖွဲ့အစည်းများမှ အရည်အချင်းပြည့်မီသည့် သင့်လျော်သောပုဂ္ဂိုလ်များ၊

၁၆၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးမှလွဲ၍ ကျန်အဖွဲ့ဝင်များ၏ သက်တမ်းသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ သက်တမ်းနှင့် တူညီရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီ အတွင်းရေးမှူး၏ သက်တမ်းအား နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့်အညီ ထားရှိရမည်။

၁၆၁။ နည်းဥပဒေ ၁၅၉ (က) နှင့် (ခ) အရ ခန့်အပ်သည့် အဖွဲ့ဝင်များမှလွဲ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များသည် တစ်ဆက်တည်း သက်တမ်း နှစ်ကြိမ် ထက်ပို၍ တာဝန် ထမ်းဆောင်ခြင်းမရှိစေရ။

၁၆၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် တာဝန်စတင်ထမ်းဆောင်သည့် နေ့မှစ၍ နှစ်လအတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအား ပြန်လည်ဖွဲ့စည်း ရမည်။

၁၆၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင် သည့် သက်တမ်းအတွင်း ၎င်း၏ဆန္ဒအရရာထူးမှ နုတ်ထွက်လိုလျှင် ကော်မရှင်ဥက္ကဋ္ဌ၏ခွင့်ပြုချက် ဖြင့် နုတ်ထွက်နိုင်သည်။

၁၆၄။ ဥပဒေအခန်း (၅)ပါ ပြဋ္ဌာန်းချက်များသည်တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များနုတ်ထွက်ခြင်း၊ ခန့်အပ်ခြင်းနှင့် ရပ်စဲခြင်းတို့အတွက် အကျိုးသက်ရောက်ပြီး ကော်မရှင်မှ ထပ်မံသတ်မှတ်သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြောင်းလဲနိုင်သည်။

၁၆၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ ဆောင်ရွက်ချက် များအား ကော်မရှင် အဖွဲ့ဝင်များနည်းတူ ဥပဒေနှင့် ဤနည်းဥပဒေများလွှမ်းမိုးပြီး ဥပဒေနှင့် ဤနည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ ဥပဒေ ပုဒ်မ ၂၁၊ ၂၂၊ ၉၆၊ နှင့် ၉၇ နှင့် နည်းဥပဒေ ၁၄၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များအား ဆောင် ရွက်ရမည်။

**အခန်း(၂၃)**

**တတိယပုဂ္ဂိုလ်၊အဖွဲ့အစည်း၏ဝန်ဆောင်မှုအားအသုံးပြုခြင်း**

၁၆၆။ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ည) နှင့် အညီကော်မရှင်သည် ဥပဒေနှင့် ဤနည်းဥပဒေများအရ ၎င်း၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အကူအညီပေးရန် လွတ်လပ်သည့် ပြင်ပ ကန်ထရိုက်တာ၊

အကြံပေးပုဂ္ဂိုလ် သို့မဟုတ် တတိယ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဝန်ဆောင်မှု ပေးအပ်သူနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်သည် ၎င်း၏ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများအား ယင်းလွတ်လပ်သည့် ပြင်ပ ကန်ထရိုက်တာ၊ အကြံပေးပုဂ္ဂိုလ် သို့မဟုတ် တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းဝန်ဆောင်မှု ပေးအပ်သူထံ လွှဲအပ်ခြင်းမပြုရ။

**အခန်း(၂၄)**

**တစ်နေရာတည်း၌တစ်စုတစ်စည်းတည်းအလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန**

၁၆၇။ ဥပဒေပုဒ်မ ၂၇ နှင့်အညီ အောက်ဖော်ပြပါ လုပ်ငန်းများအား ဆောင်ရွက်ရန် တစ်နေရာ တည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနအား ဖွဲ့စည်းရမည်-

- (က) ရင်းနှီးမြှုပ်နှံသူများမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အကောင်အထည် ဖော်ရာတွင် လမ်းညွှန်ချက်ပေးရန်၊
- (ခ) ရင်းနှီးမြှုပ်နှံမှုအား အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဥပဒေအရ လျှောက် ထားတင်ပြရန်လိုအပ်သည့် လျှောက်ထားလွှာများအား အခွင့်အာဏာရှိသည့် အဖွဲ့ အစည်းများ ကိုယ်စားလက်ခံရန်၊
- (ဂ) ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ (က) အရ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများမှ ပြုလုပ် နိုင်သည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များ နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များအား တောင်းခံသည့် တောင်းဆိုမှုများအား လက်ခံရန်၊
- (ဃ) နစ်နာဆုံးရှုံးမှုများအားဖြေရှင်းရန် ရင်းနှီးမြှုပ်နှံသူများအားအကူအညီပေးသည့်ဌာန အား ထောက်ပံ့ကူညီရန်နှင့် ရင်းနှီးမြှုပ်နှံသူများအား အကူအညီများပေးရန်၊
- (င) ၎င်း၏တာဝန်များ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနအား အကူ အညီပေးရန်။

၁၆၈။ သက်ဆိုင်ရာလျှောက်ထားလွှာတင်ပြခြင်းနှင့် အခြားလျှောက်ထားတင်ပြခြင်းဆိုင်ရာလုပ်ငန်း စဉ်၏ စည်းကမ်းချက်များအားလုံးနှင့်ကိုက်ညီလျှင် တစ်နေရာတည်း၌တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနထံ တင်ပြသည့် လျှောက်ထားလွှာ တစ်စုံတစ်ရာအား နည်းလမ်း တကျ လျှောက်ထားတင်ပြသည်ဟု မှတ်ယူရမည်။ တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနသည် အောက်ဖော်ပြပါ လျှောက်ထားလွှာ သို့မဟုတ် အခြားတင်ပြ လျှောက်ထားချက်များအား လက်ခံရန် သို့မဟုတ် နောက်ပိုင်း တွင် ငြင်းပယ်ရန် ဆုံးဖြတ်နိုင်သည်-

- (က) သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံ အခကြေးငွေ မပေးချေရသေးသော သို့မဟုတ် အခြားအာမခံပစ္စည်းတစ်မျိုးမျိုး မပြသသော လျှောက်ထားလွှာ သို့မဟုတ် တင်ပြလျှောက် ထားချက်၊
- (ခ) သက်ဆိုင်ရာ လျှောက်ထားလွှာတင်ပြရေး လိုအပ်ချက်များနှင့် မကိုက်ညီသော၊ လိုအပ်ချက်များအား မပြည့်မီသော လျှောက်ထားလွှာ သို့မဟုတ် တင်ပြလျှောက် ထားချက် သို့မဟုတ်
- (ဂ) လျှောက်ထားလွှာ သို့မဟုတ် လျှောက်ထားတင်ပြချက်အား စိစစ်ရန် အခွင့်အာဏာ ရှိသည့် အဖွဲ့အစည်း၏ အရာရှိတစ်ဦးဦးအား နည်းဥပဒေ ၁၇၀ နှင့်အညီ မခန့်အပ် ရသေးခြင်း။

၁၆၉။ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနသည် ရင်းနှီး မြှုပ်နှံသူကို ကြီးမားစွာ ထိခိုက်နစ်နာစေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက် များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များအား ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ (က) အရ တောင်းခံရယူနိုင်သည်။ သတင်းအချက်အလက်များတောင်းခံရာတွင် သက်ဆိုင်ရာ အခွင့် အာဏာရှိသည့် အဖွဲ့အစည်းထံ စာဖြင့်ရေးသားတောင်းခံရယူ ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် အလုပ်ဖွင့်ရက် ၁၅ ရက်အတွင်း စာဖြင့်ရေးသား အကြောင်းပြန်ရမည်။

၁၇၀။ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနအား ကော်မရှင် ရုံး၏ ဝန်ထမ်းများဖြင့် ဖွဲ့စည်းရမည်။ ကော်မရှင်ဥက္ကဋ္ဌသည် ရင်းနှီးမြှုပ်နှံသူနှင့် သက်ဆိုင် သည့် စည်းမျဉ်းဥပဒေဆိုင်ရာကိစ္စရပ်များ သို့မဟုတ် လုပ်ငန်းစဉ်အား ခွင့်ပြုဆောင်ရွက် ပေးနိုင်မည့် အတွေ့အကြုံရှိသော အခွင့်အာဏာရှိသည့် အရာရှိများအား တစ်နေရာတည်း ၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနတွင် နည်းလမ်းတကျ ခန့်အပ်ရန် သက်ဆိုင်ရာ အခွင့်အာဏာ ရှိသည့်အဖွဲ့အစည်းထံ တောင်းဆိုနိုင်သည်။

၁၇၁။ နည်းဥပဒေ ၁၇၀ ပါ ပြဋ္ဌာန်းချက်များအား ကန့်သတ်ခြင်းမရှိစေဘဲ အောက်ဖော်ပြပါ အခွင့် အာဏာရှိသည့် အဖွဲ့အစည်းများ (သို့မဟုတ် ယင်းတို့အား ဆက်ခံသည့် အဖွဲ့အစည်းများ)မှ အရာရှိများသည် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့် ဌာနတွင် ရှိရမည်-

- (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊
- (ခ) သယံဇာတနှင့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးဌာန၊

- (ဂ) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊
- (ဃ) လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊
- (င) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊
- (စ) ကုန်သွယ်ရေးဦးစီးဌာန၊
- (ဆ) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊
- (ဇ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊
- (ဈ) ပြည်တွင်းအခွန်များဦးစီးဌာန၊
- (ည) အကောက်ခွန်ဦးစီးဌာန၊

၁၇၂။ ကော်မရှင်အတွင်းရေးမှူးသည် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ကြီးကြပ်ရန် ဒုတိယညွှန်ကြား ရေးမှူးချုပ်တစ်ဦးအား တာဝန်ပေးခန့်အပ်မည်ဖြစ်ပြီး တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်းအလုံးစုံဝန်ဆောင်မှုပေးသည့်ဌာန၏ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လိုအပ်သည့် အမိန့်စာများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သည်။

၁၇၃။ ကော်မရှင်သည် ကော်မရှင်ရုံး၌ ဖြစ်စေ၊ အခြားသင့်လျော်ရာနေရာ၌ ဖြစ်စေ၊ တည်ရှိသော တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးသည့်ဌာနအတွက် လိုအပ် သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်သည်။

**အခန်း(၂၅)**

**ရင်းနှီးမြှုပ်နှံသူများ၏ အငြင်းပွားမှုများ**

၁၇၄။ အောက်ဖော်ပြပါ အကြောင်းကိစ္စများအား သဘောရိုးဖြင့် ယုံကြည်သည့် ရင်းနှီးမြှုပ်နှံသူ တစ်ဦးသည် ရင်းနှီးမြှုပ်နှံသူအား အကူအညီပေးရေးဌာနထံ ၎င်း၏ နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုအကြောင်းအား အကြောင်းကြားစာပေးပို့နိုင်သည်-

- (က) အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မမှန် ကန်သည့် ဆုံးဖြတ်ချက် ပြုလုပ်ကြောင်း သို့မဟုတ်
- (ခ) အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ခွင့်ပြုမိန့်၊ လိုင်စင်ရယူရန်၊ မှတ်ပုံတင်ရန် သို့မဟုတ် ခွင့်ပြုချက်ရယူရန် တင်ပြသည့် လျှောက်ထားလွှာအား လက်မခံဘဲ လွဲမှားစွာ ငြင်းပယ်ကြောင်း သို့မဟုတ်

(ဂ) ရင်းနှီးမြှုပ်နှံသူအား ဥပဒေနှင့်အညီ အကျိုးပြုမည့် အခွင့်အရေး၊ ကာကွယ်မှု သို့မဟုတ် ခွင့်ပြုချက် တစ်ရပ်ရပ်သည် အကျိုးဖြစ်ထွန်းမှုအပေါ် ပျက်ပြားမှု ဖြစ်စေ ကြောင်း။

၁၇၅။ နည်းဥပဒေ ၁၇၄ အရ ပေးပို့သည့် အကြောင်းကြားစာများအား နည်းဥပဒေ ၃၈ နှင့်အညီ တင်ပြရမည်။ ရင်းနှီးမြှုပ်နှံသူများအားအကူအညီပေးသည့်ဌာနသည် လိုအပ်ချက်များ မပြည့်မီသည့် အကြောင်းကြားစာအား လက်ခံရန် ငြင်းပယ်နိုင်ပြီး ထိုသို့ ငြင်းပယ်လျှင် ရင်းနှီးမြှုပ်နှံသူအား အကြောင်းကြားရမည်။

၁၇၆။ ဥပဒေပုဒ်မ ၈၃ အရ ရင်းနှီးမြှုပ်နှံသူသည် အောက်ဖော်ပြပါ ကိစ္စရပ်များ ဆောင်ရွက်ပြီးမှ သာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်း ပွားမှုအား တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရားစွဲဆိုနိုင်သည်-

- (က) နည်းဥပဒေ ၁၇၄ အရ အကြောင်းကြားစာ ပေးပို့ခြင်း၊
- (ခ) အငြင်းပွားမှုအား ဖြေရှင်းရန် နည်းဥပဒေနှင့် သက်ဆိုင်ရာ အမိန့်ကြော်ငြာစာတို့တွင် ထုတ်ပြန်ထားသော လုပ်ငန်းအဆင့်ဆင့်များအား ဆောင်ရွက်ခြင်း။

၁၇၇။ ဥပဒေပုဒ်မ ၈၃ ပါ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံသူနှင့် အခွင့်အာဏာရှိသည့် အဖွဲ့ အစည်းအကြားမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူအချင်းချင်းအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်း ပွားမှု ဖြစ်ပွားလျှင် အငြင်းပွားမှုအား ရင်းနှီးမြှုပ်နှံသူများအချင်းချင်း ချုပ်ဆိုထားသော သဘောတူညီချက်၊ စည်းကမ်းချက်များနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းရန် ရင်းနှီးမြှုပ်နှံ သူများအား တိုက်တွန်းရမည်။ ဤနည်းဥပဒေနှင့် ဥပဒေပုဒ်မ ၈၃ ပါ ပြဋ္ဌာန်းချက်များအရ ရင်းနှီးမြှုပ်နှံသူများမှ အငြင်းပွားမှု များအား သက်ဆိုင်ရာဥပဒေများနှင့်အညီ ဖြေရှင်းရန် စတင်တရားစွဲဆို ဆောင်ရွက်မှုအပေါ် ကန့်သတ်ခြင်း မရှိစေရ။

**အခန်း(၂၆)**

**ရင်းနှီးမြှုပ်နှံသူများအား အကူအညီပေးသည့်ဌာန**

၁၇၈။ ဤနည်းဥပဒေများနှင့်အညီ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် ရင်းနှီး မြှုပ်နှံသူများအားအကူအညီပေးသည့်ဌာနအား ဥပဒေပုဒ်မ ၂၇ နှင့်အညီ ကော်မရှင်ရုံး အတွင်း ဖွဲ့စည်းရမည်-

- (က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ထိရောက်စွာ အကော်အထည်ဖော်ဆောင်ရွက်နိုင်မှု တိုးမြှင့်စေရန် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဥပဒေများ နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန်၊

- (ခ) ရင်းနှီးမြှုပ်နှံသူများသည် နည်းဥပဒေ ၁၇၄ နှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခွင့်အာဏာရှိသည့် အဖွဲ့အစည်း များနှင့် ဆက်ဆံဆောင်ရွက်ရာ၌ နစ်နာဆုံးရှုံးခြင်း၊ အငြင်းပွားခြင်းနှင့် အကူအညီ တောင်းခံခြင်းတို့ ပါဝင်သည့် အကြောင်းကြားစာများ လက်ခံရန်၊
- (ဂ) ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဃ)၊ ၈၂ နှင့် ၈၃ အရ အငြင်းပွားမှုနှင့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းသည့် စနစ်တစ်ခု တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် ပါဝင်ကူညီ ဆောင်ရွက်ရန်။

၁၇၉။ ရင်းနှီးမြှုပ်နှံသူများအားအကူအညီပေးသည့်ဌာနသည် အောက်ဖော်ပြပါ လုပ်ငန်းများအား ဆောင်ရွက်ခွင့်ရှိသည်-

- (က) နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုနှင့် သက်ဆိုင်၍ လိုအပ်သည်ဟု ထင်မြင် သော သတင်းအချက်အလက်များအား တောင်းခံခြင်း၊ ရင်းနှီးမြှုပ်နှံသူသည် နည်း ဥပဒေ ၃၈ နှင့်အညီ ယင်းသတင်းအချက်အလက်များအား တင်ပြရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ များအား အကူအညီပေးသည့်ဌာနသည် ယင်းသတင်းအချက်အလက်များ မရရှိသေး သည့်အချိန်အထိ နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုတွင် ပါဝင် ဆောင်ရွက်နေ ခြင်းအား ဆိုင်းငံ့ထားနိုင်သည်။
- (ခ) တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနထံမှ အကူအညီတောင်းခံနိုင်သည်။
- (ဂ) ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ (က) တွင် ရည်ညွှန်းထားသော ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက် အလက်များအား အခွင့် အာဏာရှိသည့် အဖွဲ့အစည်း တစ်ရပ်ရပ်ထံမှ တောင်းခံရယူခြင်း၊ သတင်းအချက် အလက်များ တောင်းခံရာတွင် သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံ စာဖြင့်ရေးသားတင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်း သည် အလုပ်ဖွင့်ရက် ၁၅ ရက်အတွင်း အကြောင်းပြန်ရမည်။
- (ဃ) ရင်းနှီးမြှုပ်နှံသူထံမှ လျှောက်ထားတင်ပြချက်ရရှိပြီးနောက် နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှု အကြောင်းအရာ၊ သဘောသဘာဝအား ရှင်းလင်းဖော်ပြခြင်းနှင့် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်မည့်နည်းလမ်းအား အကြံပြုတင်ပြခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံသူကိုယ်စား သက်ဆိုင်ရာအခွင့်အာဏာ ရှိသည့် အဖွဲ့အစည်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း။

- (င) နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန် သက်ဆိုင်ရာအခွင့်အာဏာရှိသည့် အဖွဲ့အစည်း၏ အရာရှိများ မှ ရင်းနှီးမြှုပ်နှံသူနှင့်တွေ့ဆုံရန် တောင်းဆိုခြင်း၊ ယင်းသို့တောင်းဆိုခြင်း ခံရပါက အခွင့်အာဏာရှိသည့်အဖွဲ့အစည်းသည် နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုအား ဖြေရှင်းရန်အခွင့်အာဏာရှိသည့် အရာရှိများအား အစည်းအဝေး တက်ရောက်၍ ရင်းနှီးမြှုပ်နှံသူနှင့်တွေ့ဆုံရန် တာဝန်ပေးအပ်ရမည်။
- (စ) ဥပဒေပုဒ်မ ၈၃ အရ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအချင်းချင်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုများအား တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရားမစွဲဆိုမီ ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် လိုအပ်ပါကသက်ဆိုင်ရာအခွင့်အာဏာရှိသည့် အဖွဲ့အစည်းအား တာဝန်ခံသည့်ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဆွေးနွေးတိုင်ပင် ရန် ကော်မရှင်ဥက္ကဋ္ဌအား အဆိုပြုခြင်းနှင့်
- (ဆ) နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုကိစ္စရပ်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး သို့မဟုတ် ပြင်ပမှအတိုင်ပင်ခံ၊ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်ထံမှ အကြံဉာဏ်တောင်းခံ ခြင်း။

၁၈၀။ နစ်နာဆုံးရှုံးမှု သို့မဟုတ် အငြင်းပွားမှုအား နည်းဥပဒေ ၁၇၉ ပါ လုပ်ငန်းစဉ်အရ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာဥပဒေများနှင့်အညီ ဖြေရှင်းရမည်။

၁၈၁။ အကူးအပြောင်းကာလ မကုန်ဆုံးမီ ကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် လုပ်ငန်းစဉ် အသေးစိတ်ချမှတ်ရမည်-

- (က) ဥပဒေအခန်း (၁၄) ရင်းနှီးမြှုပ်နှံမှုကို အာမခံခြင်း၊ ဥပဒေပုဒ်မ ၅၅ နှင့်အညီ စုံစမ်းစစ်ဆေးမှုပြုခြင်း၊ ဥပဒေပုဒ်မ ၅၂ နှင့် ၅၃ အရ ပေးချေရမည့် လျော်ကြေး သတ်မှတ်ခြင်း သို့မဟုတ်
- (ခ) ရင်းနှီးမြှုပ်နှံမှု နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူမှ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းနှင့်ဖြစ်ပွားသည့် အခြားထင်ရှားသည့် အငြင်းပွားမှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၈၃ နှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများ ကို အသုံးပြုခြင်း။



ပြည်ထောင်စုအစိုးရသည် အဆိုပါလုပ်ငန်းစဉ်အား တည်ထောင်ခြင်းမပြုမီ အချိန်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေ အခန်း (၁၄) အား ကိုးကား၍ ပြုလုပ်သည့် တောင်းဆိုမှုများ အား ဆုံးဖြတ်ရန်ဆိုင်းငံ့ထားရမည်။

၁၈၂။ ဥပဒေပုဒ်မ ၈၂ အရ နစ်နာမှုဖြေရှင်းသည့်နည်းလမ်းနှင့် နည်းဥပဒေ ၁၈၁ အရ ချမှတ်ရ မည့် လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် ဥပဒေပုဒ်မ ၈၃ နှင့် အညီ အငြင်းပွားမှုများအား စီမံခန့်ခွဲရန်တာဝန်ယူရမည့် အဖွဲ့အစည်းတစ်ရပ်ရပ်အား ရင်းနှီးမြှုပ်နှံသူများ အား အကူအညီပေးသည့်ဌာန နေရာတွင် အစားထိုးနိုင်သည်။

၁၈၃။ အတွင်းရေးမှူးသည် ရင်းနှီးမြှုပ်နှံသူများအားအကူအညီပေးသည့်ဌာန၏ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောအမိန့်စာများနှင့် လုပ်ထုံးလုပ်နည်း များအား ထုတ်ပြန်နိုင်သည်။

**အခန်း(၂၇)**  
**ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန**

၁၈၄။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနအား အောက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်ရန် ဥပဒေ ပုဒ်မ ၂၇ နှင့်အညီ ကော်မရှင်ရုံးများအတွင်း ဖွဲ့စည်းမည် ဖြစ်သည်-

- (က) ခွင့်ပြုချက်များအား ပြောင်းလဲပြင်ဆင်ရန်အတွက် တင်ပြသောလျှောက်ထားလွှာများ အား လက်ခံရန်၊
- (ခ) လက်ရှိခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်နှင့်စပ်လျဉ်း၍ နောက်ထပ်ခွင့်ပြုချက် များ ရယူရန်အတွက် တင်ပြသော ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ လျှောက်ထားလွှာများ လက်ခံရန်၊
- (ဂ) ရင်းနှီးမြှုပ်နှံမှုမှ တင်ပြသည့် အစီရင်ခံစာအား လက်ခံရန်၊
- (ဃ) ရင်းနှီးမြှုပ်နှံမှုမှ ဥပဒေအား လိုက်နာခြင်း ရှိမရှိ စစ်ဆေးရန်၊
- (င) ဥပဒေပုဒ်မ ၆၅ ပုဒ်မခွဲ (က)အရ စုံစမ်းစစ်ဆေးမှုများအား စီစဉ်ဆောင်ရွက်ရန်၊
- (စ) ဥပဒေပုဒ်မ ၈၅ အရ ချမှတ်သင့်သည့် စီမံခန့်ခွဲရေးပြစ်ဒဏ်များ နှင့်စပ်လျဉ်း၍ ကော်မရှင်ထံ အကြံပြုတင်ပြရန်နှင့်
- (ဆ) အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများလိုအပ်သော ရင်းနှီးမြှုပ်နှံသူများ၏ အချက် အလက်များအား ရယူရာတွင် ကူညီရန်။

၁၈၅။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန၏ အခန်းကဏ္ဍသည် ရင်းနှီးမြှုပ်နှံသူမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၎င်းရရှိထားသည့် ခွင့်ပြုချက်တွင် ဖော်ပြထားသော တာဝန်များအား လိုက်နာဆောင်ရွက်ကြောင်း သေချာစေရန် ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား စစ်ဆေးရန်ဖြစ်သည်။

၁၈၆။ ခွင့်ပြုချက်များအား ပြင်ဆင်လိုသည့် လျှောက်ထားလွှာများနှင့် နောက်ထပ်သက်ဆိုင်ရာ ခွင့်ပြုမိန့်များရယူလိုသည့် လျှောက်ထားလွှာများအား ဥပဒေနှင့် ဤနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသော စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများအရ တင်ပြလျှောက်ထား ရမည်။

၁၈၇။ ဥပဒေပုဒ်မ ၈၅ အရ ရင်းနှီးမြှုပ်နှံသူတစ်ဦးအပေါ် စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်သင့်ကြောင်း၊ မချမှတ်သင့်ကြောင်း ကော်မရှင်အား အကြံပြုတင်ပြရာတွင် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့် ဌာနသည် အောက်ဖော်ပြပါ အကြောင်းအရာများပါဝင်သည့် အစီရင်ခံစာအား ကော်မရှင် ထံ တင်ပြရမည်-

- (က) ဥပဒေအား ဖောက်ဖျက်ခြင်း သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်အား ဖောက်ဖျက်ခြင်း ဖြစ်ပေါ်စေသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဦး၏ ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု၊
- (ခ) ဥပဒေအား ဖောက်ဖျက်ခြင်း သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်အား ဖောက်ဖျက်ခြင်းအား စုံစမ်းစစ်ဆေးရန် ရင်းနှီးမြှုပ်နှံမှုလေ့လာစောင့်ကြည့်ရေး ဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းအဆင့်ဆင့်များ၊
- (ဂ) ဥပဒေအား ဖောက်ဖျက်ကြောင်း ရင်းနှီးမြှုပ်နှံသူအား အကြောင်းကြားထားခြင်း ရှိ၊ မရှိ၊ ဥပဒေအား ဖောက်ဖျက်ခြင်း သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်အား ဖောက်ဖျက်ခြင်းအား ကုစားရန် ရင်းနှီးမြှုပ်နှံသူအား တစ်စုံတစ်ရာ တောင်းဆိုထားခြင်း ရှိ၊ မရှိ။
- (ဃ) ရင်းနှီးမြှုပ်နှံသူသည် ဥပဒေအား ယခင်က ဖောက်ဖျက်ခဲ့ဖူးခြင်း သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်အား ယခင်က ဖောက်ဖျက်ခဲ့ဖူးခြင်း ရှိ၊မရှိ သို့မဟုတ် စီမံခန့်ခွဲရေးပြစ်ဒဏ်အား ယခင်က ချမှတ်ခံရဖူးခြင်း ရှိ၊ မရှိနှင့်
- (င) ဥပဒေအား ဖောက်ဖျက်ခြင်းကိုကုစားရန် ရင်းနှီးမြှုပ်နှံသူမှ တစ်စုံတစ်ရာဆောင်ရွက်ခြင်း ရှိ၊မရှိ။

၁၈၈။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် အကြံပြုတင်ပြထားသော စီမံခန့်ခွဲရေးပြစ်ဒဏ် သည် ဖောက်ဖျက်သည့်အခြေအနေနှင့် အချိုးကျကိုက်ညီကြောင်း ရှင်းလင်းချက်၊ ချမှတ် သည့် စီမံခန့်ခွဲရေးပြစ်ဒဏ်သည် အခြားတူညီသည့် အခြေအနေတစ်ခုအတွက် ချမှတ်သည့် အခြား

စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုချက်တို့သည် နည်းဥပဒေ ၁၈၇ အရ ကော်မရှင်ထံ တင်ပြမည့် အစီရင်ခံစာတွင် ပါဝင်ရမည်။

၁၈၉။ စည်းကမ်းမလိုက်နာခြင်းအတွက် စီမံခန့်ခွဲရေးပြစ်ဒဏ်များ ချမှတ်ရမည့် ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ဥပဒေအား လေးစားလိုက်နာကြောင်း လေ့လာစောင့်ကြည့်ရမည့် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်သည် အခြားသက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့ အစည်းမှ သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အား ဖောက်ဖျက်ခြင်းအတွက် အရေးယူရမည့် လုပ်ပိုင်ခွင့်အား ထိခိုက်ခြင်း မရှိစေရ။

၁၉၀။ နည်းဥပဒေ ၁၈၄ (ဆ) အရ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများအား အကူအညီပေး ရာတွင် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု ထံမှ ရရှိနိုင်သော သတင်းအချက်အလက်များအား အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများ သို့ ပေးအပ်နိုင်သည်။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် နည်းဥပဒေ ၁၉၂ ပါ ရည်ရွယ် ချက် အလို့ငှာ ရင်းနှီးမြှုပ်နှံသူထံမှ နောက်ထပ်သတင်းအချက်အလက်များ ပေးအပ်ရန် တောင်းဆိုနိုင်သည်။

၁၉၁။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနထံမှ အကူအညီ တောင်းခံနိုင်သည်။

၁၉၂။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် ရင်းနှီးမြှုပ်နှံသူထံမှ သတင်းအချက်အလက်များ ထပ်မံတောင်းခံနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုအား လေ့လာအကဲဖြတ်ရန် ကွင်းဆင်းစစ်ဆေးနိုင် သည်။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန၏ သတင်းအချက်အလက်များ တောင်းခံနိုင်ခွင့်သည် ဥပဒေအရ သာ ဖြစ်ရမည်။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ ၃၈ နှင့်အညီ တောင်းခံ သည့် သတင်းအချက် အလက်များအား ချက်ချင်း ပေးအပ်ရမည်။

၁၉၃။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းများထံမှ နောက်ထပ်သတင်းအချက်အလက်များ တောင်းခံနိုင်ရုံသာမက ရင်းနှီးမြှုပ်နှံမှုအားလေ့လာ သုံးသပ်ရာတွင်နှင့် ကွင်းဆင်းစစ်ဆေးရာတွင် အကူအညီပေးရန်လည်း တောင်းခံနိုင်သည်။ သက်ဆိုင်ရာ အခွင့်အာဏာရှိသည့်အဖွဲ့အစည်းသည် လိုအပ်သည့်သတင်းအချက်အလက် များနှင့် အကူအညီများ ပေးအပ်ရမည်။

၁၉၄။ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာနသည် ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ (က) အရ ပြုလုပ်သည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များအား သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံမှ တောင်းခံရယူနိုင်သည်။ ထိုသို့ တောင်းခံရယူ ရာတွင် သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံ စာဖြင့် ရေးသားတောင်းခံရမည်ဖြစ်ပြီး

သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် အလုပ်ဖွင့်ရက် ၁၅ ရက်အတွင်း စာဖြင့် ရေးသားအကြောင်းပြန်ရမည်။

၁၉၅။ ကော်မရှင်သည် အောက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် လိုအပ်သည်ဟု ကျိုးကြောင်း သင့်လျော်စွာ ယုံကြည်ပါက သတင်းအချက်အလက်များ သို့မဟုတ် သက်သေခံချက်များပေးအပ်ရန် ရင်းနှီးမြှုပ်နှံသူထံ အကြောင်းကြားစာ ပေးပို့၍ တောင်းခံနိုင်သည်။

- (က) ဥပဒေနှင့်ခွင့်ပြုချက်ပါ စည်းကမ်းချက်များအား လိုက်နာခြင်း ရှိ မရှိ လေ့လာ စောင့်ကြည့်ရန်၊
- (ခ) လျှောက်ထားတင်ပြချက်များနှင့် ပူးတွဲဖော်ပြသော စာရွက်စာတမ်းများတွင် ဖော်ပြ ထားသော သတင်းအချက်အလက်များအား အတည်ပြုရန်၊
- (ဂ) နိုင်ငံတော်အတွင်းပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်း အချက် အလက်များ ကောက်ယူခြင်း။

၁၉၅။ အတွင်းရေးမှူးသည် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်သည့်ဌာန၏ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော အမိန့်စာများနှင့် လုပ်ထုံးလုပ်နည်းများအား ထုတ်ပြန် နိုင်သည်။

**အခန်း(၂၈)**

**ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများ**

၁၉၇။ ဤနည်းဥပဒေများတွင်ဖြစ်စေ နောင်တွင်ဖြည့်စွက်မည့်နည်းဥပဒေများတွင်ဖြစ်စေသို့မဟုတ် အမိန့်ကြော်ငြာစာများတွင်ဖြစ်စေ အခြားနည်းဖြင့် အတိအလင်းဖော်ပြထား သည့်မှလွဲ၍ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၆၅ ပုဒ်မခွဲ(က) မှ (ထ) အထိနှင့် ပုဒ်မ ၇၁ အရ ရင်းနှီးမြှုပ်နှံသူ ၏ တာဝန်ဝတ္တရားများသည် နိုင်ငံတော်၏ ဥပဒေများအရ သတ်မှတ် သော တာဝန် ဝတ္တရားများအတိုင်းသာ အကျိုးသက်ရောက်စေရမည်။ ယင်းပုဒ်မများအရ နိုင်ငံတော်၏ အခြားဥပဒေများနှင့် အခြားဥပဒေများနှင့်မဆန့်ကျင်ဘဲ ရင်းနှီးမြှုပ်နှံသူအပေါ် နောက်ထပ် တာဝန်ဝတ္တရားများ ထပ်မံ ကျရောက်ခြင်းမရှိစေရ။

၁၉၈။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (င) နှင့် အကျုံးဝင် သက်ဆိုင်သည့် ရှာဖွေတွေ့ရှိမှုနှင့် စပ်လျဉ်း၍ သင့်လျော်သော သတင်းအချက် အလက်များ အားလုံးပါရှိသည့် လျှောက်ထား တင်ပြချက်အား ကော်မရှင်ထံ ချက်ချင်းတင်ပြရမည်။

၁၉၉။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (စ)ပါ ကိစ္စရပ်အတွက် သက်ဆိုင်ရာ လျှောက်ထားလွှာတင်ပြ၍ ကော်မရှင်ထံမှ ခွင့်ပြုချက် ရယူရမည်။ သို့မဟုတ် လျှောက်ထားလွှာ မတင်ပြပါက အဆိုပါ ပြောင်းလဲမှုများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ အားလုံးပါဝင်သည့် လျှောက်ထားတင်ပြချက် အား ကော်မရှင်ထံ ချက်ချင်းတင်ပြရမည်။

၂၀၀။ ပုဒ်မ ၆၅ ပုဒ်မခွဲ (ဇ) အရ သိမ်းဆည်းထားရှိရမည့် မှတ်တမ်း များနှင့် သတင်းအချက်အလက်များသည် ကုမ္ပဏီနှင့် အခွန်ဆိုင်ရာ ဥပဒေများအရ သိမ်းဆည်း ထားရှိရမည့် ငွေရေးကြေးရေးမှတ်တမ်းများနှင့် သတင်းအချက်အလက် များဖြစ်ပြီး ယင်းဥပဒေများတွင် ပြဋ္ဌာန်းထားသော စံနှုန်းများနှင့်အညီ သိမ်းဆည်းထားရှိရမည်။

ရင်းနှီးမြှုပ်နှံသူသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိပြီးပါက သက်ဆိုင်ရာ ငွေရေးကြေးရေး မှတ်တမ်းများနှင့် သတင်းအချက်အလက်များအား အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ခံစားပြီးသည့် အခွန်းစည်းကြပ်နှစ်နောက်-

- (က) ၇ နှစ် သို့မဟုတ်
- (ခ) အခြားသက်ဆိုင်ရာ ဥပဒေအရ သတ်မှတ်သည့် အချိန်ကာလ၊ ယင်းအချိန်ကာလ (၂) ရပ်အနက် ပိုမို ကြာမြင့်သည့် အချိန်ကာလအထိ သိမ်းဆည်းရမည်။

၂၀၁။ ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ဌ)တွင် ရည်ညွှန်းထားသည့် နိုင်ငံခြားသား အလုပ်သမား သို့မဟုတ် အခြားပုဂ္ဂိုလ်မှ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်းအတွက် ရင်းနှီးမြှုပ်နှံသူအပေါ်တွင် တာဝန်တစ်စုံတစ်ရာ ကျရောက်ခြင်း မရှိစေရ။ အခြားနည်းဖြင့် လေးစားလိုက်နာခြင်းကို ကန့်သတ်ခြင်းမပြုဘဲ ရင်းနှီးမြှုပ်နှံသူ သည် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ များ၏ သတင်းအချက် အလက်များအား အဆိုပါပုဂ္ဂိုလ်များထံ ပေးအပ်ထားပြီး လေးစား လိုက်နာရန် တာဝန်ရှိကြောင်း အကြောင်းကြားထားပါက အဆိုပါ ပုဂ္ဂိုလ်များအား ကြီးကြပ် ရန် ၎င်း၏ တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ရမည်။

၂၀၂။ ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (တ) အရ ဝင်ရောက်စစ်ဆေးနိုင်သည့် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော မှတ်တမ်းများအား စစ်ဆေး ခွင့်နှင့် ရင်းနှီးမြှုပ်နှံသူ၏ မည်သည့် ဒါရိုက်တာ၊ မန်နေဂျာ သို့မဟုတ် ဝန်ထမ်း ကိုမဆို မေးမြန်းနိုင်ခွင့်ပါဝင်သည်။ ကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်း၍ ကြီးလေးသော ဖောက်ဖျက်မှု ဖြစ်ပေါ်ကြောင်း ယုံကြည်ရန် အကြောင်းရှိပါက ချက်ချင်း စုံစမ်းစစ်ဆေးခြင်းမစတင်မီ အကျိုးအကြောင်း ဆီလျော်သည့် အကြောင်းကြားစာအား ပေးပို့ရမည်။

၂၀၃။ ဥပဒေ ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ထ) နှင့် အကျုံးဝင်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူသည် ပတ်ဝန်းကျင်ထိခိုက်မှု စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ်၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် စသည်တို့အား ဆောင်ရွက်ရန်၊ ရယူရန်နှင့် အကောင်အထည်ဖော်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် သက်ဆိုင်သော လိုအပ်ချက်များအား လိုက်နာကြောင်း အတည်ပြုချက် တင်ပြရမည်။

၂၀၄။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ရပ်စဲပါက ခံစားခဲ့သော အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးကို ပြန်လည်ပေးဆောင်ရမည် ဟူသော ဥပဒေ ပုဒ်မ ၆၈ ပါ လိုအပ်ချက်သည်-

- (က) ဥပဒေပုဒ်မ ၇၇ (က) သို့မဟုတ် ပုဒ်မ ၇၇ (ဃ) အရ ရရှိခံစားခဲ့သော အခွန်သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့်များနှင့် သက်ဆိုင်ပြီး
- (ခ) ရင်းနှီးမြှုပ်နှံမှု ရပ်စဲခြင်းသည် အောက်ပါအခြေအနေများကြောင့်ဖြစ်လျှင် ဤပုဒ်မနှင့် သက်ဆိုင်ခြင်း မရှိစေရ-
  - (၁) ရင်းနှီးမြှုပ်နှံမှုအား ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်သည့် အခြား ရင်းနှီးမြှုပ်နှံသူတစ်ဦးထံ ရင်းနှီးမြှုပ်နှံမှုအား ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း သို့မဟုတ်
  - (၂) ရင်းနှီးမြှုပ်နှံသူ၏ ဆန္ဒမပါရှိဘဲ ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေ ဖျက်သိမ်းရခြင်း။

၂၀၅။ ဥပဒေ ပုဒ်မ ၆၉ နှင့် ၇၀ ပါ ပြဋ္ဌာန်းချက်များသည် ရင်းနှီးမြှုပ်နှံသူမှ သက်ဆိုင်ရာ ပဋိညာဉ်စာချုပ်များ မချုပ်ဆိုမီ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ဦးစွာ ရယူရမည့် စာချုပ်များနှင့် သက်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံမှု တည်ထောင် ခြင်း သို့မဟုတ် လည်ပတ်ဆောင်ရွက်ခြင်းအတွက် သာမန် စီးပွားရေး လုပ်ငန်းစဉ်အတိုင်း ချုပ်ဆိုရသော ပဋိညာဉ်စာချုပ်များနှင့် မသက်ဆိုင်ပါ။

ယင်းဥပဒေပုဒ်မများနှင့် အကျုံးဝင်သက်ဆိုင်သော ပဋိညာဉ်စာချုပ်များအား ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်နှင့် အညီ သို့မဟုတ် သက်တမ်းတိုးရန် သို့မဟုတ် ပြင်ဆင်ရန် ခွင့်ပြုချက် ရရှိမှုနှင့်အညီ ချုပ်ဆိုရမည်။

၂၀၆။ ဥပဒေ ပုဒ်မ ၇၀နှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူသည် ပဋိညာဉ်စာချုပ်များကို သက်တမ်းတိုးမြှင့်လိုပါက သို့မဟုတ် ပြင်ဆင်လိုပါက သက်ဆိုင်သည့် သတင်းအချက်အလက်များအားလုံးကို လျှောက်ထားတင်ပြ၍ ကော်မရှင်ထံ မှ ခွင့်ပြုချက်ရယူ ရမည်။

၂၀၇။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၂ နှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ၂၀၈ အရ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသော ရင်းနှီး မြှုပ်နှံမှုအား

လုပ်ငန်းသက်တမ်း ကာလအတွင်း အခြား ပုဂ္ဂိုလ် တစ်ဦးဦးသို့ တစ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာလွှဲပြောင်းခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်လိုပါက အလုပ်လုပ်ရက် ၁၅ ရက်အတွင်း ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့ရမည်။ သို့ရာတွင် ပေါင်နှံခြင်း သို့မဟုတ် အစုရှယ်ယာလွှဲပြောင်းခြင်းအတွက် အခြား သက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ကော်မရှင်ထံမှ တပ်ပုံတင်ရန် သို့မဟုတ် အသိပေး တင်ပြရန် လိုအပ်ပါက ဤနည်းဥပဒေပုဒ်မ အရ အကြောင်းကြားရန် မလိုအပ်ပါ။

၂၀၈။ ဥပဒေ ပုဒ်မ ၇၂ အရ အစုရှယ်ယာ သို့မဟုတ် လုပ်ငန်းအား လွှဲပြောင်းရာတွင် ရင်းနှီးမြှုပ်နှံသူနှင့် ဆက်စပ်သည့် အဖွဲ့အစည်း မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးသည်-

- (က) ရင်းနှီးမြှုပ်နှံသူ၏ အဓိက ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှု သို့မဟုတ်
- (ခ) ရင်းနှီးမြှုပ်နှံသူ ပိုင်ဆိုင်သော ပစ္စည်းများ၏ ၅၀ % အထက်အား ရယူပိုင်ဆိုင်ပြီး
- (ဂ) အဆိုပြုထားသည့် အစုရှယ်ယာ သို့မဟုတ် လုပ်ငန်း လွှဲပြောင်းရယူမည့် ပုဂ္ဂိုလ် သည် လုပ်ငန်းလွှဲပြောင်း ရယူခြင်းနှင့်စပ်လျဉ်း၍ ခွင့်ပြုမိန့်အား သီးသန့် လျှောက်ထား ခြင်း မရှိခဲ့ပါက ကော်မရှင်ထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

၂၀၉။ နည်းဥပဒေ ၂၀၈ အရ ကော်မရှင်ထံမှ ကြိုတင်ခွင့်ပြုချက်ရယူရမည့် ရင်းနှီးမြှုပ်နှံ သူသည် အဆိုပြုထားသည့် လုပ်ဆောင်ချက်၊ လွှဲပြောင်းရယူမည့် အဆိုပြုပုဂ္ဂိုလ်သည် နည်းဥပဒေ ၇၀ (ဃ)၊ (င)၊ (စ) နှင့် (ဆ) တွင် ပြဋ္ဌာန်းထားသော သတ်မှတ်ချက် များနှင့် ပြည့်မီကြောင်း၊ ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များအား ရင်းနှီးမြှုပ်နှံသူမှ လိုက်နာကြောင်း စသည့် သတင်းအချက် အလက်များ ပါဝင်သည့် လျှောက်ထားလွှာအား တင်ပြရမည်။ အဆိုပါလိုအပ်ချက်များ၊ သတ်မှတ် ချက်များနှင့် ကိုက်ညီပါက သို့မဟုတ် လွှဲပြောင်းခြင်းသည် နိုင်ငံတော်၏ နိုင်ငံတော်၏ အကျိုး စီးပွားအတွက် ဆိုးကျိုးမသက် ရောက်ပါက ကော်မရှင်သည် ခွင့်ပြုချက်ထုတ်ပေးရမည်။ ကော်မရှင် သည် ရင်းနှီး မြှုပ်နှံသူ၏ လျှောက်ထားတင်ပြချက်အား လက်ခံစဉ်းစားလျက် အခြားသက်ဆိုင်ရာ အခွင့် အာဏာရှိသည့် အဖွဲ့အစည်းနှင့် တိုင်ပင်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း ပြုလုပ်နိုင်သည်။

၂၁၀။ ခွင့်ပြုမိန့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိထားသော ရင်းနှီး မြှုပ်နှံသူသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် ၃ လ အတွင်း အောက်ဖော်ပြပါ အကြောင်းအရာများ အသေးစိတ် ပါရှိသည့် နှစ်စဉ်အစီရင်ခံစာအား သတ်မှတ်ထားသော ပုံစံဖြင့် ကော်မရှင်ထံ တင်ပြရမည်-

- (က) ရင်းနှီးမြှုပ်နှံမှုအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုးတက်မှုများ၊

- (ခ) လျှောက်ထားလွှာတွင် ပါဝင်သည့် ဖော်ပြချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အရေးပါသည့် ပြောင်းလဲမှုများနှင့် -
  - (၁) ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် မတည်ရင်းနှီးငွေအား ပြောင်းလဲမှုရှိ/မရှိ၊
  - (၂) ရင်းနှီးမြှုပ်နှံသူနှင့် အကျိုးစီးပွားပါဝင်သော အစုရှယ်ယာရှင်များ သို့မဟုတ် ပါတီများ အပြောင်းအလဲရှိ/မရှိ၊
  - (၃) ရင်းနှီးမြှုပ်နှံမှုအတွက် အလုပ်ခန့်အပ်ခြင်း၊
  - (၄) သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးသက် ရောက်မှု၊
  - (၅) ရင်းနှီးမြှုပ်နှံမှုအတွက် မြေအသုံးပြုမှုနှင့် မြေ သို့မဟုတ် မြေအသုံးချမှု ပြောင်းလဲခြင်း ရှိ/မရှိ၊
- (ဂ) ရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဥပဒေ ပုဒ်မ ၃ ပါ ရည်ရွယ်ချက်များအား မည်သို့ အထောက်အကူပြုနေကြောင်း၊
- (ဃ) ခွင့်ပြုချက်၏ စည်းကမ်းများအား ရင်းနှီးမြှုပ်နှံသူမှ လိုက်နာကြောင်းနှင့် လိုက်နာရန် ပျက်ကွက်ပါက သာဓကများ၊
- (င) ခွင့်ပြုချက်ရရှိသည့်နေ့ သို့မဟုတ် ယခင်နှစ်စဉ် အစီရင်ခံစာ တင်ပြသည့်နေ့မှစ၍ ရင်းနှီးမြှုပ်နှံသူမှ ရရှိသော အရေးပါသည့် လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုမိန့်များနှင့် ခွင့်ပြုချက်များ၊ နှင့်
- (စ) ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုမိန့်ရရှိထားပါက ရင်းနှီးမြှုပ်နှံမှုအား တာဝန်ယူမှု ရှိသော၊ ရေရှည်တည်တံ့သော သိန္နီဌာန်ဖြင့် ဆောင်ရွက်ကြောင်း ပြသခြင်း၊
- (ဆ) ရင်းနှီးမြှုပ်နှံသူသည် အခွန်ဆိုင်ရာ အတည်ပြုမိန့် ရရှိထားပါက-
  - (၁) နှစ်တစ်နှစ်အတွင်း တောင်းခံခဲ့သော သို့မဟုတ် ခံစားခဲ့သော အခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၏ ခန့်မှန်းခြေတန်ဖိုးနှင့် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ခြင်း၊
  - (၂) အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်အား ဤနည်းဥပဒေများအရ ပြန်လည်တွက်ချက်ခြင်း သို့မဟုတ် ပြန်လည်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်တွက်ချက်ရန် သို့မဟုတ် ပြန်လည် ထုတ်ပေးရန် မလိုအပ်ကြောင်း အတည်ပြုခြင်း၊



(၃) ရင်းနှီးမြှုပ်နှံသူသည် ဥပဒေပုဒ်မ ၇၅ အရ ကင်းလွတ်ခွင့် ရရှိခဲ့စားခဲ့လျှင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် သက်ဆိုင်ရာဇုန် အား အတည်ပြုခြင်း၊

(၄) ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် ပို့ကုန်ဝင်ငွေများ၊

(ဇ) စာရင်းစစ်ဆေးပြီးသော ရင်းနှီးမြှုပ်နှံသူ၏ ငွေစာရင်းရှင်းတမ်း၊ နှင့်

(ဈ) ကော်မရှင်မှ သတ်မှတ်သည့် အခြားလိုအပ်ချက်များ။

၂၁၁။ မြေအသုံးပြုခွင့် ရရှိသော ရင်းနှီးမြှုပ်နှံသူသည် အလုပ်ဖွင့်ရက် ၂၀ ရက်အတွင်း -

(က) မြေအသုံးပြုခွင့်နှင့် အကျုံးဝင်သက်ဆိုင်သော မြေ သို့မဟုတ် အဆောက်အဦ ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များအား ကော်မရှင်ထံ တင်ပြရမည်၊

(ခ) မြေအသုံးပြုခွင့်နှင့် အကျုံးဝင် သက်ဆိုင်သော မြေ သို့မဟုတ် အဆောက်အဦ ငှားရမ်းခြင်း စာချုပ်ကို သက်တမ်းတိုးမြှင့်ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက် များ ကို ကော်မရှင်ထံ တင်ပြရမည်။

(ဂ) မြေအသုံးပြုခွင့်နှင့် အကျုံးဝင် သက်ဆိုင်သော မြေအသုံးချမှု ပြောင်းလဲခြင်း အတွက် ခွင့်ပြုချက် ရယူရမည် ဖြစ်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်း မိတ္တူအား ကော်မရှင်ထံ တင်ပြရမည်။

၂၁၂။ ကော်မရှင်သည် လိုအပ်သည်ဟု ယူဆသော အခြားအစီရင်ခံတင်ပြခြင်းဆိုင်ရာ သတ်မှတ် ချက်များအား အချိန်အပိုင်းအခြားအလိုက်ဖြစ်စေ၊ ယာယီဖြစ်စေ သတ်မှတ်နိုင်ပြီး ရင်းနှီး မြှုပ်နှံသူများအားလုံး သို့မဟုတ် သီးခြားကဏ္ဍ သို့မဟုတ် အမျိုးအစားတစ်ခုတွင် ပါဝင် သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံသူ အတန်းအစား တစ်ရပ်ရပ်နှင့် ယေဘုယျအားဖြင့် သက်ဆိုင်မှု ရှိစေရန် ပြဋ္ဌာန်းနိုင်သည်။

**အခန်း(၂၈)**

**အမှုထမ်းများနှင့်အလုပ်သမားများ ခန့်ထားခြင်း**

၂၁၃။ ဤနည်းဥပဒေများတွင်ဖြစ်စေ၊ နောင်တွင်ဖြည့်စွက်မည့် နည်းဥပဒေများတွင်ဖြစ်စေ၊ သို့မဟုတ် အမိန့်ကြော်ငြာစာများတွင်ဖြစ်စေ အခြားနည်းဖြင့် အတိအလင်း ဖော်ပြထား သည်မှလွဲ၍ ဥပဒေ ပုဒ်မ ၅၁ (ဃ)၊ (င) နှင့် (စ) တို့တွင် ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများသည် ပြည်ထောင်စု၏ ဥပဒေများအရ သတ်မှတ် သော တာဝန်ဝတ္တရားများ အတိုင်းသာ အကျိုးသက်ရောက်စေရမည်။ ယင်းဥပဒေပုဒ်မ များအရ နိုင်ငံတော်၏

အခြားဥပဒေများနှင့် ဆန့်ကျင်မှု မရှိစေရဘဲ ရင်းနှီးမြှုပ်နှံသူ အပေါ် နောက်ထပ် တာဝန်ဝတ္တရားများ ထပ်မံကျရောက်ခြင်း မရှိစေရ။

၂၁၄။ ရင်းနှီးမြှုပ်နှံသူသည် ဥပဒေပုဒ်မ ၅၁ (ဃ) အရ ကျွမ်းကျင် ပညာရှင် သို့မဟုတ် အတတ်ပညာရှင်အဖြစ် နိုင်ငံခြားသားပုဂ္ဂိုလ်အား အလုပ်ခန့်အပ် ပက အဆိုပါပုဂ္ဂိုလ်သည် သက်ဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိ ကိုင်ဆောင်ထားရမည်။

**အခန်း(၂၉)**  
**ဘဏ္ဍာငွေများလွှဲပြောင်းခြင်း**

၂၁၅။ ဤနည်းဥပဒေများတွင်ဖြစ်စေ၊ နောင်တွင်ဖြည့်စွက်မည့်နည်းဥပဒေများတွင်ဖြစ်စေ၊ သို့မဟုတ် အမိန့်ကြော်ငြာစာများတွင်ဖြစ်စေ အခြားနည်းဖြင့် အတိအလင်း ဖော်ပြထား သည်မှလွဲ၍ ဥပဒေ ပုဒ်မ ၅၇၊ ၅၉ နှင့် ၆၁ တို့တွင် ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်ဝတ္တရားများသည် နိုင်ငံတော်၏ ဥပဒေများအရ သတ်မှတ်သော တာဝန်ဝတ္တရား များအတိုင်းသာ အကျိုးသက်ရောက်စေရမည်။ ယင်းပုဒ်မများအရ နိုင်ငံတော်၏ အခြားဥပဒေများနှင့် ဆန့်ကျင်မှုမရှိစေရဘဲ ရင်းနှီးမြှုပ်နှံသူအပေါ် နောက်ထပ်တာဝန် ဝတ္တရားများ ထပ်မံ ကျရောက်ခြင်း မရှိစေရ။

၂၁၆။ ဥပဒေပုဒ်မ ၅၉ အား ကန့်သတ်ခြင်းမရှိစေရဘဲ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည်-

(က) ဥပဒေပုဒ်မ ၅၆ (ဂ)၊ (င) နှင့် (စ) တို့တွင် ရည်ညွှန်းထားသော ဘဏ္ဍာငွေ အမျိုးအစားများအား လွှဲပြောင်းပေးရန် အဆိုပြုလျှင်၊

(ခ) နိုင်ငံတော်အတွင်း အခွန်ပေးဆောင်ရန် တာဝန်ရှိလျှင် သို့မဟုတ် အလားအလာ ရှိသော၊ အငြင်းပွားမှု ဖြစ်ပွားနေသော တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ကျန်ရှိ လျှင်၊

အခွန်ဆိုင်ရာ တာဝန်များ၊ အဆိုပြုထားသည့် ဘဏ္ဍာငွေ လွှဲပြောင်းခြင်းနှင့် ဆောင်ရွက် မည့် အဆိုပြုနည်းလမ်း စသည်တို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ အားလုံး ပါဝင်သည့် လျှောက်ထားလွှာအား ကော်မရှင်ထံ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်။ အဆိုပါ လိုအပ်ချက်များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သို့မဟုတ် လွှဲပြောင်းခြင်းသည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဆိုးကျိုးမသက်ရောက်ပါက ကော်မရှင်သည် ခွင့်ပြုချက် ထုတ်ပေးရမည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားတင်ပြချက်အား လက်ခံစဉ်းစားလျက် အခြားသက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းနှင့် တိုင်ပင် ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း ပြုလုပ်နိုင်သည်။

၂၁၇။ ဥပဒေပုဒ်မ ၆၀ တွင် ရည်ညွှန်းထားသော တရားဝင်ခွင့်ပြုမိန့် ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံတော်အတွင်း စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် သို့မဟုတ် ဝင်ငွေရရှိရန် ခွင့်ပြုသည့် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းမှ ပေးအပ်သော ဗီဇာ သို့မဟုတ် အခြားခွင့်ပြုချက် ကို ဆိုသည်။

**အခန်း(၃၀)**  
**အာမခံထားရှိခြင်း**

၂၁၈။ ဥပဒေပုဒ်မ ၇၃ ပါ ရည်ရွယ်ချက်အလိုမှာ ရင်းနှီးမြှုပ်နှံသူတိုင်း သည် အကူးအပြောင်းကာလ မကုန်ဆုံးမီ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အောက်ဖော်ပြပါ အာမခံ အမျိုးအစားများထားရှိပြီးဖြစ်ရမည်-

- (က) တတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းအတွက် အာမခံ၊
- (ခ) (အလုပ်သမားများအပါအဝင်) တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွင် ဖြစ်ပွားသော သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် အာမခံ၊ နှင့်
- (ဂ) ကော်မရှင်မှ သတ်မှတ်မည့် အခြားအာမခံအမျိုးအစားများ။

သို့ရာတွင် ယင်းအာမခံအမျိုးအစားအား ကျိုးကြောင်းဆီလျော်သော စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များအပေါ်တွင် ထားရှိရမည်ဖြစ်ပြီး နိုင်ငံတော်အတွင်း ရရှိနိုင်သော အာမခံအမျိုးအစားများ အစဉ်အမြဲ ဖြစ်ရမည်။

ဤနည်းဥပဒေသည် အခြားသက်ဆိုင်ရာဥပဒေအရ လိုအပ်သော အာမခံမူဝါဒ ကြောင့် အခြားအာမခံများ ထားရှိရမည့် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်အပေါ် ကန့်သတ် ခြင်း မရှိစေရ။

၂၁၉။ နည်းဥပဒေ ၂၁၈ (ဂ) အရ နောက်ထပ် အာမခံအမျိုးအစားများ ထားရှိရန် ပြဋ္ဌာန်းသည့်အခါ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူများ အားလုံး သို့မဟုတ် သီးခြား ကဏ္ဍတစ်ခု သို့မဟုတ် သီးခြား အမျိုးအစားတစ်ခုတွင် ပါဝင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံသူ အတန်းအစားတစ်ရပ်ရပ်မှ အာမခံထားရှိရ မည်ဟု သတ်မှတ်နိုင်သည်။

**အခန်း(၃၁)**  
**ဝန်ဆောင်စရိတ်များ သတ်မှတ်ခြင်း**

၂၂၀။ ကော်မရှင်သည် ဥပဒေပုဒ်မ ၂၆ နှင့်အညီ လျှောက်လွှာကြေး နှင့် ခွင့်ပြုချက် ထုတ်ပေးခြင်းအတွက် ဝန်ဆောင်စရိတ် အပါအဝင် သက်ဆိုင်ရာလုပ်ငန်း တာဝန်များ ဆောင်ရွက်ခြင်းအတွက် သို့မဟုတ် အထူးဆောင်ရွက်ခြင်းနှင့် အကျုံးဝင် သက်ဆိုင်သော

ကိစ္စရပ်များအတွက် ရင်းနှီးမြှုပ်နှံသူထံမှ ကောက်ခံရန် ဝန်ဆောင်စရိတ် သတ်မှတ်နိုင်သည်။  
ထိုသို့သတ်မှတ်ရာတွင် ကော်မရှင်သည်-

- (က) ကော်မရှင် အသုံးပြုသော ဝက်ဘ်ဆိုက်ပေါ်တွင် လက်ရှိ ကောက်ခံနေသော ဝန်ဆောင်စရိတ်များအားလုံး၏ ဇယားအား မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ရမည်။
- (ခ) ရင်းနှီးမြှုပ်နှံသူမှ လျှောက်ထားလွှာ တင်ပြရသော နေရာတိုင်း၌ လက်ရှိကောက်ခံ နေသော ဝန်ဆောင်စရိတ်များအားလုံး၏ ဇယားအား ဖော်ပြရမည်။
- (ဂ) ဝန်ဆောင်စရိတ်များဆိုင်ရာ ဇယားတွင် ထုတ်ပြန်ထားသော ဝန်ဆောင်စရိတ်များ မှလွဲ၍ အခြားစရိတ်များ မကောက်ခံရ။
- (ဃ) နည်းဥပဒေ ၂၂၁ နှင့်အညီ ဝန်ဆောင်စရိတ်များအား ခွဲခြားဆက်ဆံမှုမရှိဘဲ မဖြစ်မနေ ပေးဆောင်ရမည့် စနစ်ဖြင့် ကောက်ခံရမည်။
- (င) သက်ဆိုင်ရာ ဝန်ဆောင်စရိတ်များ ပေးဆောင်ပြီးပါက ငွေရရှိကြောင်း ပြေစာ ထုတ်ပေးရမည်။

၂၂၁။ ကော်မရှင်သည် အသေးစားကုမ္ပဏီဖြစ်ခြင်းကြောင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု၏ အရွယ် အစား သို့မဟုတ် အမျိုးအစားကြောင့် မတူညီသော ဝန်ဆောင်စရိတ်များ သို့မဟုတ် ဝန်ဆောင်စရိတ်များမှ သက်သာခွင့်ကို မျှတသည့် သတ်မှတ်ချက်များအပေါ်တွင် အခြေခံကာ ဥပဒေ၏ ရည်ရွယ်ချက်များနှင့်အညီ သတ်မှတ်နိုင် သည်။

**အခန်း(၃၂)**

**စီမံခန့်ခွဲရေးပြစ်ဒဏ်များ**

၂၂၂။ ဥပဒေပုဒ်မ ၈၅ အရ ချမှတ်မည့် စီမံခန့်ခွဲရေးပြစ်ဒဏ်သည် ဖောက်ဖျက်သည့် အခြေ အနေနှင့်အချိုးကျ ကိုက်ညီမှုရှိရမည်ဖြစ်ပြီး တူညီသော အခြေအနေများတွင် အခြား ရင်းနှီးမြှုပ်နှံသူများအပေါ် ချမှတ်သည့် စီမံခန့်ခွဲရေးပြစ်ဒဏ်များနှင့် ရှေ့နောက် ညီညွတ်မှု ရှိရမည်။

၂၂၃။ စီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ် မချမှတ်မီ ကော်မရှင်သည် -

- (က) ရင်းနှီးမြှုပ်နှံမှုလေ့လာစောင့်ကြည့်ရေးဌာနမှ နည်းဥပဒေ၈၇ အရ ပြင်ဆင်သည့် အစီရင်ခံစာအား လေ့လာသုံးသပ်ရမည်။
- (ခ) အဆိုပြုထားသည့် စီမံခန့်ခွဲရေးပြစ်ဒဏ်အတွက် ဆုံးဖြတ်ရမည်။

- (ဂ) ဥပဒေပုဒ်မ ၈၅ ပုဒ်မခွဲ(ခ)အရ အောက်ဖော်ပြပါ အကြောင်း အရာများပါဝင်သည့် အကြောင်းကြားစာအား ရင်းနှီးမြှုပ်နှံသူထံ ပေးပို့ ရမည်။
  - (၁) ဥပဒေ သို့မဟုတ် ခွင့်ပြုချက်ပါ စည်းကမ်းချက်အား ဖောက်ဖျက်မှု ဖြစ်ပေါ်စေသည့် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ဆောင်မှု သို့မဟုတ် ပျက်ကွက်မှု၊
  - (၂) ချမှတ်မည့် စီမံခန့်ခွဲရေးပြစ်ဒဏ် နှင့်
  - (၃) ယင်းဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်များ။
- (ဃ) ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူမှ ဖောက်ဖျက်မှုအား ကုစားနိုင်သည်ဟု ယူဆပါက ဖောက်ဖျက်မှုအား ကုစားရန် ရင်းနှီးမြှုပ်နှံသူမှ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်များနှင့် ယင်းလုပ်ငန်းအဆင့်ဆင့်များအား ပြီးမြောက်အောင် ဆောင်ရွက်ရမည့် အချိန်သတ်မှတ်ချက်တို့ကို အကြောင်းကြား စာတွင် ရေးသားဖော်ပြရမည်။
- (င) ချမှတ်မည့် စီမံခန့်ခွဲရေးပြစ်ဒဏ်သည် ဥပဒေ ပုဒ်မ ၈၅ ပုဒ်မခွဲ (က)(၂)နှင့် (၃) တို့အရ ယာယီရပ်ဆိုင်းခြင်းဖြစ်လျှင် ယာယီရပ်ဆိုင်းမှုကို ရုတ်သိမ်းစေရန် ဆောင်ရွက်ရမည့် စည်းကမ်းချက်များအကြောင်းကို အကြောင်းကြားစာတွင် ဖော်ပြရမည်။
- (စ) ကော်မရှင်သည် တွဲဖက်လုပ်ကိုင်သူ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် ဖောက်ဖျက်ရာတွင် ပါဝင်သည့်အတွက်ကြောင့် ၎င်းအပေါ် စီမံခန့်ခွဲရေးပြစ်ဒဏ် တိုးချဲ့ချမှတ်ရန် ရည်ရွယ်လျှင် ၎င်း၏ အမည် အပြည့်အစုံနှင့် ဥပဒေ ပုဒ်မ ၈၅ ပုဒ်မခွဲ (က) (၅)အရ နာမည်ပျက်စီးပွားရေးလုပ်ငန်းစာရင်းတွင် ၎င်း၏အမည်ထည့်သွင်းရန် ရည်ရွယ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြရမည်။
- (ဆ) ဥပဒေပုဒ်မ ၈၅ ပုဒ်မခွဲ (ခ)အရ ချမှတ်ရန် လိုအပ်သည့် စီမံခန့်ခွဲရေးပြစ်ဒဏ်နှင့် အကြောင်းကြားစာအား အကြောင်းပြန်ရန် ရင်းနှီးမြှုပ်နှံသူအား အလုပ်လုပ်ရက် ၁၀ ရက်ထက်မနည်းသော အချိန်ပေးရမည်။ သို့ရာတွင် ဖောက်ဖျက်မှု၏ အကျိုးသက်ရောက်မှုကြောင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု ကော်မရှင်မှ ယုံကြည်ရန် အကြောင်းရှိပါက ပိုမိုတိုတောင်းသော အချိန်ကာလအတွင်း အကြောင်းပြန်ရန် သတ်မှတ်နိုင်သည်။

၂၂၄။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ ၂၂၃ အရ ထုတ်ပြန်သည့် အကြောင်းကြားစာအား အကြောင်းပြန်ရာတွင် ဖောက်ဖျက်ခြင်း နှင့် အဆိုပြုသတ်မှတ်သော စီမံခန့်ခွဲရေး ပြစ်ဒဏ်အတွက် ၎င်း၏ သဘောထားအမြင် သို့မဟုတ် ဖောက်ဖျက်ခြင်းအား ကုစားရန် ကော်မရှင်မှ သတ်မှတ်သည့်

လုပ်ငန်းအဆင့်ဆင့်နှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက် မည်ဖြစ်ကြောင်း ကတိခံဝန်ချက်တို့ကို ဖော်ပြလျက် အကြောင်းကြားစာတွင် သတ်မှတ်ထား သည့် အချိန်ကာလအတွင်း ကော်မရှင်ထံ လျှောက်ထားတင်ပြရမည်။

၂၂၅။ နည်းဥပဒေ ၂၂၄ အရ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားတင်ပြမှုအား လက်ခံစဉ်းစားလျက် သို့မဟုတ် လျှောက်ထားတင်ပြမှု မပြုဘဲအကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အချိန်ကာလ ကုန်ဆုံးခဲ့ပါက ကော်မရှင်သည် နည်းဥပဒေ ၂၂၃ အရ ထုတ်ပြန်ထားသော အကြောင်းကြားစာတွင် ကနဦး အဆိုပြုထားသော စီမံခန့်ခွဲရေးပြစ်ဒဏ် နှင့် ကွဲပြားနိုင်သော ပြစ်ဒဏ် တစ်ရပ်ချမှတ်ကြောင်း သို့မဟုတ် နောက်ထပ်အရေးယူ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း ၎င်း၏ နောက်ဆုံး ဆုံးဖြတ်ချက်အား ရင်းနှီးမြှုပ်နှံသူထံ အကြောင်း ကြားရမည်။

အကြောင်းကြားစာပါ နေ့ရက်ပြီးနောက် အလုပ်လုပ်ရက် ၂၀ ရက် ထက်မနည်းသော နေ့ရက်တစ်ရက် ရက်အား ပြစ်ဒဏ်စတင်အကျိုး သက်ရောက်မည့်နေ့ရက် အဖြစ်အကြောင်း ကြားစာတွင် ဖော်ပြရမည်။ သို့ရာတွင် ဖောက်ဖျက်မှု၏ အကျိုးသက်ရောက်မှုကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကော်မရှင်မှ ကျိုးကြောင်းသင့်လျော်စွာ ယုံကြည် ပါ က ပိုမိုတိုတောင်းသည့် အချိန်ကာလအတွင်း ပြစ်ဒဏ်စတင် အကျိုးသက် ရောက်မည့် နေ့ရက် သတ်မှတ်နိုင်သည်။

၂၂၆။ ဥပဒေပုဒ်မ ၈၆(က)အရ ခွင့်ပြုထားသည့် အချိန်ကာလအတွင်း ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ ၂၂၅ အရ ကော်မရှင်မှ အကြောင်းကြားသည့် ဆုံးဖြတ်ချက်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် ဥပဒေအရ သတ်မှတ်ထားသည့် အခွင့်အာဏာ ရှိသည့် အဖွဲ့အစည်း သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးမှ ရင်းနှီးမြှုပ်နှံသူသည် သဘောရိုး ဖြင့် အယူခံဝင်ခြင်း ဖြစ်ကြောင်း၊ ဖောက်ဖျက်မှု၏ အကျိုးသက်ရောက်မှုကို ဖြေရှင်း ဆောင်ရွက်ရန် ပြစ်ဒဏ်ချက်ချင်းချမှတ်ရန် မလိုအပ်ကြောင်း ယုံကြည်ရန် အကြောင်းရှိပါက စီမံခန့်ခွဲရေး ပြစ်ဒဏ် ချမှတ်ခြင်းအား ရွှေ့ဆိုင်းနိုင်သည်။

၂၂၇။ ဥပဒေ ပုဒ်မ ၈၆(ခ)နှင့် နည်းဥပဒေ ၂၂၆ အရ ပြုလုပ်သည့် ဆုံးဖြတ်ချက်အား စာဖြင့်ရေးသားရမည်ဖြစ်ပြီး ကော်မရှင်ထံ လိပ်မူပေးပို့ရမည်။ ကော်မရှင်သည် ဆုံးဖြတ်ချက် အားရရှိသည် နှင့်တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံသူအမည်ပါရှိသည့် အခြားအဖွဲ့အစည်း နှင့် သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းထံ အကြောင်းကြားရမည်ဖြစ်ပြီး လိုအပ်သည့် ဆောင်ရွက်မှုများ တုံ့ပြန်ဆောင်ရွက်ရမည်။

၂၂၈။ ရင်းနှီးမြှုပ်နှံသူနှင့် အမည်ပါရှိသည့် အခြားအဖွဲ့အစည်းသည် နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ထားသည့် စီမံခန့်ခွဲရေးပြစ်ဒဏ်ပါ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရမည်။

၂၂၉။ ကော်မရှင်သည် နိုင်ငံတော်အတွက် အကျိုးရှိသည်ဟု ယုံကြည်ရန် အကြောင်းရှိပြီး ဥပဒေသို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေအား ထပ်မံဖောက်ဖျက်ရန် အလားအလာ မရှိတော့ ကြောင်း ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူသည် ကော်မရှင်မှ စိတ်ကျေနပ်မှု ရရှိသည်အထိ ဆောင်ရွက်ပြသပါက ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် တွဲဖက်လုပ်ကိုင်သူအား ဥပဒေပုဒ်မ ၈၅(က)(၅)တွင် ရည်ညွှန်းထားသည့် နာမည်ပျက်စီးပွားရေးလုပ်ငန်းစာရင်းမှ ပယ်ဖျက်နိုင်သည်။

၂၃၀။ ကော်မရှင်သည် ဖောက်ဖျက်မှုဖြစ်ပေါ်စေသည့် ရင်းနှီးမြှုပ်နှံသူ၏ ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှုနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၂၂၃ အကြောင်းကြားစာ ပေးပို့ရန်သာ လိုအပ်ပြီး တူညီသော သို့မဟုတ် သက်ဆိုင်သော ဥပဒေဖောက်ဖျက်မှုအတွက် အကြောင်းကြား စာ ထပ်မံပေးပို့ရန်မလိုအပ်ပါ။

၂၃၁။ ဥပဒေ အခန်း ၂၀ တွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် ဥပဒေသို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေများအား ဖောက်ဖျက်သည့် ရင်းနှီးမြှုပ်နှံသူအား အရေးယူဆောင်ရွက်နိုင်သည့် ကော်မရှင် သို့မဟုတ် အခြားအခွင့်အာဏာရှိသည့် အဖွဲ့အစည်း၏ အခွင့်အရေး သို့မဟုတ် လုပ်ပိုင်ခွင့်များအား ကန့်သတ်ချုပ်ခြယ်ခြင်း မရှိစေရ။ ကော်မရှင်သည် နိုင်ငံတော်၏ ဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံသူအား တရားစွဲဆိုစေရန် သို့မဟုတ် အရေးယူဆောင် ရွက်စေရန် သက်ဆိုင်ရာ အခွင့်အာဏာရှိသည့် အဖွဲ့အစည်းအား ထောက်ခံတင်ပြနိုင်သည်။

**အခန်း(၃၃)**

**အကူးအပြောင်းကာလနှင့် အထွေထွေပြဋ္ဌာန်းချက်များ**

၂၃၂။ ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံသူထံ ထုတ်ပေးထားသော ခွင့်ပြုမိန့်သည် ပုဒ်မ ၉၂ အရ ခွင့်ပြုမိန့်သက်တမ်းကုန်ဆုံးသည့်အချိန်အထိ ဆက်လက်အကျိုးသက်ရောက်စေရမည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသည် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များနှင့် မဆန့်ကျင်သည့် အတိုင်းအတာအထိ ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ အား လိုက်နာရမည်။

၂၃၃။ ရင်းနှီးမြှုပ်နှံသူသည် ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိထားသော ခွင့်ပြုမိန့်နှင့်အညီ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဆက်လက်ရရှိသော်ငြားလည်း နောက်ထပ်အကျိုး ကျေးဇူးများ ထပ်မံခံစားရရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့် ရရှိစေရန် လျှောက်ထားလွှာတင်ပြရမည်။

၂၃၄။ ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ရည်ရွယ်ချက်များအလို့ငှာ ခွင့်ပြုမိန့်ကိုင်ဆောင်ထားခြင်း ဖြစ်သည် ဟုမှတ်ယူရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ကိုင်ဆောင်ထိန်းသိမ်းခြင်းအတွက် အကျုံးဝင်သက် ဆိုင်သော ပြဋ္ဌာန်းချက်များအား လိုက်နာရမည်။

၂၃၅။ ဤနည်းဥပဒေများ မထွက်ရှိမီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ထုတ်ပေးထားသော ခွင့်ပြုချက်များသည် တရားဝင်သည်ဟု မှတ်ယူရမည်။

၂၃၆။ ဤနည်းဥပဒေများ စတင်အကျိုးသက်ရောက်သည့်နေ့တွင်-

- (က) ဥပဒေပုဒ်မ ၄၂ နှင့် အကျုံးဝင်သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုအား ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူ နှင့်
- (ခ) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၉၃ တွင် ရည်ညွှန်းထားသည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအပါအဝင်) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် စပ်လျဉ်း၍ တရားဝင်ခွင့် ပြုချက်မရရှိထားသည့် ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် ဤနည်းဥပဒေများအား လိုက်နာကြောင်း သေချာစေရန် သင့်လျော်သည့် လုပ်ငန်း အဆင့်ဆင့်အား အကူးအပြောင်းကာလအတွင်း ဆောင်ရွက်ရမည်။ သို့ရာတွင် ရင်းနှီး မြှုပ်နှံသူသည် နည်းဥပဒေ ၄၈ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အကြောင်းကြားစာ ပေးပို့ရန် လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူဖြစ်မှသာ အကြောင်းကြားစာ ပေးပို့ရမည်။

၂၃၇။ ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ(ခ) နှင့်စပ်လျဉ်း၍ -

- (က) ကော်မရှင်သည် ဤနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း ဆိုင်ရာ သတ်မှတ်ချက်များအား မှန်ကန်စွာ အသုံးပြုရန် ပျက်ကွက်မှုကြောင့် လျှောက်ထားလွှာနှင့်ပတ်သက်၍ မမှန်ကန်သော ဆုံးဖြတ်ချက် ပြုလုပ်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုမှ ကျိုးကြောင်းသင့်လျော်စွာ ယုံကြည်ပါက ဥက္ကဋ္ဌ သို့မဟုတ် ဤကိစ္စရပ်အတွက် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်၊ အဖွဲ့ သို့မဟုတ် အခွင့်အာဏာ ရှိသည့် အဖွဲ့အစည်းထံ စာဖြင့်ရေးသား၍ အယူခံဝင်နိုင်သည်။
- (ခ) အယူခံအတွင် လျှောက်ထားတင်ပြရာတွင် ကော်မရှင်မှ လျှောက်ထားလွှာ အတွက် ကနဦး ဆုံးဖြတ်ချက် ချမှတ်သည့် နေ့မှစ၍ အလုပ်လုပ်ရက် ၁၀ ရက်အတွင်း သို့မဟုတ် ခွင့်ပြုမိန့်အတွက် ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စရပ်တွင် အလုပ်လုပ်ရက် ၁၅ ရက်အတွင်း လျှောက်ထားတင်ပြရမည်။



(ဂ) ဥက္ကဋ္ဌ သို့မဟုတ် အခြားသတ်မှတ်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ် အခွင့်အာဏာရှိသည့် အဖွဲ့အစည်းသည် ကော်မရှင်နှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားတင် ပြချက်အား လေ့လာသုံးသပ်ရမည်ဖြစ်ပြီး ပြန်လည်စဉ်းစား သုံးသပ်စေရန် ကော်မရှင်သို့ ကိစ္စရပ်အား ပြန်လည်လွှဲအပ်ကြောင်း သို့မဟုတ် ကော်မရှင် ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူထံ စာဖြင့်ရေးသားအကြောင်းကြားရမည်။

၂၃၈။ ဥပဒေသည် အထူးစီးပွားရေးဇုန်ဥပဒေ(၂၀၁၄ခုနှစ်၊ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၁။) အရ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ နှင့် သက်ဆိုင်ခြင်းမရှိစေရ။

၂၃၉။ ဥပဒေ သို့မဟုတ် ဤနည်းဥပဒေများအရ အတိအလင်း ပြဋ္ဌာန်း ထားခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းမှလွဲ၍ ဥပဒေ သို့မဟုတ် ဤနည်းဥပဒေများတွင် ပါရှိသော ပြဋ္ဌာန်းချက်များသည် ဥပဒေ အခန်း ၁၁ မှ ၁၅ အထိ ပြဋ္ဌာန်းထားသော ကိစ္စရပ်များနှင့် သက်ဆိုင်သည့် အခွင့်အရေးများအပါအဝင် သက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ရင်းနှီးမြှုပ်နှံသူမှ ရရှိမည့်အခွင့်အရေး တစ်စုံတစ်ရာအား ကန့်သတ် ခြင်းမရှိစေရ။